



ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပသာနာပြန့်ဗျားရေးအယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

ဘဝါး(၁၃)

ဘဝါးတိန် ချွောက်များ

၂၀၁၀ - ခုနစ်၊ ဧပြီလ

အကြံမိ(၃၀)မြောက်၊ ဗုဒ္ဓဒေသနာသင်တန်း

ရှင်သာမဏေဓိမန်၊ ရန်ကုန်မြို့၊ ဘွင်္ဂလာရေးဘဏ်

ဦးဓော်

(မဟာသုဒ္ဓဘဏ်ရုပ်ရေး)

ပရေနနာယက၊ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ပိပသာနာပြန့်ဗျားရေးအသင်း
တွေဖက်ရှန်မှုး (ပြုစီး)၊ နွဲင်တော်ပရိယတိသာသန္တတူသို့၏ မွန်လေး

ဗုဒ္ဓဒေသနာဂါရိ စနစ်သမီးဖြင့်လေ့ရှာခြင်း

တာစဉ် - ၁၃

အာနာပါနရှုကွက်များ

၂၀၁၀ ခုနှစ်၊ ဧပြီလ^၁
အကြိမ်(၃၀)မြောက် ဗုဒ္ဓဒေသနာသင်တန်း
ရှင်သာမဏေဘိမာန်၊ ရန်ကုန်မြို့တွင် ဟောကြားသောတရားတော်

ဦးငြွေးအောင်

(မဟာသံမ္မာရဏဝါကဓ)

ထေရဝါဒဗုဒ္ဓဒေသနာနှင့် ပိပိသနာပြန်းရေးအဆင်း
တွဲဖက်ဌာနဗုံးများ နိုင်တော်ပို့ယွို့သာသနူတက္ကသိုလ်(မန္တလေး)

အာနာပါန ရွှေကွက်များ

၁။ ၁-၄-၂၀၁၀

အာနာပါန သတိကမ္မာဌာန်းကို ရွှေမှုတ်ပွားများမှာ ဖြစ်ပါတယ်။ ယောဂီများဟာ မိမိတို့ ရွှေမှုတ်ပွားများရသော အာနာပါန သတိကမ္မာဌာန်းနှင့် ဆက်စပ်နေတဲ့ အဓိပ္ပာယ်။ ‘ဘဝအဓိပ္ပာယ်’ကို သိအောင် နားလည် သဘောပေါက်အောင် အာနာပါန သတိကမ္မာဌာန်းက ရှင်းလင်းဖော်ပြန် ပါတယ်။ ဒီအချက်ကို သင်ယူထားမှ သိပါတယ်။

အာနာပါန သတိကမ္မာဌာန်းကို ရွှေမှုတ်ဖို့ ဆရာလုပ်သူက နှာသီး ဖျားတွင် လေလေးဝင်သွားလျှင် ထိတဲ့သဘောကို သိအောင်ရွှေမှုတ်။ ထွက် သွားတဲ့လေလေး ထွက်တာကိုလည်း သိအောင်ရွှေမှုတ်။ ဒီလို ရိုးရိုးရှင်းရှင်း ပြောပါတယ်။ ဒီနည်းနှင့် ရွှေမှုတ်တဲ့အခါ ဝင်လေလေးကို ထိမှန်းသိ၊ ထွက် လေလေးကို ထိမှန်းသိတယ်ဆိုရှုနှင့် ဘဝနှင့်အာနာပါန ဘယ်လိုဆက် သွယ်နေတယ်ဆိုတဲ့ သဘာဝပညာကို မသိပါ။ သဘောမပေါက်ပါ။ ဒီ အာနာပါနဆိုတဲ့အလုပ်က ထွက်လေဝင်လေ ဝင်ခြင်းထွက်ခြင်းအလုပ်။

လူဘဝ၊ လူခန္ဓာ၊ ဒီရှပ်၊ ဒီခန္ဓာ အသက်ရှင်နေလို့ တရားအား ထုတ်နှင့်တာပါ။ အသက်ရှင်ဖို့အတွက် ထမင်းစားရတယ်။ တစ်နောက် ၂-ကြိမ် ၃-ကြိမ် စား။ အစာအာဟာရ ၄-၅ ကြိမ်စား။ ရှင်ရေးအတွက်ပါ။ ရေသောက်ရတယ်။ ကော်ဖီ လက်ဖက်ရည်၊ အချို့ရေ့သောက်ရပါတယ်။ အရည်အဖြစ်နှင့်လည်း အစာအာဟာရ သောက်သုံးရပါတယ်။ အခဲအ ဖြစ်လည်း စားရပါတယ်။ ဒီလို အရည်နှင့်အခဲ ၂-ခုဟာ ရှင်ရေးကို

အာနာပါန၏ကွဲက်များ

ထောက်ပံ့နေတာပါ။ ရှင်ရေးကိုထောက်ပံ့နေတဲ့ အလုပ်အလွှာနှင့် စားတဲ့အစာ၊ အရည်အဖြစ်နှင့် သောက်တဲ့အရည်တွေ၊ ခန္ဓာကိုယ် အစာအီမီလမ်းကြောင်းထဲမှာနေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူ၊ မလိုအပ်တာတွေကို အညွစ်အကြေးအဖြစ်နှင့် စွန့်ရပါတယ်။ ဒီလိုစွန့်မှု ဖြစ်တာပါ။ မစွန့်လို မရပါ။ (ဝမ်းလည်းသွားရတယ်၊ ဆီးလည်းသွားရပါတယ်) ဒီကိစ္စတွေဟာ ရူပကွွန်းရှင်ရေးအတွက် လုပ်နေတာပါ။

ထမင်းတို့၊ ရေတို့ ရှင်အောင် ထောက်ပံ့နေဘိသကဲ့သို့ လေကလည်း ထောက်ပံ့နေပါတယ်။ သဘာဝတရား၏ ထူးခြားပုံမှာ- အစာစားပြီးလျင် ဝမ်းသွားရတယ်။ ရေသောက်ပြီးလျင် ဆီးသွားရပါတယ်။ အညွစ်အကြေးကို ထုတ်ရပါတယ်။

ဒီကိစ္စမှာ လေကို စဉ်းစားလျင် ဝင်လေထွက်လေ J-ပါးမှာ ဝင်လေက လိုအပ်သောလေသစ်ကို ပေးရတယ်။ ထွက်လေက အသုံးပြုပြီး သော လေဟောင်းကို စွန့်ရပါတယ်။ ထွက်လေသည် ဆီး၊ ဝမ်း သွားတဲ့ အဓိပ္ပာယ်နှင့် တူပါတယ်။ ဒီကို ညာကြုကရောက်အောင် စဉ်းစားပါ။

ထမင်းစား၊ ရေသောက်ရာမှာ ထမင်းတွေ၊ ရေတွေကို ခန္ဓာကိုယ်ထဲ သွေးပါတယ်။ ရူသွေးလိုက်တဲ့ လေကလည်း ခန္ဓာကိုယ်ထဲ ဝင်သွားပါတယ်။ အစာစား၊ ရေသောက်သလိုပဲ လေကိုလည်း သွေးနေရပါတယ်။ ဒီလေမှ မဝင်လျင် 'သေ'ပါမည်။ လေကို အားကိုးရတဲ့နည်းဟာ အစာတို့ ရေတို့ထက် ပို၍လျင်မြန်ပါတယ်။ လေရပ်တာနှင့်တဗြိုင်နှင် သေသွားပါမည်။ ထမင်းမစားဘဲနေလျင် (လူတို့အဆို) ဂု-ရက်ကြာပါမည်။ ရေမသောက်ရလျင် တစ်မနက်လို့ ပြောပါတယ်။ လေမရှာရလျင်တော့

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

မိနစ်ပိုင်းအတွင်း သေသွားပါမည်။ ဒါဟာ လေ၏ အထောက်အပံ့သည် ခန္ဓာကိုယ်အတွက် မည်မျှအရေးကြီးတယ်ဆိုတာ ဉာဏ်နှင့်ယူဉ်၍ ဆင် ခြင်နှင်အောင် အဓိပ္ပာယ်ကို သင်ယူတာပါ။

ဒီလို နှိမ်းယူဉ်လိုက်လျှင် အလုပ်အလျေားနှင့်စားတဲ့ အစာ၊ အရည် အဖြစ်သောက်တဲ့ အရည်တို့ထက် လေအဖြစ်နှင့် ရှာသွေးရှာထုတ် လုပ်နေ ရတဲ့ လေခာတ်၏ ထောက်ပုံမှုသည် ခန္ဓာကိုယ်အတွက် အလွန် အရေး ကြီးပါတယ်။ သူရပ်တာနှင့်တပြီးနက် သေသွားနိုင်ပါတယ်။ ဒီ အခြေခံ တရားကို နှုလုံးသွင်းထားရပါမည်။

ထမင်းစားတာ သူအချိန်နှင့်သူ မနက်စား၊ နှုန်းလည်စား၊ ညျေနေစား၊ ရေသောက်တာလည်း သူအချိန်နှင့်သူ ဆာတဲ့အချိန် သောက်။ ထမင်းစား၊ ရေသောက်ကိစ္စမှာ အားထူတဲ့မှု ပါပါတယ်။ လေသွင်းလေ ထုတ်ကိစ္စကျတော့ ထမင်းစား၊ ရေသောက်သလို အားထူတဲ့မှုမလုပ်ရပါ။ လေဝင်လေတွက်ဆိုတဲ့ အသက်ရှာသွေး၊ အသက်ရှာထုတ်နေရတဲ့ အာနာ ပါနသည် အမိဝမီးတိုက်က ကျတ်သည့်အချိန်ကစ၍ ယခု ပစ္စပ္စန် တည့်တည့်အထိ ရှာသွေးလိုက်၊ ရှာထုတ်လိုက် လုပ်နေရပါတယ်။ အိပ်နေလျှင် လည်း ရှာသွေးရှာထုတ်၊ စကားတွေ ပြောနေလျှင်လည်း ရှာသွေးရှာထုတ်၊ အလုပ်တွေ လုပ်နေလျှင်လည်း ရှာသွေးရှာထုတ် လုပ်နေရပါတယ်။ ဒီမှာ လေဝင်လေတွက်အတွက် အားထူတဲ့မှု မပါပါ။ ရွှေပက္ခခွဲ့က သူလေကိုသူ လိုအပ်သလိုဝင်အောင် ဆောင်ရွက်ပါတယ်။ လေအည်အကြေးကို ထုတ်အောင် သူဟာသူ ဆောင်ရွက်ပါတယ်။

အလွန်အရေးကြီးသော ရှင်မှုကိစ္စကို ဆောင်ရွက်နေသည့် ဝင်

အာနာပါန၏ကွဲပြေများ

လေထွက်လေ၏အလုပ်ကို စိတ်က ဒီလောက် အရေးကြီးတဲ့အလုပ်ကို
လုပ်နေရမှန်း ပိုင်းပိုင်းခြားခြား နားမလည်ပါ။ နားလည်နိုင်အောင် ပညာ
များကို သင်ယူမဖို့။ ဒီပညာများကို သင်ယူရန် အလွန် ကျယ်ဝန်းပါတယ်။
ထွက်လေဝင်လေ၏ အကြောင်းအရာကို ပညာရပ်ကြီးတစ်ခုအဖြစ်နှင့်
ဆေးပညာမှာ သင်ယူရပါတယ်။ ဒီလောက် ကျယ်ဝန်းတဲ့ သဘာဝတရား
မှာ အဓိကအချက်က ဝင်ခြင်းနှင့်ထွက်ခြင်းသည် အမှန်တကယ် အလုပ်
လုပ်နေပါတယ်။ စိတ်က ဒီလောက်အရေးကြီးတဲ့ကိစ္စ လုပ်နေမှန်း မသိပါ။

ပထမအဆင့် အလွန်အရေးကြီးသော ရှင်ရေးကိစ္စကို ဝင်လေ
ထွက်လေက လုပ်နေရသည်လို့ စိတ်ကလေးက သိရပါမည်။ ဒီအသိ
အခြေခံပြီးမှ အာနာပါန သတိကမ္မဋ္ဌာန်းကို နှုလုံးသွင်းရပါမည်။ ဆင်ခြင်ရ^ပ
ပါမည်။ သူဟာ အခုခုပဲလျှင် အခုသေမည့် အလုပ်ပါ။ ဘဝရှင်ရေးအ^ပ
တွက် အထောက်အပံ့ပေးနေသော ဝင်လေထွက်လေ၏ အဓိပ္ပာယ်ကို
အရေးကြီးနေပေမယ့် လူသားဟာ အရေးကြီးတဲ့သဘာဝတရားကို မသိ
ပါ။ ဂရုလည်း မစိုက်ပါ။ ထမင်းစား၊ ရေသောက်ဖို့ ဂရုစိုက်ပေမယ့် လေ
ဝင်လေထွက်ဖြစ်အောင်တော့ ဂရုမစိုက်ပါ။

လေဝင်လေထွက်ကို ရွှေပက္ခန္ဓာက သူရှင်ရေးကို သူဟာသူလုပ်
နေလို့ စိတ်က ဂရုမစိုက်တာပါ။ လုပ်လုပ်၊ မလုပ်လုပ်၊ စိတ်ပါပါ၊ မပါပါ
ခန္ဓာကတော့ လုပ်နေတာအမှန်ပါ။ လုပ်နေလို့ ရှင်တာပါ။ အရေးကြီးတဲ့
ပညာစကား ‘ရွှေပက္ခန္ဓာသည် အလွန်အရေးကြီးသော ရှင်မှူးကိစ္စကို သူဟာ
သူ လုပ်နေပါတယ်’။ ဝင်လေထွက်လေက ပြောနေတဲ့ အဓိပ္ပာယ်ပါ။
ထမင်းစား၊ ရေသောက်သလို မကြိုးစားရပါ။

ဆရာတီးပိုးငွေးအောင် (မဟာသဒ္ဓမ္မအောင်)

ခန္ဓာကိုယ်သည် အလွန်အရေးတီးသော ရှင်ရေးကိစ္စ၊ လေဝင် လေထွက်ကိစ္စကို သူဟာသူ လုပ်နေပါတယ်။ ခန္ဓာကိုယ်သည် သူဟာသူ သူရှင်ရေးကို သူ အမြတ်များ လုပ်နေပါတယ်။ ဒါသည် ပိုင်းပိုင်းခြားခြား နားလည်သဘောပေါက်အောင် စဉ်းစားဆင်ခြင်းရမည့်အချက်။ ဒါ အရေး တီးတဲ့ အချက်ကို ‘သတိမထား’ပါ။ ဒါကြောင့် အရေးတီးတာကို မသိပါ။ အာနာပါန သတိကမ္မဏ္ဍန်းကို ရှုမှတ်ခိုင်းတာသည် ‘သတိထား’ခိုင်းတာပါ။

ရှင်အောင်လုပ်နေရတဲ့ အလုပ်ကိစ္စ တာဝန်ဘယ်လောက်တီး တယ်ဆိုတာ သတိထား။ သတိနှင့် ရှုမှတ်ပါ။ ‘အခုဝင်၊ အခုထွက်လို့ အခု ရှင်နေတာပါ။ အခုရပ်လျှင် အခုသေမည်ဆိုတာကို ဝင်လေ၊ ထွက် လေက ပြောနေတာပါ။’

ဝင်လေ၊ ထွက်လေပြောတဲ့ အဓိပ္ပာယ်ကို စိတ်က မသိပါ။ စိတ်သိ အောင် သတိနှင့်ကပ်၍ သဘာဝအလုပ်ကို ရှုမှတ်နိုင်လျှင် မသိလိုက် မသိဟသာနှင့်ပဲ သွားပါမည်။ အရေးတီးတာသည် ‘ဘဝ အဓိပ္ပာယ်’။ အရေးတီးဆုံးက ရှင်ရေး’။ ရှင်ရေးဆုံးတာ အလွန်အရေးတီး တဲ့ ဘဝအဓိပ္ပာယ်ပါ။ ဒီအဓိပ္ပာယ်ကို ဝင်လေထွက်လေက ပြောနေပေ မယ့် စိတ်ဆုံးသောစိတ်က မသိပါ။ မသိတဲ့စိတ်ကို သိအောင်ခိုင်းနေတာ ပါ။ ဘဝအဓိပ္ပာယ် သိအောင်ပါ။ ဘဝအဓိပ္ပာယ်သည် ‘ရှင်မှု’ပေါ်မှာ တည်နေတာပါ။ ရှင်ရေးဆုံးတာကို ဝင်လေထွက်လေက လုပ်ပေးနေ တာပါ။ မသိတဲ့စိတ်ကို သိတဲ့စိတ်ဖြစ်အောင် လုပ်ပေးနေတာပါ။ မသိတဲ့ စိတ်ကို ‘ပမာဒ’။ မမှုလေ့နေတာသည် ‘ပမာဒ’။ ဒီလို အသိနှင့်ယူဉ်လိုက် တာသည် ‘အပူမာဒ’။

အာနာပါန၏ကွက်များ

ပမာဒက အပွဲမာဒကို ကူးနေရတာပါ။ ဝင်တိုင်းလည်း သိ ထွက်တိုင်းလည်း သိပါ။ ဝင်တိုင်းလည်း ရှင်အောင်လုပ်ခဲ့တာ၊ ထွက်တိုင်းလည်း ရှင်အောင်လုပ်ခဲ့တာကို အဓိပ္ပာယ်ပေါက်၍ အာနာပါနကို ရှုမှတ်နိုင်မှ ဘဝအဓိပ္ပာယ်ကို သိတာပါ။ ဘဝအဓိပ္ပာယ်ကိုသိမှ ဒီထက်ကျယ်ဝန်း သည့် အာနာပါန၏ အဓိပ္ပာယ်များကို တက်လှမ်းနိုင်မှာပါ။ မြောက်မြားစွာ သော အဓိပ္ပာယ်တွေ အာနာပါနက ပြောတာပါ။ အခုလောက် သိဖို့ကို ပညာနှင့်ဆင်ခြင်မှ သိတာပါ။ ဒီပညာများ မသင်ဖူးလျှင် အာနာပါန သတိကမ္မဋ္ဌာန်းအကြောင်း မသိပါ။ ရှင်ဖို့အတွက် ခန္ဓာကိုယ်က သူ့ဟာသူ လုပ်နေတဲ့အချက်ကို နားလည်ရပါမည်။

အခုတောက်လှမ်းနေတဲ့ ပမာဒမှုသည် အပွဲမာဒသို့ ရောက်သည့် တိုင်အောင် တက်လှမ်းသည့်အလုပ်သည် အာနာပါန သတိကမ္မဋ္ဌာန်း၏ အလုပ်ဖြစ်ပါတယ်။ ဒီတော့ လေလေးဝင်လျှင် ဝင်မှန်းသိအောင် လုပ်ပါ။ ထွက်လျှင်လည်း ထွက်မှန်းသိအောင် လုပ်ပါ။ ဒီလေလေး ဝင်လို့ ဒီတစ်ချက် ရှင်တာ။ ဒီလေလေးထွက်လို့ ဒီတစ်ချက် ရှင်တာ။ တစ်ချက် ရှင် ပြီးမှ တစ်ချက်ရှင်တဲ့ ဘဝဆိုတဲ့ အဓိပ္ပာယ်ပေါက်အောင် လေလေးက ပြောနေတာပါ။ ပြောနေတဲ့အဓိပ္ပာယ်ကို မသိ၊ မေ့လျော့နေပါတယ်။ မေ့လျော့နေတဲ့အဖြစ်က ဒီဘဝ၊ ဒီသံသရာကို ရှည်သည်ထက်ရှည်အောင် မသိမှုအပိုဇာက ခေါ်ဆောင်နေတာပါ။ သိအောင်လုပ်တာသည် အပွဲမာ ဒါ။ အပွဲမာဒသည် အပိုဇာကို ဖယ်ရတာပါ။

အခြေခံအားဖြင့် အာနာပါန သတိကမ္မဋ္ဌာန်းကို သဘောပေါက် ပါပြီ။ လေးလေးနှက်နှက်ရှိတဲ့ အချိန်လေးမှာ ဝင်လေလေး ဝင်တာကို

ဆရာတိုးပြီးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်တိကစ္စ)

သိအောင်၊ ထွက်လေလေး ထွက်တာကို သိအောင် သတိနှင့် ရှုမှတ်ပါ။
အားလုံး အားထုတ်ကြပါပြီးစိုး။

JII J-၄-J၀၁၀

အာနာပါန သတိကမ္မာဌာန်းကို ကြိမ်ဖန်များစွာ ရှုမှတ်ခဲ့၊ ပွားများ
ခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီလို ရှုမှတ်ပွားများသော်ပြားလည်း မိမိတို့ကိုယ်တိုင်
လုပ်ကိုင်ဆောင်ရွက်ခဲ့ရတဲ့ ကမ္မာဌာန်းအလုပ်နှင့် ပတ်သက်၍ တိတိကျကျ၍
ပိုင်းပိုင်းခြားခြား ဘာလုပ်နေတာလဲလို့ ကိုယ့်ကိုယ်ကို မေးတဲ့သူ၏ ကမ္မာဌာန်း
ထိုင်တယ်ဆိုတာ ဘာလုပ်တာလဲလို့ မေးတဲ့သူ မရှိပါ။ ဆရာသမား၊ အကြီး
အကဲများ၊ ဆိုဆုံးမတဲ့အတိုင်း ထိုင်တာပါပဲ။ မိမိတို့၏ စဉ်းစားဆင်ခြင်မှု
ဆိုတဲ့ စိန္တာမယ်ပညာကို သုံးရမည်လို့ ဒေသနာက တိတိကျကျ ဖော်ပြုသင်
ကြားပေးထားတာပါ။ သို့သော်လည်း ဒီလိုဆန်းစစ်ပြီး နားလည်အောင်
လုပ်တဲ့စရိတ် အလွန်နည်းပါတယ်။ လုပ်နေကျမြို့လုပ်ပါတယ်။ တရားထိုင်
နေကျမြို့လို့ ထိုင်တယ်။ ရှုမှတ်နေကျမြို့လို့ ရှုမှတ်ပါတယ်။

အခုသင်ခဲ့တဲ့ သဘာဝတွေကို သင်လိုက်တော့ မိမိ၏ဘဝကို
တည်ဆောက်ပေးနေတာ ဝိညာဏာဓာတုလို့ခေါ်တဲ့ သိသော နာမ်ဓာတ်
အားနှင့် ဘဝကို တည်ဆောက်နေတာပါလို့ အဓိပ္ပာယ်ရှိရှိ စဉ်းစားတတ်
ပါပြီ။ ဒီလို စဉ်းစားတတ်လာတော့ မိမိဖလာ တရားထိုင်ဆိုလို့ ထိုင်နေတဲ့
ကိစ္စနှင့် ဝိညာဏာဓာတု- ‘သိ’ဆိုသောစွမ်းအား ဆက်စပ်ပုံး။ ဘဝကို တည်
ဆောင်ပေးနေတဲ့ စွမ်းအားအစစ်ပြစ်တဲ့ ဝိညာဏာဓာတ်။ (ဝိညာဏာဓာတ်
= သိသောစွမ်းအား) သိသောစွမ်းအားက ဘဝကို တည်ပေးနေတာပါ။

အာနာပါနရှုကွက်များ

တည်ပေးတဲ့ဘဝက ဘယ်လိုဘဝမျိုး၊ ဘယ်လိုအရည်အသွေးမျိုး ထွက်လာအောင် တည်ပေးရမှာတူန်း။

တည်ပေးတဲ့ဘဝဟာ ကြည်လင်မှာ သန့်ရှင်းမှာ ကောင်းသောစွမ်းအားတွေ ရှိထားမှပါ။ ဒီသဘာဝကို နှလုံးသွင်းလိုက်လျှင် အဓိကအချက်က သိအား (ဝိဉာဏအား)ပေါ်မှာ တည်နေတာပါ။ ဝိဉာဏမာတုခေါ်တဲ့ သိတဲ့နာမ်မာတ်စွမ်းအားလေးဟာ အာရုံအမျိုးမျိုးနှင့် လူပ်ရှားပြောင်းလဲပြီး ကောင်းအာရုံ၊ မကောင်းအာရုံတွေနှင့် ရိုက်ခတ်နေနေတဲ့ သိအားလေးဟာ လိုရာကိစ္စကို မဆောင်ရွက်နိုင်ပါ။ အာရုံအမျိုးမျိုး ဆွဲရာနောက်ကို ဝိဉာဏခေါ်တဲ့ သိအားလေးက လိုက်ပါပြီး အာရုံတွေခိုင်းသမျှ လုပ်နေရတဲ့ ဝိဉာဏပါ။ ဒါကို သဘောပေါက်ပါ။ ဝိဉာဏကို အာရုံအမျိုးမျိုး ဆွဲဆောင်ရာနောက်ကို လိုက်ပါပြီး အသိလုပ်နေရတာ ဝိဉာဏ၏ အဖြစ်မှန်ပါ။ ဝိဉာဏမာတ်လေး အာရုံအမျိုးမျိုးနောက်ကို လိုက်ပြီးသွားနေလျှင် လိုရာကိုရောက်အောင် ဘာမှုမဆောင်ရွက်နိုင်ပါ။

တစ်ခုတည်းသော ကြည်လင်သန့်ရှင်းသော အာရုံပေါ်မှာ ဝိဉာဏမာတ် (သိတဲ့မာတ်ကလေး) တည်နေနိုင်အောင် ကြိုးစားရပါမည်။ ဒီကြိုးစားမှုသည် ကောင်းသောကြိုးစားမှာ ‘သမ္မာဝါယာမမဂ္ဂင်’ (ပါဋ္ဌလို)။ သမ္မာဝါယာမမဂ္ဂင်နှင့်တွဲချုံ စိတ်ကို သေသေချာချာ အာရုံပေါ်မှာ ဝင်စားပြီးတော့ထားနိုင်အောင် ကြိုးစားရတဲ့ ‘သတိ’။ ဒီသတိလေးနှင့် အလုပ်လုပ်တော့ ‘သမ္မာသတိမဂ္ဂင်’။

သမ္မာဝါယာမ မဂ္ဂင်နှင့် သမ္မာသတိမဂ္ဂင် J-ခုကို အားကောင်း

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောင်)

လာအောင် ကမ္မာဌာန်းတရားက ဆောင်ရွက်ပေးနေတာပါ။ အာရုံက ဝင်လေထွက်လေ အာရုံ။ ဝင်လေထွက်လေလေးဟာ သဘာဝအတိုင်း ရှုပက္ခာ ရှင်ရာရှင်ကြောင်းအတွက် လုပ်နေပါတယ်။ လုပ်တိုင်း လေလေးက ကာယပသာဒခေါ်တဲ့ နာသီးဖျားကရှိတဲ့ အကြည်ရှုပ်လေးကို ထိသွားတယ်။ ဝင်လည်း ထိ၊ ထွက်လည်း ထိပါတယ်။ ထိတဲ့ အချိန်မှာ အတွေအထိခေါ်တဲ့ ဖော်ပွဲအာရုံကို သိသောစိတ်၊ ကာယပိဉာဏာတူ။ ကာယပိဉာဏ်စိတ် ပေါ်ပါတယ်။ ဒီအာရုံလေးနှင့် ဒီစိတ် စွဲစွဲမြဲမြှု ဒီအာရုံပေါ်မှာပဲ ဒီအသိလေး ထပ်ခါထပ်ခါ ဖြစ်ပေါ်နိုင်အောင် သမိုသတိအား၊ သမိုတိယာမအားနှင့် ကြိုးစားအလုပ်လုပ်နေတာကို ‘အာနာပါန သတိကမ္မာဌာန်း’ ခေါ်ပါတယ်။

ဒီလို အဓိပ္ပာယ်ပေါက်ရောက်သိမြင်ပြီး အားထုတ်နေသော ကမ္မာဌာန်းအလုပ်ပါ။ ပထမအဆင့်အနေနှင့် စိတ်ကလေးက တည်ပြုမြို့ပြီး သန့်ရှင်းကြည်လင်သော အာရုံပေါ်မှာနေနိုင်ဖို့ ပွားများနေသောအလုပ် ဖြစ်ပါတယ်။ ပြီးမှ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်၍ ကမ္မာဌာန်းတရား၏ စွမ်းအားတွေ့က အဓိပ္ပာယ်တွေ ပိုပြီးတော့ ကျယ်ကျယ်ဝန်းဝန်း သိနိုင်လာအောင် ဆောင်ရွက်ပေးပါလိမ့်မည်။ သိအားဆိုတဲ့ ဝိဉာဏာတ်အား Conscious Power။ အခုလုပ်နေတာ၊ To Increase Conscious Power သည်ထက် တိုးတက်အောင် လုပ်ရပါတယ်။ ဒါမှ သဘာဝအဓိပ္ပာယ်တွေကို ပေါက်ရောက်သိမြင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္မာဌာန်းတရား ပွားများအားထုတ်တဲ့အခါ ဝင်လေလေး ထိသွားတာကို သိအောင်လုပ်၊ ထွက်လေလေး ထိသွားတာကို

အာနာပါနရွှေကွက်များ

သိအောင်လုပ်ဆိုတာ သာမန်အလုပ် မဟုတ်ပါ။ ဝိညာဏာတ်လေး
တိုးပွားသည်ထက် တိုးပွားအောင် သမ္မာဝါယာမ မဂ္ဂင်၊ သမ္မာသတိမဂ္ဂင်
နှင့် ဆောင်ရွက်နေသောအလုပ် ဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ
ဘုရားရှင် သင်ကြားပေးတဲ့ နည်းပညာကိုအသုံးပြု၍ ဘဝအဆင့် မြင့်
အောင် ဒီတရားများကိုပဲ အားထုတ်ကြပါဉိုးစိုး။

၃။ ၃-၄-၂၀၁၀

အာနာပါန သတိကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများတဲ့အခါမှာ ကမ္မ
ဋ္ဌာန်းအလုပ်၏ သဘောအတိုင်း ရူပက္ခန္ဓာ လုပ်နေတဲ့လုပ်ငန်း၊ နာမက္ခန္ဓာ
လုပ်နေတဲ့ လုပ်ငန်း၊ လုပ်ငန်းသဘာဝ J-မျိုး ပူးတွဲပြီး ဒီကိုယ် ဒီခန္ဓာမှာ
ဆောင်ရွက်နေတာပါ။ ဆောင်ရွက်နေတဲ့ကိစ္စတွေ အမျိုးပေါင်းများစွာ
ရှိတဲ့အထဲက သဘာဝတရားကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား
နားလည်ဖို့ မိမိ၏ဘဝနှင့် ဆက်သွယ်နေသောအလုပ်၏ အကြောင်းကို
သိဖို့ နားလည်ဖို့ ကမ္မဋ္ဌာန်းအလုပ်ကို ရှုမှတ်ပွားများတဲ့အလုပ်ကို လုပ်
တာပါ။

ရူပက္ခန္ဓာခေါ်တဲ့ ခန္ဓာကိုယ်ကလည်း သူ၏ဘဝကိစ္စ (ရှင်ရေး
ကိစ္စ)ကို သူဖာသာသူ လုပ်နေပါတယ်။ လုပ်နေတဲ့ ရှင်ရေးကိစ္စ အလုပ်
တွေ မြောက်မြားစွာထဲက ရှင်ရေး တကယ်လုပ်နေသော သိလွယ် နား
လည်လွယ်တဲ့ အသက်ရှုတဲ့အလုပ်သည် ရူပက္ခန္ဓာက ရှင်ရေးအလုပ်ပါလို့
သိနားလည်ဖို့ လွယ်ကူပါတယ်။ ဒါသည် ပထမအဆင့် ရူပက္ခန္ဓာနှင့် ပတ်
သက်သည့် အကြောင်းပါ။ ရူပက္ခန္ဓာ လုပ်နေတဲ့ အလုပ်အကြောင်းပါ။

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

လေလေး ဝင်နေထွက်နေတယ်ဆိုတာ ရူပက္ခနာ သူအလုပ်သူ လုပ်နေတယ်ဆိုတာ သိရမည့်အချက်ပါ။

လေလေး ဝင်နေထွက်နေတဲ့သဘောကို နာမက္ခနာခေါ်တဲ့ စိတ်ကလေးက ဝိဉာဏ်ဓရတ်ခေါ်တဲ့ သိတဲ့သဘာဝလေး၊ ရူပက္ခနာ လုပ်နေတဲ့ အလုပ်ကလေးကို သေသေချာချာသိအောင် သိအားလေး တက်လာအောင် ကြိုးစားတဲ့အလုပ်ပါ။ သိအားလေး တက်လာအောင် သတိအား နှင့် လုပ်ရပါတယ်။ ဒါကို သမ္မာသတိအား ခေါ်ပါတယ်။ အားထုတ်မှု သမ္မာဝါယာမလည်း ပါရပါတယ်။ သမ္မာသတိ၊ သမ္မာဝါယာမ ခေါ်တဲ့ မဂ္ဂို J-ပါးနှင့် သေသေချာချာ အားထုတ်တဲ့အခါကျတော့ ရူပက္ခနာဟာ ရှင်ရေးကိစ္စကို စဉ်ဆက်မပြတ်၊ မပျော်မနား အလုပ်လုပ်နေရပါလား ဆိုတာကို ဝိဉာဏ်က္ခနာက သိလာတယ် နားလည်သဘောပေါက်လာပါတယ်။ ဒီလို သိမှု နားလည်သဘောပေါက်မှုဟာ ရိုးရိုး မိမိတို့ နေ့စဉ်နှင့် အမျှ ဆောင်ရွက်နေရတဲ့ လူမှုကိစ္စအဝေးပေါ်မှာ သိနားလည်တာနှင့် မတူပါ။ သဘာဝကိစ္စ၊ ဘဝကိစ္စ၊ ရှင်ရေးကိစ္စအကြောင်းကို ပို့ပို့ ထိုးထိုး ထွင်းထွင်း၊ ပေါက်ပေါက်ရောက်ရောက် သိလာပါတယ်။ ဒီလို သိလာအောင် ပညာအားတွေ့လည်း လိုပါတယ်။ ဒီပညာအားကို ‘ဝိပသုနာပညာအား’လို ခေါ်ပါတယ်။

ဝိပသုနာပညာအားနှင့် သိအားခေါ်တဲ့ ဝိဉာဏ်၏ စွမ်းအား တက်လာအောင် အားထုတ်တဲ့ သမထဘာဝနာ၏အစွမ်းက သမာဓိ ခေါ်တဲ့ စိတ်၏ တည်ပြုမှုကို ပေးပါတယ်။ အာနာပါန သတိကမ္မာဌာန်း တစ်ခုထဲကပဲ ရူပက္ခနာ၏ သဘာဝကိုလည်း ပြောပြပါတယ်။ နာမက္ခနာ၏

အာနာပါန၏ကွက်များ

သဘာဝကိုလည်း ပြောပြနေပါတယ်။ ဒီလို သဘာဝတရားတွေ အလုပ်လုပ်နေသော်လည်း သတိအား မပါ ဝိရိယအား မပါ အလုပ်သဘောတွေ ကို စဉ်းစားနိုင်တဲ့ပညာက မရှိတော့ ခန္ဓာ၏အကြောင်း၊ ခန္ဓာ ၅-ပါး ဘဝခရီးသွားနေရတဲ့အကြောင်းကို ဘာမှုမသိဘဲ ဘဝခရီး သွားနေကြတာပါ။ ဘူရားရှင်က ဘဝခရီးကို သွားရတာက အမှန်ပါ။ သို့သော် ဘဝ ခရီးကို ဘယ်ပုံဘယ်နည်း ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာ ပူးတဲ့သွားနေကြတယ် ဆိုတာကို သိအောင်လုပ်ဖို့ လိုပါတယ်။ သိအောင် ဗဟိုသုတေသန စုဆောင်းတယ်။ အသက်ရှုံးနေတဲ့အကြောင်း၊ သိအောင်လုပ်နေတဲ့ စိတ်အကြောင်းကို စဉ်းစားဆင်ခြင်ပါတယ်။ စိန္တာမယ်ပညာတွေ စုဆောင်းပါတယ်။ အခုလို လက်တွေ့ပွားများတာသည် ဘာဝနာမယ်ပညာတွေ တိုးပွားအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုရရှိထားတဲ့ အချိန်ကလေးအတွင်းမှာ ဘူရားရှင်ပေးထားတဲ့ နည်းပညာများကို အသုံးပြုပြီး သိတဲ့ ဝိယာကာအား တိုးသည်ထက် တိုးအောင် ကြိုးစားရပါတယ်။ ဒီအားက သမာဓိကို တည်ထောင်ပေးပါတယ်။ ပထမအဆင့်အနေနှင့် သမာဓိအားများ ကောင်းသည်ထက်ကောင်း အောင် မြင့်သည်ထက်မြင့်အောင် အခုလို အားထုတ်တာပါ။ ဒါကြောင့် စူးစူးစိုက်စိုက် နှလုံးသွေးဆင်ခြင်ပြီးတော့ အာနာပါန သတိကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများကြပါစို့။

၄။ ၄-၄-၂၀၁၀

အာနာပါန သတိကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများတဲ့အခါ ပွားများနေ

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

သော ကမ္မာဋ္ဌန်းအလုပ်သည် ခန္ဓာ ၅-ပါး၊ ရှုပ်နာမ်တရား J-ပါးတို့ အလုပ်လုပ်နေတယ်ဆိုတာကို ပြတ်ပြတ်သားသား၊ ပိုင်းပိုင်းခြားခြား မိမိ၏ ဉာဏ်မှာ ထင်လာမြင်လာအောင် ဘာဝနာအလုပ်ကို ရှုမှတ်ပွားများခြင်း လုပ်ရပါတယ်။

ပြောခဲ့တဲ့ အကြောင်းအရာ၊ ‘ကိစ္စ’ အလုပ်၊ မြင်ကိစ္စ၊ ကြားကိစ္စ ကို အခြေခံပြီး ပြောတာပါ။ အာနာပါန သတိကမ္မာဏ်န်းကို ရှုမှတ်ပွားများ သောအခါ ‘ကိစ္စ’သည် မြင်ကိစ္စ၊ ကြားကိစ္စ မဟုတ်တော့ပါ။ အတွက်ကိစ္စ ဖြစ်ပါတယ်။ အတွက်ကိစ္စကို ဖော်ပွဲအာရုံလို ခေါ်ပါတယ်။ အတွက်ကိစ္စ လေးတွေပုံက ရှူးသွင်းလိုက်တဲ့ လေမှုန်လေးတွေ၊ လေမော်လီကျူးလေး တွေဟာ နှာသီးဖျားခေါ်တဲ့ နှာခေါင်းမှာ ဖူးအုပ်ထားတဲ့ ကိုယ်အကြည်ရှုပ် ခေါ်တဲ့ ကာယပသာဒလေးကို လေမှုမှုန်လေးတွေက ဝင်သွားလျှင်လည်း တိုက်သွားတယ်။ ထွက်သွားလျှင်လည်း တိုက်သွားတယ်။ ဒီလို ထိမှုသ ဘောလေးကြောင့် ဖြစ်ပေါ်လာတဲ့အာရုံကို ဖော်ပွဲအာရုံ။

ဖော်ပွဲအာရုံ၏ သဘောမှာ - အပြင်မှ တိုက်လိုက်လို ဖြစ်ပေါ်လာတဲ့ ဖော်ပွဲအာရုံ၊ အာရုံလေးထဲမှာ အတွက်ဆိုတဲ့ တွေထိမှုအာရုံ၊ (ရှုပ်တရားဖြစ်တဲ့ အဆင်းအာရုံ၊ အသံအာရုံများကဲ့သို့ အတွက်အာရုံကို ရပါတယ်။) အတွေအာရုံလေးက ကိုယ်အကြည်ရှုပ်ဖြစ်တဲ့ ကာယပသာဒ၊ (နှာသီးဖျားမှာရှိတဲ့ အရေပြားလေး) လေလေးက ထိလိုက်တာနှင့် တစ်ပြီးင် နက် ကိုယ်အကြည်ရှုပ်ထဲကရှိတဲ့ ရှုပ်စွမ်းအားတွေ ထွက်လာပါတယ်။ ကာယပသာဒ ရှုပ်စွမ်းအားတွေ ထွက်တယ်။ ထွက်လာတဲ့ ရှုပ်စွမ်းအား တွေက နာမ်ခန္ဓာလေးပါး (သိမှု၊ မှတ်မှု၊ ခံစားမှု၊ စွေ့ဆော်မှု)ဖြစ်အောင်

အာနာပါန၏ကွက်များ

ထောက်ပံ့ပါတယ်။ ကိုယ်အကြည်ရုပ်က ထွက်လာတာသည် ရုပ်စွမ်းအား။ ရှိနေတဲ့ နာမ်စွမ်းအားထဲမှာ သိခြင်းသဘာဝစွမ်းအား၊ မှတ်ခြင်း သဘာဝ စွမ်းအား၊ ခံစားခြင်းသဘာဝစွမ်းအား၊ စွဲဆော်တိုက်တွန်းတဲ့ သဘာဝ စွမ်းအား။ နာမ်စွမ်းအား င့်-ခဲ့။ ကာယ်ပသာဒက ထွက်ပေါ်လာတဲ့ ရုပ်စွမ်း အား င-ခဲ့။ အားလုံး စွမ်းအား ဤ-မျိုး။ တစ်မျိုးတစ်မျိုးမှာကိုက အဖွဲ့နှင့် အလုပ်လုပ်တော့ ခန္ဓာ ဤ-ပါး အဖွဲ့ ဤ-မျိုး။ ဖြစ်တဲ့နေရာက-နာသီး ဖျားက အကြည်ရုပ်လေးမှာ၊ ဖြစ်တဲ့အခိုန်က ‘ပစ္စဗွန်’ တည့်တည့်မှာ ဖြစ်တာပါ။ ‘ဖြစ်၊ တည်၊ ပျက်’နှင့် အလုပ်လုပ်နေကြတာပါ။ ဒီသဘာဝ ဤ-မျိုးကို ခန္ဓာ ဤ-ပါး ခေါ်ပါတယ်။ စွမ်းအား ဤ-မျိုး။ အလုပ်က ‘အတွေ ကိစ္စ’ကို လုပ်ပါတယ်။

ဒီလို သဘာဝတရားတွေ အလုပ်လုပ်နေတာကို မိမိ၏ နာမ်ခန္ဓာ မှာပါတဲ့ သိအားနှင့် မှတ်အား (ဝိညာကျနှင့် သညာ) J-ခဲ့ အားကောင်းပြီး ထင်ရှားသည်တက် ထင်ရှားအောင် သမာဓိအားတွေ ထည့်ပေးပါတယ်။ သမ္မာသတိ။ အားထူတ်မှု သမ္မာဝါယာမအား။ သမ္မာသတိ၊ သမ္မာဝါယာမ အားနှင့် ခန္ဓာ ဤ-ပါးကို ကွဲပြားအောင် ရှုပါတယ်။ ခန္ဓာ ဤ-ပါးတို့ ပစ္စဗွန်မှာ ဖြစ်၊ တည်၊ ပျက်နှင့် နာသီးဖျားရှိ ကိုယ်အကြည်ရုပ်မှာ ထင်ရှားနေပါ တယ်။ အတွေအာရုံကို မို့ပါတယ်။ ဒီသည် အာနာပါန သတိကမ္မာ့န်း အလုပ်ပါ။ သတိကမ္မာ့န်းဟာ ခန္ဓာ ဤ-ပါးတို့ အလုပ်လုပ်နေတာပါ။ ခန္ဓာ ဤ-ပါးတို့ အလုပ်လုပ်နေမှုန်း မသိပါ။ မသိတာသည် ဂရုမစိုက်၊ မ မှတ်သားလိုပါ။ သတိကင်းကွာနေတော့ မသိပါ။

သတိနှင့် သေသေချာချာ ရှုမှတ်ပွားများတော့ သေသေချာချာ

ဆရာတီးပိုးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါတိကစေ)

သိလာပါတယ်။ သိအား (ဝိညာဏ်)အားတွေ တက်လာပါတယ်။ ခန္ဓာ ၅-ပါးမှန်း ကွဲကွဲပြားပြားသိတာသည် 'ပညာအား'။ ဝိညာဏ်အား ပညာ အားတွေ တိုးပွားသည်ထက် တိုးပွားအောင် ကမ္မာဌာန်းအလုပ်က အ ထောက်အပံ့ပေးနေပါတယ်။ ဘူရားရှင် သင်ကြားပေးထားတဲ့ ဒီပညာ ရပ်ကြီးကို အခြေခံပြီးတွေ့ အာနာပါန သတိကမ္မာဌာန်းကို လေးလေးစား စား ရှုမှတ်ပွားများကြပါ၏ဦးစီး။

၅။ ၈-၄-၂၀၁၀

လေးလာခဲ့တဲ့ ဓမ္မသဘာဝဆိုတဲ့ ဓာတ်တွေ၊ ရုပ် ဓာတ်ဆိုတဲ့ ရှုပ်ဓမ္မ၊ နားမှတ်ဆိုတဲ့ နာမဓမ္မ၊ ဒီဓမ္မ သဘာဝတွေ အလုပ် လုပ်တာကို အခြေခံအားဖြင့် သင်ယူထားတော့ အလုပ်ကိစ္စ ၅-မျိုး။ မြင် ကိစ္စ ကြားကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စ၊ အတွေ့ကိစ္စ။ အာနာပါန သတိ ကမ္မာဌာန်းကို ရှုမှတ်ပွားများတယ်ဆိုတဲ့ အလုပ်ကိစ္စဟာ အတွေ့အလုပ် ကိစ္စပါ။ အတွေ့ကိစ္စကို သေသေချာချာ ဆောင်ရွက်နေတာပါ။

အတွေ့ကိစ္စက ဝင်လေထွက်လေလေး ထိသွားတဲ့ နှာသီးဖျားမှာ ရှိနေတဲ့ အကြည်ရပ်လေးမှာ ပေါ်နေတဲ့ အတွေ့သဘာဝ၊ ဖော်ပွဲအာရုံး၊ ဖော်ပွဲအာရုံးလေးနှင့် ကာယဝိညာဏ်စိတ်လေး အလုပ်လုပ်ပါတယ်။ အလုပ်လုပ် တဲ့အခါ အာရုံရှုသဘောလေးက အတွေ့ကိုရှုမှတ်နေတာပါ။

အတွေ့ကို ရှုမှတ်နေတဲ့အခါမှာ ဝင်သွားတဲ့လေလေး ဝင်ဆဲ ခကာ၊ ထွက်သွားတဲ့လေလေး ထွက်ဆဲခကာ ဖြစ်ပေါ်နေတဲ့ အာရုံလေးကို ဖော်ပွဲအာရုံး။ ဖော်ပွဲအာရုံးကို သိအောင်လုပ်တာသည် ဝိညာဏ်ဓာတ်။

အာနာပါနရှုကွက်များ

မှတ်နေတာက သညာဓမ္မတူ။ ဒီထဲမှာ ခံစားမှုဝေဒနာ။ ဝင်လေထွက်လေလေး ထိသွားတိုင်း ဖော်ပွဲအာရုံထဲက ထွက်ပေါ်လာတဲ့ အတွေ့ခံစားမှု။ အတွေ့လေးကို စိတ်က သိတယ်။ (ဝင်သွားလို့ ဖြစ်ပေါ်လာတဲ့ အတွေ့၊ ထွက်သွားလို့ ဖြစ်ပေါ်လာတဲ့အတွေ့) အတွေ့ဆိုတဲ့ ခံစားမှုမှာ ဆင်းရဲသော ဒုက္ခသဘော မပါပါ။ ချမ်းသာသော သူခေသဘောလည်း မပါပါ။ အတွေ့သဘောထဲမှာ ခံစားမှုတော့ပါတယ်။ ဒီခံစားမှုဟာ သူခေဒနာလည်း မဟုတ်၊ ဒုက္ခဝေဒနာလည်း မဟုတ်ပါ။ သူခေလည်းမဟုတ်၊ ဒုက္ခလည်းမဟုတ်သော ခံစားမှုကို အဒုက္ခမသူခေဒနာလို့ ခေါ်ပါတယ်။

ဒီဝေဒနာကိုလည်း သေသေချာချာ သတိအားကောင်းကောင်း ပိုရိယအားကောင်းကောင်းနှင့် ရှုမှတ်လာလျှင် ထင်ရှားပေါ်လာပါမည်။ အာနာပါန သတိကမ္မာ့နှင့် ပွားများစဉ် ပစ္စ်အချိန်တွင် လေလေး ဝင်ခြင်းထွက်ခြင်းအကြောင်းကို ဝိညာက်က သိပါတယ်။ ဝေဒနာက အ ဒုက္ခ မသူခေဒနာနှင့် ခံစားပါတယ်။ သိမှာ ခံစားမှုတွေကို သညာက မှတ်ပါတယ်။ သညာ ဝေဒနာ ဝိညာက်တို့ အလုပ်လုပ်နိုင်အောင် စေတနာဆိုတဲ့ စွမ်းအားက စွဲဆောင်ပေးပါတယ်။ ဒီလို့ နာမ်ဓာတ် င့်-ပါး၊ ကာယပသာဒက ထုတ်ပေးတဲ့ ရုပ်စွမ်းအား ၁-ပါး၊ အားလုံး ၅-ပါး။ ဒီ ၅-ပါး ကို အလုပ်လုပ်သော ခန္ဓာ ၅-ပါး ခေါ်ပါတယ်။ ဒါတွေဟာ ထပ်ခါထပ်ခါလုပ်တော့ စွဲပါတယ်။ စွဲလာတော့ အစွဲခန္ဓာ ၅-ပါး ဖြစ်လာပါတယ်။ သူကို ဥပါဒါနက္ခန္ဓာ ၅-ပါး ခေါ်ပါတယ်။

ဥပါဒါနက္ခန္ဓာ ၅-ပါး စွဲတာသည် သဘာဝတရား၏ အလုပ်တွေ ကို စွဲတာပါ။ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ၊ တွေထိနေတဲ့ အာရုံပေါ်မှာ

ဆရာတီး၏ဦးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

တပ်မက်တွယ်တာတယ်ဆိုတဲ့ လောဘသဘောလည်း မပါ။ မကြိုက်မနှစ် သက်ဆိုတဲ့ ဒေါသသဘောလည်း မပါပါ။ အာရုံကို စူးစုံစိုက်စိုက် မှတ် နေဆဲ ပစ္စာပွဲနှင့်အချိန်မှာ လောဘလည်းမပါ၊ လောဘလည်းမဖြစ်။ ဒေါသ လည်းမပါ၊ ဒေါသလည်း မဖြစ်။ ဒါတင်မက မသိမှာ နားမလည်မှုဆိုတဲ့ ‘အဝိဇ္ဇာ’ကို ‘ဝိဇ္ဇာ’ညာက်အားနှင့် တွန်းဖယ်နေပါတယ်။ ဝိဇ္ဇာညာက် အားက လေလေးထိသွားလို ဖြစ်ပေါ်လာတဲ့ ဖော်ပွဲအာရုံထဲမှာ သဘာဝ တရားတွေပါပါတယ်။ သဘာဝတရားက ကာယ်ပသာဒက ထုတ်ပေးတဲ့ ရုပ်စွမ်းအား၊ နာမ်ဓာတ်လေးပါးက ထုတ်ပေးတဲ့ သိအား၊ မှတ်အား၊ ခံစားအား၊ စွဲဆော်တို့က်တွန်းအားတွေ ပါတယ်ဆိုတာ ပြတ်ပြတ်သား သား၊ ပိုင်းပိုင်းခြားခြား သဘောပေါက်လာအောင် ဆင်ခြင်နေတာ ပညာ အား။ ဝိဇ္ဇာညာက်အား။ ဝိဇ္ဇာညာက် အားကောင်းလာလျှင် အဝိဇ္ဇာခေါ်တဲ့ မသိမှာ မောဟလည်း ယုတ်လျော့သွားပါတယ်။

ဒီအကျိုးတရားတွေဟာ အာနာပါန သတိကမ္မာန်းကို ဗျားများ နေတဲ့ ယောဂိုခံစားရတဲ့ အကျိုးဝိပါကတွေပါ။ ဒီ စွမ်းအားတွေဟာ ပစ္စာ ပွဲန်တည့်တည့်မှုလည်း ဖြစ်ပေါ်နေတယ်။ အကျိုးလည်း ပြုနေတယ်။ နောင်အနာဂတ်တွေမှုလည်း ဒီလို ပြီမ်းချမ်းသော သဘာဝတွေက ပြီမ်း ချမ်းသောအကျိုးကို ဖြစ်ပေါ်လာအောင် ထောက်ပံ့မှုပြစ်ပါတယ်။ ဒါ ကြောင့် ခန္ဓာ ၅-ပါးမှ စွဲစွဲမြဲမြဲသိနားလည်နေတဲ့ ဥပါဒါနက္ခန္ဓာ ပညာပါ နေတဲ့ ဥပါဒါနက္ခန္ဓာ။ အဝိဇ္ဇာနှင့်မဟုတ် ဝိဇ္ဇာနှင့် စွဲအောင် လုပ်ပါတယ်။ ဒီသဘောသဘာဝတွေကို နှလုံးသွေး ဆင်ခြင်ပြီးတော့ ဘုရားရှင် သင် ကြားပေးတဲ့ပညာ၊ မြင့်သောပညာ၊ မြတ်သောပညာ အဆင့်မြင့်သည့်

အာနာပါနရှုကွက်များ

ထက်မြင့်အောင် ဘဝခရီးကို တက်လှမ်းနိုင်အောင် ဒီကမ္မာဌာန်းတရား များကို ပွားများကြရတာဖြစ်ပါတယ်။ ဒါကြောင့် အာနာပါန သတိကမ္မာဌာန်းကို သတိအားကောင်းကောင်း၊ ကြိုးစားမှ ဝါယာမ၊ စိုက်ထုတ်မှု သမ္မတိယာမ အားကောင်းကောင်း၊ သမ္မာသတိ အားကောင်းကောင်းနှင့် ရှုမှတ်ကြ၊ ပွားများကြပါဉီးစိုး။

၆။ ၉-၄-၂၀၁၀

အာနာပါန သတိကမ္မာဌာန်းကို ပွားများအားထုတ်တဲ့အခါမှာ သင် ယူထားတဲ့ ပညာမှာပါတဲ့ ခန္ဓာ ၅-ပါးနှင့် အလုပ်လုပ်တယ်ဆိုတဲ့ ကိစ္စမှာ ခန္ဓာ ၅-ပါးကသိတဲ့ ဝိညာက လုပ်တယ်၊ မှတ်တဲ့ သညာလည်း လုပ်ပါတယ်။ ခံစားတဲ့ ဝေဒနာလည်း လုပ်တယ်။ အားထုတ်တဲ့ သခ္ၢရလည်း လုပ်ပါတယ်။ ဒါသည် နာမ်ခန္ဓာ ၄-ပါး၊ ပြီးတော့ ရှုပဗ္ဗန္ဓာအလုပ်လုပ်ပါတယ်။

ခန္ဓာ ၅-ပါး အလုပ်တွေ လုပ်တော့ ထပ်ခါထပ်ခါ ဒီ အလုပ်ကို လုပ်လှုင် ဒီအလုပ်တွေက ဝိညာက်မှာ စွဲပါတယ်။ သညာမှာ စွဲတယ်၊ ဝေဒနာမှာ စွဲတယ်၊ သခ္ၢရမှာ စွဲတယ်။ ရှုပဗ္ဗန္ဓာမှာ စွဲပါတယ်။ ဒီအစွဲတွေဟာ ကောင်းတဲ့အစွဲရှိသလို မကောင်းတဲ့အစွဲတွေလည်း ရှိပါတယ်။ ရှိုးရှိုးပုထုဇ္ဈာက လောဘအစွဲ၊ ဒေါသအစွဲ၊ မာနအစွဲ၊ အတ္ထအစွဲတွေနှင့် နေ့စဉ် ဘဝကိစ္စကို လုပ်နေတာပါ။ ဒီလုပ်နေတဲ့ သဘောမှာ ထူးထူးခြား ခြား ကုသိုလ်တရားဖြစ်စေသော အလုပ်။ ကုသိုလ်ဖြစ်စေသော အလုပ်ကို ခန္ဓာ ၅-ပါးနှင့် လုပ်ပါတယ်။ ခန္ဓာ ၅-ပါးဟာ ထပ်ခါထပ်ခါ လုပ်နေမှ စွဲ

ဆရာတိုးပြီးငွေးအောင် (မဟာသွေ့မွှေအောင်)

တာပါ။ အရေးကြီးတာက ကောင်းသောအလုပ်ကို လုပ်နေသော ခန္ဓာ ၅-ပါးတွင် ကောင်းသောအစွဲ ၅-မျိုး တည်နေမှာပါ။ အလုပ် ကမ္မာ။ ထပ် တလဲလဲလုပ်လို့ ဖြစ်ပေါ်လာတာသည် ‘ကမ္မဘဝ’။ ကမ္မဘဝဆိုတဲ့ သဘာ ဝလေးတွေဟာ ဥပါဒါနပစ္စယာ ဘဝေါ။

အာနာပါန သတိကမ္မဌာန်းသည် အလုပ်။ အလုပ်က ရှင်နာမ် J-ပါးကို လေ့ကျင့်ခန်းလုပ်တာပါ။ ရှင်နာမ် J-ပါးမှာ နာမ်ဓာတ်က သိမှာ မှတ်မှာ ခံစားမှာ အားထုတ်မှု ၄-ပါးကို လေ့ကျင့်ပါတယ်။ ရှင်တရား ကိုလည်း လေ့ကျင့်ပါတယ်။ ၅-ပါးစလုံး လေ့ကျင့်မှ အခုပူနေတဲ့ အာနာ ပါန သတိကမ္မဌာန်း၏ အာရုံး အတွေအာရုံး ဖော်ပွဲအာရုံး နှာသီးယားမှာ ဖြစ်ပေါ်နေသော အကြည်ရှင်တွင် ဖြစ်ပေါ်နေသည့် ဖော်ပွဲအာရုံး ဒီဖော ်ပွဲအာရုံးမှာပါနေတဲ့ သိတဲ့သဘော၊ ခံစားတဲ့သဘော J-မျိုးစလုံး ထင် ရှားပါတယ်။

သိတဲ့သဘောလေးက ဝင်မှန်းထွက်မှန်း သိပါတယ်။ ခံစားတဲ့ သဘောလေးက ဆင်းရဲသည်လည်း မဟုတ်၊ ခမ်းသာသည် မဟုတ်၊ ကြားဝေဒနာ။ အဒုက္ခမသူခဝေဒနာနှင့် အလုပ်လေးက သတင်းပို့နေ တာပါ။ ဒီလို့သတင်းပို့နေပေမယ့် သတိလည်းမပါ၊ အားထုတ်မှု ပိုရိယ လည်းမရှိလျှင် သူတို့ဟာ အလုပ်မဖြစ်ပါ။ အလုပ်ဖြစ်ဖို့က သမ္မာသတိအား သမ္မာဝါယာမအား ပါမှပါ။ ဒီအား J-ခုနှင့် အာနာပါန သတိကမ္မဌာန်းကို လုပ်သော် အာရုံးကိုယ်တိုင်က ကြည်လင်ပါတယ်။ အကုသိုလ် ကင်းပါ တယ်။ အကုသိုလ်ကင်းတဲ့ သဘာဝအာရုံးလေးကို ထပ်ခါထပ်ခါလုပ်နေမှ စွဲမြေပါမည်။ စွဲမြေတော့ ကုသလကမ္မာဝကို တည်ပါတယ်။

အာနာပါန၏ကွက်များ

ကုသလကမ္မဘဝကို တည်ပြီး ကုသလအတိကို ဖြစ်နိုင်ပါတယ်။ ဒီသဘောသဘာဝကို ကိုယ်ပိုင်ညာက်နှင့် ဆင်ခြင်တတ်လျှင် အာနာပါန သတိကမ္မာန်းဟာ ပစ္စာပွန်မှာလည်း ချမ်းသာသူခကို ပေးပါမည်။ ဘဝ အသစ်၊ အတိအသစ်မှာလည်း ချမ်းသာသူခကို ပေးပါမည်။ နောက်ဆုံး သံသရာဝန်ဆင်းရဲမှ လွှတ်ကင်းထွက်မြောက်သည့် မဂ်ပညာ၊ ဖိုလ်ပညာ ကိုလည်း ပေးပါတယ်။ ဒါကြောင့် အာနာပါန သတိကမ္မာန်းကို လိုလို လားလား ရှိရှိသေသေနှင့် သမ္မာဝါယာမ ကြိုးစားမှု၊ သမ္မာသတိ နှုလုံး သွင်းဆင်ခြင်မှုတွေ သုံးပြီး ရှုမှတ်ပွားများကြပါစို့။

၃။ ၁၀ -၄ - ၂၀၁၀

သင်ယူထားတဲ့ အကြောင်းအရာ၊ ဝဋ် ၃-ပါးလည်ခြင်း၊ ဝိပါက ဝဋ်၊ ကိုလေသဝဋ်၊ ကမ္မဝဏ်။ ဝဋ် ၃-ပါး လည်နေတဲ့သဘာဝက အစဉ်အ မြှုနိနေတာပါ။ ဝဋ် ၃-ပါးက အမြှတ်မ်း လည်နေတာပါ။ လည်နေတဲ့ သဘောမှာ- အဆင်းကို အလင်းရောင်က သယ်လာလို့ မြင်ကိစ္စခေါ်တဲ့ အလုပ်က အမြှတ်မ်းလုပ်။ အသံတွေလာတော့လည်း ကြားကိစ္စတွေ အမြှတ်မ်းလုပ်။ ထိုင်နေ၊ ထိုနေတဲ့အတွက် အတွေကိစ္စတွေကလည်း အမြှတ်မ်း အနံကိစ္စကလည်း လေရှုလျှော်ရှိ။ အရသာကိစ္စကတော့ စားသောက် တဲ့အချိန်မှာလုပ်။ ဒီလိုကိစ္စတွေ အမျိုးမျိုးလုပ်နေတဲ့ ရုပ်နာမ် J-ပါး၊ ခန္ဓာ ၅-ပါး။

ဒီရုပ်နာမ် J-ပါး၊ ခန္ဓာ ၅-ပါးတို့ အလုပ်တွေ လုပ်နေတာပါ။ အလုပ်တွေ လုပ်နေတာသည်ပင် ဝဋ် ၃-ပါး လည်နေတာပါ။ မိမိတို့ဘဝ

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

သည် ဝဋ် ၃-ပါးလည်ခြင်းနှင့် ဘဝခရီးကို သွားနေတာပါ။ ဘဝခရီးသွားနေရတဲ့ ဝဋ် ၃-ပါးလည်မှုကိစ္စမှာ သူအပိုင်းနှင့် သူကဏ္ဍ အလုပ်လုပ်ကြတာပါ။ ရိုးရိုးလုပ်နေမယ့် သဘာဝတရားတွေအပြင် အခုလို ဘုရားရှင်သင်ကြားပေးထားတဲ့ နည်းပညာကိုသုံးပြီးတော့ လည်နေတဲ့ ဝဋ် ၃-ပါးထဲမှာပဲ အလုပ်တွေကို သဘာဝနှင့်ယူဉ်၍ သိသော အသိပညာ။ ဝိပဿာနာပညာ။ (သဘာဝနှင့်ယူဉ်၍ သိသောပညာ- ဝိပဿာနာပညာ) ဝိပဿာနာအလုပ်ကို ဝဋ် ၃-ပါးလည်ပြီးတော့ အလုပ်လုပ်တာပါ။

ဝဋ် ၃-ပါးလည်ရာမှာ ပထမဆုံးလည်တာသည် ဝိပါကဝဋ်။ ဝိပါကဝဋ် လည်တယ်ဆိုတာ မြင်ကိစ္စလုပ်တာသည်လည်း ဝိပါကဝဋ်။ ကြားကိစ္စ အလုပ်လုပ်တာလည်း ဝိပါကဝဋ်။ အာနာပါန သတိကမ္မာဌာန်းထိုင်တော့ လေလေးနှင့် နှာသီးဖျား အကြည်ရှုပ်ထိတိုင်း မြင်တဲ့သဘော၊ ကြားတဲ့သဘောပေါ်သလို အတွေ့က ပေါ်ပါတယ်။ အတွေ့ဓာတ်ဖြစ်တဲ့ ဖော်ပွဲအာရုံပေါ်အောင် ထုတ်လုပ်ပေးတဲ့စက်သည် ဝိပါကစက်။ ဒီဝိပါကစက်လေး လည်နေတဲ့အခါ အတွေ့အာရုံကို သေသေချာချာ သင်ယူထားတဲ့ ပညာနှင့် စီစစ်မည်၊ ပိုင်းခြားပြီးတော့ ကြည့်ပါမည်။

ရွှေက မှတ်ထားတဲ့ မှတ်တမ်းအဟောင်းထဲမှာပါနေတဲ့ သညာ ဥပါဒ်တွေနှင့် အခုသင်ယူထားတဲ့ ပညာကပေးတဲ့ အမှတ်နှင့် သဘောချင်း ကွာပါတယ်။ အဟောင်းဖြစ်သော ဥပါဒ်တွေက အဓိပ္ပာယ်ပြန်တဲ့သဘောနှင့် အခု ဘုရားရှင် သင်ပေးထားတဲ့ ပညာကိုသုံး၍ အဓိပ္ပာယ်ပြန်တော့ ထွေက်လာတဲ့အဓိပ္ပာယ် မတူပါ။ ရိုးရိုးအစွဲတွေနှင့် လုပ်နေလျှင် အစွဲဟောင်းက အဓိပ္ပာယ်ပြန်တာကိုပဲ သိပါမည်။ အခု ဘုရားရှင် သင်

အာနာပါနရှုကွက်များ

ပေးတဲ့ ဓမ္မသဘာဝတွေကို နားလည်ပြီးမှ အဓိပ္ပာယ်ပြန်တာပါ။ အရေးကြီးတဲ့အချက်က လေလေးရဲ့ သဘောသဘာဝကို သင်ပေးထားတဲ့ပညာကို သေသေချာချာ သိအောင်လုပ်။ လေလေးက အမိဝမ်းတိုက်က ကျွတ်ကတည်းက ဝင်ခြင်းထွက်ခြင်းအလုပ်ကို လုပ်နေတာပါ။ ကလေးပေါက်စလေး သူဟာသူ ပက်လက်လေးနှင့် နေချိန်မှာလည်း ဝင်လေထွက်လေက သူဟာသူ ဝင်နေထွက်နေလို ရှင်တာပါ။ အခုံ အသက်အရွယ် ကြီးလာတွေ့လည်း အိပ်နေတဲ့အချိန်လေးမှာ ဝင်လေထွက်လေက ဝင်နေ ထွက်နေလို ရှင်တာပါ။

ဝင်တဲ့ထွက်တဲ့ လေလေးဟာ အားထုတ်ပြီးတော့ ဝင်အောင်ထွက်အောင် မလုပ်ရပါ။ သူဟာသူ ဝင်နေထွက်နေတာပါ။ ဒါဟာ သဘာဝအလုပ်ပါ။ သဘာဝအလုပ်သည် ရွှေပက္ခနာမှာ ရှိတာပါ။ သဘာဝအလုပ်က ‘ရှင်ရေး’အလုပ်ပါ။ ဒီအချက်တွေကို ဒေသနာက သင်ပေးပါတယ်။ ဒီလို ပိုင်းခြားသိအောင် လုပ်ပေးသောပညာသည် ဝိပဿနာပညာ။ သိရမည့်အချက်က ဝင်လေထွက်လေအလုပ်ကို ရုပ်ခန္ဓာက သူဟာသူလုပ်နေတာဆိုတဲ့ အချက်ကို ပိုင်းပိုင်းခြားခြား၊ ပြတ်ပြတ်သားသား သိနားလည်ထားရပါမည်။ ဒီပညာအလွန်အရေးကြီးပါတယ်။ ဒီအဓိပ္ပာယ်ဝိပဿနာရဲ့ သဘောသဘာဝ၊ ရွှေပက္ခနာ အလုပ်လုပ်နေတာကို ကာယသံဃံဃံ ခေါ်ပါတယ်။ ရှင်ရေးအလုပ်ပါ။ ရှင်ရေးအလုပ်ကို ခန္ဓာက သူဟာသူ လုပ်နေတာပါ။ ဒီအချက်ကို ပိုင်းပိုင်းခြားခြား၊ ပြတ်ပြတ်သားသား သိနားလည်ခြင်းမရှိလျှင် (အာနာပါန သတိကမ္မာန်း ရှုမှတ်၊ နှာသီးဖျား လေထိအောင်လုပ်။) လုပ်ပါတယ်။ လုပ်တော့ ငါ ကမ္မာန်း ထိုင်

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

တယ်၊ ငါရှုနေတယ်၊ ငါမှတ်နေတယ်လို့ လုပ်နေတာပါ။ ဥပါဒါနက္ခန္ဓာ အဟောင်းထဲမှာ ပါနေတဲ့မှတ်တမ်းက ပြန်ပြောတဲ့အတိုင်း ဒီအခိုဗာယ်နှင့် အလုပ်လုပ်နေတာပါ။ ‘ငါ က ရှူးနေတာလား၊ သဘာဝလေက ရှူးနေတာ လား’ဆိုတဲ့ အခိုဗာယ်ကို ပိုင်းပိုင်းခြားခြားသိတားမှ ဝိပဿနာဖြစ်ပါတယ်။ ငါရှူးတာမဟုတ်။ ရှုပက္ခန္ဓာက သူ့ဟာသူ ရှူးနေတာ။ ဒီအချက်ကိုမှ မသိ လျှင် အမြဲတမ်း အာနာပါန သတိကမ္မာန်းကိုထိုင်ရင်း ‘ငါရှူး။ ငါရှုံးကို ငါကမ္မာန်း အားထုတ်တယ်’ဆိုတဲ့ အဖြစ်နှင့်ပဲ နေပါမည်။ ဒါဟာ ‘ခွာရ မည့်တရား’၊ သဘာဝလေလေး သူ့ဟာသူ ဝင်နေတယ်၊ ထွက်နေတယ် ဆိုတာကို ပိုင်းပိုင်းခြားခြားသိရမည်။ ဝင်မှုထွက်မှုလဲက အားထုတ်မှုမပါဘဲ သူ့ဟာသူ ဝင်နေထွက်နေတိုင်း ဝင်လေကရော၊ ထွက်လေကပါ ဖော်ပွဲ အာရုံကို ပေးနေပါတယ်။ ပေးနေတဲ့ အတွေအာရုံလေးကို ထွက်လာ အောင် လုပ်ပေးတဲ့စက်၊ အတွေကို သိသောစက်။ ကာယဝိညာက်စိတ်။

မြင်စိတ်က စက္ခိုဝိညာက်စိတ်။ ကြားစိတ်က သောတဝိညာက် စိတ်။ အတွေကိုသိတဲ့စိတ်ကို ကာယဝိညာက်စိတ်။ သဘောချင်း အတူတူ ပါ။ သိတဲ့သဘောလေးက လုပ်နေတာပါ။ အတွေဓာတ်ကို သိသောစိတ်။ ဖော်ပွဲအာရုံကို သိသောစိတ်- ကာယဝိညာက်စိတ်။ ကာယဝိညာက် စိတ်လေးပေါ်လာအောင် လည်နေတဲ့စက်သည် ‘ဝိပါကစက်’။

သူ့ဟာသူ ပေါ်ရတာပါ။ လေလေးက သူ့ဟာသူ ဝင်၊ သူ့ဟာသူ ထွက်၊ ဝင်တိုင်းထွက်တိုင်း ထိသွား၊ ထိတာနှင့် ဖော်ပွဲအာရုံပေါ်။ ဖော်ပွဲအာရုံလေးကို သိနေတဲ့စိတ်ကလေးကို ကာယဝိညာက်စိတ်။ ကာယ ဝိညာက်စိတ်ကလေး အလုပ်လုပ်နေတဲ့စက်ကို ဝိပါကစက်။ ပထမဆုံး

အာနာပါန၏ကွက်များ

ဝိပါကစက် လည်တာကိုမြင်မှ နောက်တစ်ဆင့် အဓိပ္ပာယ်ပြန်တာပါ။ ငါတရားအားထူတ်တယ်၊ ငါကြီးစားနေတယ်ဆိုတဲ့ အဓိပ္ပာယ်က ပိပသာ နာ၏၏ အဓိပ္ပာယ်ကို ပြတ်ပြတ်သားသား၊ ပိုင်းပိုင်းခြားခြား မြင်ပြီဆိုလျှင် ငါ တရားအားထူတ်နေတာလား၊ ရုပ်တရားကြီးက ရှင်ရေး သူ့ဟာသူ လုပ်တယ်၊ နာမ်တရားဖြစ်သော စိတ်က တွေ့နေတဲ့ အတွေ့အာရုံလေးကို သိအောင် လုပ်နေတာပါ။ သိအောင် ပိုဉာဏ်ဓတ်က လုပ်နေတာပါ။ မှတ်နေတာက သညာက မှတ်နေတာပါ။ ခံစားမှုဝေဒနာလည်း ပါပါ တယ်။ ဒီခံစားမှုက အုဒ္ဓကဗ္ဗာဓာဝေဒနာနှင့် ခံစားမှုလေးကို ဖော်ပြနေပါ တယ်။ ခံစားမှုလေးတွေ ပေါ်အောင် သိမှု မှတ်မှု အလုပ်လုပ်နိုင်အောင် စေတနာသူ့ရဲက အလုပ်လုပ်နေပါတယ်။ ဒီလို ပိုင်းပိုင်းခြားခြား အဓိ ပ္ပာယ်ပြန်တဲ့စက်သည် ‘ကိုလေသစက်’။

ကိုလေသစက်က တွယ်တာခြင်း၊ တပ်မက်ခြင်းမပါဘဲ သဘာဝ စက် လည်နေတာလို့ အဓိပ္ပာယ်ပြန်နေတာပါ။ အဓိပ္ပာယ်ပြန်တဲ့အတိုင်း သေသေချာချာသိတော့ နောက်ကလိုက်ပြီးလည်တဲ့ ‘ကမ္မစက်’။ ကမ္မစက် မှုလည်း ခံစားမှု ဖြစ်ပါတယ်။ သောမနသာလည်း မပါ၊ ဒေါမနသာလည်း မပါ။ ဥပော်ခွာဝေဒနာနှင့် ကမ္မဝင့်က လည်နေတာပါ။ ဝိပါကဝင့်က ပြောတဲ့အတိုင်း ဓာတ်တွေ (ရုပ်ဓာတ်နှင့် နာမ်ဓာတ်) အလုပ်လုပ်နေ တာကို သိပါတယ်။ အလုပ်လုပ်တိုင်း ကမ္မသတ္တိတွေ ထွက်ပါတယ်။

ကမ္မသတ္တိသည် ကိုလေသာတွေနှင့် ထုတ်နေတဲ့ ကမ္မသတ္တိနှင့် ပိပသာ အခြေခံစားတဲ့ ကမ္မသတ္တိ သတ္တိချင်း မတူပါ။ အခု ကမ္မသတ္တိ သည် သံသရာတစ်လျှောက်လုံး တစ်ခါမှ မထွက်ပေါ်ဖူးသေးတဲ့ ကမ္မ

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်)

သတိ။ ရှပ်နာမ်ကွဲပြားအောင် သိထားသော ပညာ၏စွမ်းအားပါ။ ရှပ်နာမ် ဂ-ပါးတို့ ကွဲကွဲပြားပြား အလုပ်လုပ်နေမှန်း သိတဲ့ပညာပါ။ ဝိပဿနာ ပညာ။ ဝိပဿနာပညာ၏ စွမ်းအားသည် ထပ်တလဲလဲ ပွားလေလေ၊ ကမ္မသတ္တိတွေ ထပ်တလဲလဲ တိုးလေလေပါ။ စွမ်းအားတွေ ကြိုးလာတော့ ဉာဏ်ပညာတွေလည်း တိုးလာပါတယ်။ ဉာဏ်ပညာတွေ အားကောင်းမှ ဘဝ၏ အခိုပ္ပာယ်အမှန်ကို သိတာပါ။ ဒီပညာဉာဏ်နှင့် ဘဝအခိုပ္ပာယ်ကို ပိုင်းပိုင်းခြားခြားသိမှ ဘဝစက်ကြီး၏ အကြောင်းကို အဟုတ်သိလာမှုပါ။ သိလာမှ ဘဝစက်ကြီးလည်နေတာ ကောင်း-မကောင်း။ ဆင်းရဲ-ချမ်းသာ၊ သင့်-မသင့်ကို အဟုတ်သိတဲ့ ဝိပဿနာပညာကမှ ပြောပြေမှုပါ။ ဒီပညာကို ဘာဝနာနှင့် လုပ်ယူရတာပါ။ ဒီပညာပြောမှ ဘဝအခိုပ္ပာယ် အမှန်ကို ပေါက်ရောက်နားလည်ပါမည်။ သံသရာ၏ အခိုပ္ပာယ်အမှန်ကို ပေါက်ရောက် နားလည်လာပါမည်။ နားလည်လာမှ ဘဝထဲမှာ လည်နေ ချင်တဲ့စိတ် ရှိသင့်-မရှိသင့်ကို ကိုယ့်ဖာသာကိုယ် ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်မှုပါ။ ဒီလို့ နားလည်လာတဲ့ ပညာကမှ ဘဝဝါး သံသရာရဝှုံမှတွေက်လျှင် ကောင်းတယ်ဆိုတဲ့အခိုပ္ပာယ်ကို ဝိပဿနာ ပညာ၊ ရှပ်နာမ်တို့ စက်လည်နေတဲ့ ပညာ၊ ဝင့် ဂ-ပါး လည်နေခြင်းကြောင့် ဖြစ်နေတဲ့ ဆင်းရဲကိုလည်း သိပါမည်။ ဒါကို သံသရာရဝှုံဒုက္ခာ။

ဒီလောက်ထိအောင်သိမှ သံသရာက အဟုတ်ထွက်ချင်မှုပါ။ ကိုယ်ကိုယ်တိုင် ဒီတရားတွေ ပွားနေတာ သံသရာ၏ အခိုပ္ပာယ်အမှန်ကို သိဖို့ သံသရာလည်နေခြင်း၊ ဝင့် ဂ-ပါး လည်နေခြင်းကြောင့် ဆင်းရဲနေတယ်ဆိုတာကို အားထုတ်ထားတဲ့ အားထုတ်မှုကသာလျှင် လက်တွေ

အာနာပါနရှုကွက်များ

သံသာရဝင့်ဒုက္ခကို ဖော်ပြပါမည်။ နိုင်းသိတာမဟုတ်။ ဒုက္ခအကြောင်းကို ဒုက္ခများ အဟုတ်သိတာပါ။

အမိမှာရှိတဲ့ လျှပ်စစ်ဓာတ်ကြီးထဲက မတော်တဆ ထွက်နေတဲ့ ကြေးကြီးလေးကို ထိလိုက်လျှင် လျှပ်စစ်ဓာတ် လိုက်ပါတယ်။ အဟုတ် ဓာတ်လိုက်မှ လျှပ်စစ်ဓာတ်ဆိုတာ အဟုတ်ပြင်းထန်တယ်။ အဟုတ်လည်း ဒုက္ခပေးတယ်လို့ အဟုတ်သိတာပါ။ အဟုတ်ဓာတ်လိုက်မှ အဟုတ်ခံစား ရတာပါ။ အဟုတ်ခံစားရမှ အဟုတ်ဒုက္ခ၏အဓိပ္ပာယ်ကို သိတာပါ။

သံသာရဝင့်ဒုက္ခကို နိုင်းပုထိအုပ်တိုက ဒီဒုက္ခ၏ ဓာတ် မလိုက်ပါ။ မလိုက်တော့ လျှပ်စစ်ဓာတ် ကြောက်ရမှာန်း သိသလိုကို မသိပါ။ လျှပ်ကာ ပစ္စည်း Insulator တွေ အထပ်ထပ် ပတ်ထားတော့ ကြေးကြီးနှင့် မထိတော့ လျှပ်စစ်ဓာတ် မလိုက်လို့ လျှပ်စစ်ဓာတ်၏ ကြောက်ရမည့်ကိစ္စကို မသိပါ။ ဒီလိုပဲ နာမ်ဓာတ်ကို Insulator ခေါ်တဲ့ လျှပ်ကာပစ္စည်းတွေက အထပ်ထပ်ဖုံးထားတော့ သံသာရဝင့်ဒုက္ခဆိုတဲ့ဓာတ်က မလိုက်ပါ။ ပုထိအုပ်တို့၏ နာမ်တရား ဝိညာဏာကွန်းကို ဓာတ်မလိုက်ပါ။ ဓာတ်မလိုက်တဲ့သူတွေကို ‘ပုထိအုပ်’ ခေါ်ပါတယ်။ မလိုက်အောင် ကာထားတဲ့ Insulator သည် ‘အဝိဇ္ဇာ’။ ထပ်ခါထပ်ခါ ဖုံးထားတာပါ။ ဖုံးထားလို့ ဓာတ်မလိုက်တော့ သံသာရဝင့်ဒုက္ခ၏ အဓိပ္ပာယ်ကို လုံးဝ မပေါ်က်ရောက်ပါ။ မပေါ်က်ရောက်လို့ သံသာရဝင့်ဒုက္ခ၏ အဟုတ်ဓာတ်လိုက် လျှင် အဟုတ်ကြောက်မှာပါ။ အခု Ifnsulator ခေါ်တဲ့ လျှပ်ကာတွေကို တစ်လျှော်ပြီးတစ်လျှော် ဖယ်နေခွာနေရတာပါ။ အာနာပါန သတိကမ္မာန်းနှင့် အလွှာပေါင်းများစွာ ဖုံးထားတဲ့ လျှပ်ကာတွေကို တစ်လျှော်ပြီးတစ်လျှော်

ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောက်)

ပါးသည်ထက် ပါးသွားအောင် ကမ္မာဌာန်းအလုပ်က လုပ်နေတာပါ။

သံသရဝိဒုက္ခဆိုတဲ့ဓာတ် မိမိကိုယ်မှာ အဟုတ်လိုက်သည့် အဆင့်တိုင်အောင် ခွာနေတာပါ။ ဓာတ်အဟုတ်လိုက်လျှင် အဟုတ် သံသရာကို ကြောက်မှာပါ။ သံသရာကို အဟုတ်ကြောက်မှ ဒီတရားကို အဟုတ် သိမ်းသိမ်းပိုက်ပိုက် လုပ်မှာ၊ အားထုတ်မှာပါ။ ဒါဟာ အလွန် သိမ်မွေ့နက်နဲ့ ကမ္မာဌာန်းတရားပါ။ အာနာပါန သတိကမ္မာဌာန်းတရားက မိမိတို့ သံသရာမှုထွက်အောင်၊ သံသရာမှုလည်နေတဲ့ ဝိဒုက္ခမှ ကျွတ်လွတ်နိုင်အောင် ဆောင်ရွက်နေတဲ့အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် လေး လေးစားစား၊ သေသေချာချာ စူးစူးစိုက်စိုက် နှုလုံးသွင်းအားထုတ်မှ အကျိုးတရားတွေ ရမှာပါ။ အားလုံး သွေ့ကြေား ထက်ထက်သန်သန်၊ သတိအားလည်း ကောင်းကောင်း၊ ဝိရိယအားတွေလည်း ကောင်းကောင်း နှင့် ကမ္မာဌာန်းတရားကပေးတဲ့ စွမ်းအားတွေကို ကိုယ်ပိုင် ရယူနိုင်သည် အထိ အားထုတ်ကြပါဦးစွဲ။

၈။ ၁၁ - ၄ - ၂၀၁၀

နှေ့စဉ်နှင့်အမျှ မိမိတို့ နေနေရတဲ့ဘဝမှာ ကာယကံ၊ ဝစီကံ၊ မ နောကံဆိုတဲ့ ကံ ၃-ပါး အမြတ်မ်း အလုပ်လုပ်နေပါတယ်။ (စိတ်နှင့် တွေးတယ်၊ နှုတ်နှင့်ပြောတယ်၊ ကိုယ်နှင့် လုပ်တယ်။) ဒီအလုပ် ၃-မျိုးဟာ ကမ္မာဌာန်းထိုင်တော့လည်း ဒီ ၃-မျိုးပါပဲ။ အမိကအားဖြင့် စိတ်ကို လေ့ ကျင့်တဲ့အလုပ် လုပ်ပါတယ်။ စိတ်ကို လေ့ကျင့်သလို ရုပ်ခန္ဓာကိုလည်း လေ့ကျင့်ပါတယ်။ ရုပ်နာမ် ၂-ပါး လေ့ကျင့်တဲ့အလုပ်ကိုလည်း ကမ္မာဌာန်း

အလုပ်လို ခေါ်ပါတယ်။

ဝင်တဲ့ လေကို ရှုမှတ်ခြင်း၊ ထွက်တဲ့ လေကို ရှုမှတ်ခြင်းအလုပ် သည်ပင်လျှင် ကမ္မာဌာန်းအလုပ်လို ခေါ်ပါတယ်။ ‘ပုညကမ္မ’ ကောင်းသော အလုပ်တွေ လုပ်နေပါတယ်။ ဒါ အလုပ်တွေ လုပ်တဲ့ အခါ ကမ္မဝင်ဆိုတဲ့ အလုပ်စက် လည်အောင် သတိအား၊ ဝိရိယအားနှင့်လုပ်တာပါ။ ဒါ ကမ္မ စက် လည်ဖို့ ကမ္မာဌာန်းအလုပ်ကိုလုပ်တော့ စက်သည် တစ်ခုထဲလည်လို မရပါ။ ၃-ခု လည်ပါတယ်။ စက် ၃-ခု လည်တဲ့ အထဲမှာ အမိကအချက်က ဝိပါကဝင်ဆိုတဲ့ စက်လည်မှ ကိုလေသဝို့ ကမ္မဝင်တွေက ဆက်ပြီးလည် နိုင်တာပါ။ ကမ္မစက်လည်တော့ မနောကံမှုနှင့် ရှုမှတ်တဲ့ အလုပ်ကို လုပ် နေတာပါ။

ရှုမှတ်နေတဲ့ ကမ္မာဌာန်းအလုပ်၏ အာရုံ (အတွေအာရုံ၊ ဖော်ပွဲ အာရုံ) ဒီဖော်ပွဲအာရုံလေးက နှာသီးဖျားမှာရှုတဲ့ အကြည်ရှုပ်လေး (ကိုယ် အကြည်ရှုပ်)မှာ ပေါ်နေတာပါ။ အတွေဓာတ်လေး ပေါ်နေတော့ အတွေ ဓာတ်လေးကို သိပါတယ်။ သိတဲ့ စိတ်ကို ဝိပါကဝိညာ၏။ အတွေဓာတ်ဖြစ် သော အတွေအထိလေးကို ‘သီ’နေတဲ့ စိတ်၊ ဝိပါကဝိညာ၏။ ဝိပါကဝိ ညာ၏က သိထားတာလေးကို ဆက်အလုပ်လုပ်နိုင်အောင် မနောဝိညာ၏ က ယူသွားပါတယ်။ ဝိပါကစက်က လုပ်တာသည် အတွေကိုသိတာပါ။ ကိုလေသစက်က အမိပွာယ်ကိုပြန်တာက မနောဝိညာ၏ခေါ်တဲ့ အတွင်း စိတ်။ အတွင်းစိတ်ကလေးက အတွေပြောင့်ဖြစ်ပေါ်လာတဲ့ တွေ့ထိမှု သဘောအမိပွာယ်ကို ဖော်ပြပေးနေပါတယ်။ အတွေသဘောမှာ ပါတာ သည် အတွေကို သိသောအပိုင်း၊ ဝိညာကာ၊ မှတ်တဲ့ အပိုင်းသည် ‘သညာ’။

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

သညာနှင့်ဝိညာက်တို့ ဖော်ပြသည့်အပြင် ခံစားမှုဝေဒနာလည်း ပါပါတယ်။

ခံစားမှုဝေဒနာသည် ကာယိကဝေဒနာ။ ဒီဝေဒနာလေးက ဒုက္ခလည်း မဟုတ်၊ သူခလည်း မဟုတ်၊ အဒုက္ခမသူခ ဝေဒနာလေးနှင့် ဝိပါက ဝိညာက်က ပေးထားတာကို ကိုလေသဝိုင်မှုာပါသော မနောဝိညာက်က တစ်ပိုင်းစီခွဲခြား၍ အဓိပ္ပာယ်ဖော်နေတာပါ။ ဒီအဓိပ္ပာယ်လေးတွေ ပေါ်လာတော့ ထွက်လေး ဝင်လေလေးနှင့်ပတ်သက်သည့် လုပ်ငန်း သဘောကို သိသွားပါတယ်။ သိတဲ့ လုပ်ငန်းလေးကို မှန်မှန်ကန်ကန် စွဲစွဲမြှုံး ခိုင်ခိုင်မြှုံးမြှုံးအောင် ကမ္မဝိုင်မှုာအလုပ်လုပ်တဲ့ မနောဝိညာက်က သတိအားနှင့် အလုပ်လုပ်ရပါတယ်။ အားထုတ်မှုဆိုတဲ့ ဝါယာမနှင့် အလုပ်လုပ်ရပါတယ်။ သမ္မာသတိ၊ သမ္မာဝါယာမဆိုတဲ့ အား J-ပါးနှင့် ကိုလေသစက်က အဓိပ္ပာယ်ဖော်ပေးနေတဲ့ ဝိညာက်၏သဘော၊ သညာ၏သဘော၊ ဝေဒနာ၏သဘောတွေကို သူကဏ္ဍနှင့်သူ ပြည့်စုံအောင် ဆင်ခြင်ပြီးတော့ မှတ်။ ဒီအလုပ်ကို ကမ္မဋ္ဌာနအလုပ် - ကမ္မဋ္ဌာန်းအလုပ် ခေါ်ပါတယ်။

ကမ္မဋ္ဌာန်းအလုပ်ကို အမျိုးစုံ မလုပ်နိုင်ပါ။ တစ်မျိုးပဲ မှတ်ပါ။ ခံစားမှုဆိုသော ဝေဒနာလေးမှာ သာယာစရာလည်းမဟုတ်၊ စိတ်ညစ်စရာလည်းမဟုတ်။ ကြားခံစားမှ အဒုက္ခမသူခဝေဒနာ။ အဒုက္ခမသူခ ဝေဒနာနှင့်တွဲပြီး ကြားခံစားမှ ဥပောက္ာဝေဒနာ။ မိမိခန္ဓာမှာ ရှုမှတ်ဆဲအချိန်မှာ အဟုတ်တကယ် ဖြစ်နေတာပါ။ အဟုတ်တကယ် ဖြစ်နေတာကို အဟုတ်သိအောင် သတိအား၊ ဝိရိယအားနှင့် ရှုမှတ်တာပါ။ ဒါသည်

အာနာပါနရှုကွက်များ

အာနာပါန သတိကမ္မာန်းကို ရှုမှတ်ချိန်တွင် တကယ်အလုပ်လုပ်နေသော သဘောအမှန်ပါ။ ဝဋ္ဌ ၃-ပါးလည်ပြီး ကမ္မာန်းအလုပ်ကို လုပ်နေတာပါ။

ဝင်လေထွက်လေလေးက ဖော်ပြုအာရုံကိုဖော်ပြပြီး ဝိပါက ဝိညာက်ဖြစ်လိုက် ကိုလေသဝိညာက်က ဝိညာက်၏သဘော၊ ဝေဒနာ၏ သဘော သဘာဝတရားလေးတွေကို နှုန်းသွေးပြီးတော့ ဝေဒနာကို ရှုမှတ်လျှင် အဒုက္ခာမသူခဝေဒနာကို ရှုမှတ်ပါတယ်။ သိတာလေးကိုပဲ အား ထူတိပြီးရှုလျှင်ပဲ ဝင်နေမှန်းသိတယ်၊ ထွက်နေမှန်းသိပါတယ်။ ဒါကို ဝိညာကာတ်က အလုပ်လုပ်တာပါ။ ဒီတော့ မိမိတို့စရိတ်၊ စွမ်းအားကောင်းတဲ့ အလုပ်ကိုလုပ်။ ဝင်တာထွက်တာကို သိရှုလေး မှတ်နိုင်လျှင်လည်း မှတ်၊ အတွေ့လေးက အဒုက္ခာမသူခဝေဒနာ သိလျှင်လည်း အဒုက္ခာမသူခ ဝေဒနာကို သိအောင်လုပ်ပြီး ကမ္မာန်းတရားပွား။ ဒါဟာ အလုပ်လုပ်နေတဲ့သဘော။ ဝဋ္ဌ ၃-ပါး သံသရာလည်နေတာ ကမ္မာန်းအားနှင့် လည်နိုင်သောဘဝသည် အလွန် အဆင့်မြင့်သော ကုသလကမ္မာများကို လုပ်နေတာပါ။ ပူည့်သမ္မာရာ ပါရမီ တွေကို ဖြည့်နေတာပါ။

အားလုံး သဒ္ဓာတ်ရား ထက်ထက်သန်သန်နှင့် သမ္မာဝါယာမ၊ ကောင်းသော အားထူတ်မှု။ သမ္မာသတိ၊ ကောင်းသော နှုန်းသွေးဆင်ခြင် မှုနှင့် အာနာပါန သတိကမ္မာန်းကို ရှုမှတ်ကြ၊ ပွားများကြပါ၍ဦးစိုး။

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

၉။ JJ-၄-၂၀၁၀

အခု လေ့လာထားတဲ့ ဒေသနာမှာပါတဲ့ ပညာရပ်များက ရှင်းလင်းဖော်ပြပါတယ်။ နာမ်ခန္ဓာတဲ့မှာပါနေတဲ့ ဝိညာဏေခေါ်တဲ့ ဝိညာဏ်အား- သိအား။ သိအားတက်လာအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ လုပ်တဲ့ လေ့ကျင့်ခန်းအခြေအနေမှာ ရှိနေတဲ့ အာရုံး၂-ပါး။ (အဆင်းအာရုံးအကြားအာရုံး အနဲ့အာရုံး အရသာအာရုံး အတွေအာရုံး)နှင့် အာရုံကို သိအောင်လုပ်နေတဲ့ စိတ်ဝိညာဏ်၊ အာနာပါန သတိကမ္မဋ္ဌာန်းက ယူနေတဲ့အာရုံသည် အတွေအာရုံ၊ ဖော်ပြုအာရုံ။

ဖော်ပြုအာရုံဆိုတဲ့ အာရုံလေးဟာ အပြင်ကရှိနေတဲ့ လေလေး ခန္ဓာတဲ့ဝင်သွားသောအခါ နှာခေါင်းက ဝင်ရပါတယ်။ နှာခေါင်းမှာ ရှိနေတဲ့ သဘာဝပစ္စည်း၊ အကြည်ရပ်၊ ကိုယ်အကြည်ရပ်- ကာယပသာဒါ။ ကာယပသာဒနှင့် လေလေး ထိလိုက်တဲ့အခါ ဖြစ်ပေါ်လာတာကို ဖော်ပြုအာရုံ၊ အတွေအာရုံ။ ဒီအတွေအာရုံလေး သဘာဝအတိုင်း ပေါ်နေတာကို ဝိညာဏေက သိအောင်လုပ်ရပါမည်။ ဒီလို ဝိညာဏေက သိအောင်လုပ်တဲ့နေရာမှာ သမ္မာဝါယာမ အားထုတ်မှု၊ သမ္မာသတိ၊ သတိထားမှု ပါရပါမည်။ သမ္မာဝါယာမ၊ သမ္မာသတိဆိုတဲ့ အား J-ပါးနှင့် ဝိညာဏေခေါ်သော သိအားကို မြင့်တင်တာပါ။ အတွေအာရုံပေါ်မှာ ဝိညာဏ်လေးက ဆိုက်ဆိုက်မတ်မတ် ဆက်၍ ဆက်၍ သိအောင် အားထုတ်ခြင်းအလုပ်ကိုလုပ်ပြီး သိအားတက်လာအောင် ကြိုးစားနေတာပါ။ အတွေအာရုံကို သိတာပါ။ အတွေအာရုံလေးကို ဆိုက်ဆိုက်မတ်မတ် သိအောင်လုပ်နေတာကိုပဲ ‘အာနာပါန သတိကမ္မဋ္ဌာန်း’ ခေါ်ပါတယ်။

အာနာပါနရှုကွက်များ

သိအားလေး တိုးအောင်လုပ်တဲ့ လုပ်ငန်းသဘောကိုတော့ 'သမထ'အလုပ် ခေါ်ပါတယ်။ သမထအလုပ်ဟာ သိနိုင်သောစွမ်းအား တက်လာဖို့ လုပ်တာပါ။ To increase the conscious power. သမာဓိ တည်ထောင်တာပါ။ သမာဓိအားများ တက်လာအောင်သည် လိုအပ်ချက်။ အလင်းအားကောင်းမှ မြင်နေရတဲ့ အဆင်းအာရုံကို ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား မြင်နိုင် သိနိုင်ဘီသကဲ့သို့ ဝိယာကာအား ကောင်းမှ အာရုံကို ကောင်းစွာသိနိုင် မြင်နိုင်မှုပါ။ ပထမအဆင့်အနေနှင့် ဝိယာကာအားတွေ မြင့်နေတာပါ။ အာနာပါန သတိကမ္မာန်းနှင့် ဖော်ပွားအာရုံနှင့် ဖြစ်နေတာပါ။

အခုံရှိနေတဲ့ အချိန်လေးအတွင်းမှာ ဘုရားရှင် သင်ကြားပေးတဲ့ နည်းကိုယူရှု အာနာပါန သတိကမ္မာန်းနှင့် ဝိယာကာအားများ တိုးပွား သည်ထက်တိုးပွားအောင် ကြိုးစားရှု ရှုမှတ်ကြ၊ ပွားများကြပါဉိုးစိုး။

၁၀။ ၂၃ - ၄ - ၂၀၁၀

ဘုရားရှင် ဟောကြားတော်မူသော ဒေသနာမှုပါသည့် သဘာဝတရားများကို မိမိတို့နားနှင့် မျက်စိနှင့် သုတမယ်ပညာ၊ ဒီဇိုင်းပညာ၊ ခေါ်တဲ့ ဒေသနာမယ်ပညာကို စုဆောင်းထားတဲ့ သဘာဝပညာတွေကို မိမိတို့ကိုယ်ပိုင်ညာကြနှင့် စဉ်းစားထားပါတယ်။ စဉ်းစားထားတဲ့ တရားတွေကို တကယ်လက်တွေ ပွားများအားထုတ်တဲ့အလုပ်ကို လုပ်ပါတယ်။ အားထုတ်တဲ့အလုပ်၊ ဘာဝနာအလုပ်ထဲမှာ ဘဝအမို့ယ်ကို အာနာပါန သတိကမ္မာန်းက ပြောနေပါတယ်။

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

ဘဝဆိတာ- အလုပ်များကို စဉ်ဆက်မပြတ် လုပ်နေခြင်းပါ။ စဉ်ဆက်မပြတ် လုပ်နေတဲ့အလုပ်မှာ ရှုပ်ခန္ဓာလုပ်တဲ့အလုပ်၊ လေဝင်လေ ထွက်အလုပ်ကို လုပ်နေပါတယ်။ အသာသ ပသာသ အာနာပါနာ။ အသာသော ပသာသော ကာယသံဌီရော။ ရှုပုဂ္ဂန္ဓာတိုးဖြစ်သော ကာယ က သံဌီရခေါ်တဲ့ ရှင်ရေးအလုပ်ကို ဝင်လေထွက်လေအလုပ်နှင့် ဆောင် ရွက်နေပါတယ်။ ပိုင်းပိုင်းခြားခြား၊ သေသေချာချာ စဉ်းစားဖို့ပါ။ ဒါသည် ရှုပ်ခန္ဓာပိုင်း။ ဒီလို သဘာဝတရား အလုပ်လုပ်နေတာကို ဒီလိုပညာသင် ပေးထားမှ သိတာပါ။ ရှုပုဂ္ဂန္ဓာတိုးကို တည်ဆောက်ထားတဲ့ နံရှုံးအိမ် တိုးက ကျိုလိုက်ကားလိုက် လုပ်နေပါတယ်။ နံရှုံးအိမ် ကျိုလိုက်ကား လိုက်လုပ်တိုင်း အဆုပ်တိုးက ကျိုလိုက်ကားလိုက်။ အဆုပ်တိုး ကျိုလျှင် အဆုပ်ထဲက ရှိတဲ့လေတွေက အပြင်ထွက်။ အဆုပ်ကားလျှင် အပြင်က လေက အဆုပ်ထဲ ဝင်ပါတယ်။ ဒီ ဝင်ခြင်းထွက်ခြင်းကိုပဲ အာနာပါန ခေါ်ပါတယ်။ ဒါသည် ရှုပုဂ္ဂန္ဓာ လုပ်နေတာပါ။ ဒီအလုပ်သည် (ရှုပုဂ္ဂန္ဓာ-ကာယ) ကာယ၏ သံဌီရာ။ ကာယသံဌီရာ၊ ‘အသာသော ပသာသော’ ဝင်လေထွက်လေလုပ်ငန်းသည် ‘ကာယသံဌီရော’ ကာယတိုး၏ ရှင်ရေး အလုပ်။ ဒါသည် ရှုပုဂ္ဂန္ဓာပိုင်းက လုပ်နေတဲ့အလုပ်ပါ။ လေလေးဝင် သွားတိုင်း လေလေးနှင့် နှုံးခေါင်းအကြည်ရုပ် (ဓာတ် J-ခု အကြည်ရုပ် နှင့် လေဓာတ်) ထိတာနှင့်တပြုင်နှင့် အတွေ့ဓာတ်၊ ‘ဖော်လျှော်အာရုံ ပေါ်လာပါတယ်။ ဒီအာရုံလေးကို စိတ်ကလေးက သိတယ်။ သိတဲ့ စိတ်က လေး၏အလုပ်ကို ဝိညာကာ’ ခေါ်ပါတယ်။ ဝိညာကာတိုးက အဖွဲ့နှင့်လုပ် တော့ ‘ဝိညာကာကုန္ဓာ’ လုပ်ပါတယ်။ တစ်ပြိုင်နှင်းထဲ မှတ်တဲ့ သညာလေး

အာနာပါနရှုကွက်များ

ကလည်း အလုပ်လုပ်ပါတယ်။ သညာလုပ်တဲ့ အဖွဲ့ကို ‘သညာကွန္း’။ ။ ဝိ
ညာကွန္းနှင့် သညာကွန္း ၂-ခုစလုံးဟာ ‘နာမကွန္း’။

နာမကွန္းက သိအလုပ်၊ မှတ်အလုပ်ကို လုပ်တယ်။ ရှုပ်ကွန္းက
ဝင်လေထွက်လေအလုပ်ကို လုပ်ပါတယ်။ သူတို့ ၂-ခု ပစ္စပွဲနှင့်အချိန်မှာ
လုပ်နေတာပါ။ ရှုပ်ကွန္း၊ နာမကွန္း လုပ်နေခြင်းကြောင့် ရှင်တာပါ။
ဒီအလုပ်ကို ‘သခ္ပါရဲ’ ရှုပ်သခ္ပါရနှင့် နာမသခ္ပါရဲ။ သခ္ပါရတွေ စဉ်ဆက်မ
ပြတ် လုပ်နေတာကို ‘သန္တတိ’။ သခ္ပါရသန္တတိ။ ဒီလို လုပ်နေတာကိုပဲ
ဘဝစက်လည်ခြင်း ခေါ်ပါတယ်။ ဘဝစက်လည်ခြင်း- ၀၄။

ဒီအလုပ်တွေအားလုံးကို ဝင်လေထွက်လေက အဓိပ္ပာယ်ပြော
နေတာပါ။ ဝင်လေထွက်လေက အဓိပ္ပာယ်ပြောနေပေမယ့် ဒီပညာမျိုး
မသင်ထားလျှင် ဝင်လေထွက်လေပြောတဲ့ အဓိပ္ပာယ်ကို မသိနိုင်ပါ။ ပညာ
တွေ သင်ထားတော့ ဝင်လေထွက်လေကပြောတဲ့ အဓိပ္ပာယ်ကို သိပါ၌။
ရှုပ်ခန္ဓာလည်း အလုပ်လုပ်နေတယ်။ နာမခန္ဓာလည်း အလုပ်လုပ်နေ
တယ်။ လုပ်နေတဲ့ အလုပ်တွေက စဉ်ဆက်မပြတ်၊ မရပ်မနား နေရောညာပါ
လုပ်နေတယ်။ ဒီသဘာဝအလုပ်တွေ လုပ်နေတာကို နာမခန္ဓာခေါ်သော
စိတ်က မသိပါ။ အခုသိအောင် ဗဟိုသုတတွေ စုဆောင်းတယ်။ ဉာဏ်နှင့်
ဆင်ခြင်ထားတယ်။ ပြီးတော့ လက်တွေ့ပွားများနေပါတယ်။ ဒီအလုပ်
ဟာ ဘဝစက် လည်ပုံအကြောင်းကို သိဖို့။ အာနာပါနသတိကမ္မဋ္ဌာန်းပါ။

ဒီဘဝစက်ဆိုတာ ဓာတ်တွေ ကောင်းစွာမွန်စွာ အလုပ်လုပ်နေ
တုန်း လည်တာပါ။ ရှုပ်ဓာတ်တွေ နာမဓာတ်တွေ အလုပ်လုပ်နေတုန်း
ဘဝစက်က လည်နိုင်တာပါ။ ဘဝစက် လည်တုန်းလေးပဲ ဘဝဆိုတာ

ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောက်)

ရှိနေတာပါ။ အချိန်မရွှေး ရှုပ်ခန္ဓာတွေလည်း ရပ်နိုင်တယ်၊ နာမ်ခန္ဓာတွေလည်း ရပ်နိုင်ပါတယ်။ ဒီသဘောသဘာဝတွေကို သိအောင် အာနာပါနာ၊ ဝင်လေထွက်လေအလုပ်ကလေးက ပြောနေတာပါ။ ပြောနေတဲ့ ဘဝအဓိပ္ပာယ်က- ဘဝဆိုတာ စဉ်ဆက်မပြတ်၊ မရပ်မနား အလုပ်လုပ်နေလို့ ရှင်ပါတယ်လို့ အာနာပါနာက ပြောနေတာပါ။ ‘အမှန်တရားကို ပြောနေတာပါ’။ အမှန်တရားကို ဘူက်နှင့်ယူဉ်၍ ဆင်ခြင်တတ်တော့- သစ္စာက်ကို ရပါတယ်။ သစ္စာက်လေး မိမိ၏နာမ်ခန္ဓာမှာ စွဲစွဲမြဲမြောက်နေဖို့အတွက် ဘာဝနာအလုပ်ကို ပွားများအားထုတ်ပါတယ်။

မိမိတို့လုပ်နေသော လုပ်ငန်း၏သဘောကို ပိုင်းပိုင်းခြားခြား သိနားလည်ပြီးတော့ ဒီတရားများကို ပွားများခြင်းအားဖြင့် ဘုရားရှင် ညွှန်ပြသော မဂ္ဂင်လမ်းပေါ်မှာ လျှောက်နေကြတာပါ။ ဒီလိုပညာပါမှ မဂ္ဂင်လမ်းပေါ် လျှောက်နိုင်ကြမှာပါ။ ဒီပညာကိုသုံးပြီး သတိအား၊ ပိရိယအား၊ ပညာအားနှင့် အာနာပါနာ သတိကမ္မာန်းကို ပွားများရတာဖြစ်ပါတယ်။ သေသေချာချာ စူးစူးစိုက်စိုက် ပေါက်ရောက်သိမြင်သည့်တိုင်အောင် ကြီးစားကြုံ၊ အားထုတ်ကြုံ၊ ပွားများကြပါဦးစီးစိုး။

၁၁။ ၂၄-၄-၂၀၀၀

လေ့လာထားတဲ့ သသဘာဝအကြောင်းအရာ ဝေဒနာကွွန်ာအကြောင်း။ ဝေဒနာကွွန်ာဆိုတဲ့ ဝေဒနာခံစားမှုသဘော၊ ဝေဒနာကွွန်ာများ ထင်ရှားပေါ်လွင်လာအောင် အထောက်အပံ့ပေးနေတဲ့ ကောင့်သများ၊ ရှုပကွွန်ာမှာရှိနေတဲ့ ကာယပသာဒများ၊ ဓာတ်ကြောများ အလုပ်

အာနာပါန၏ကွက်များ

လုပ်နေတာပါ။ ဒီသဘဝတွေ အလုပ်လုပ်နေလို့ ရုပ်ဓာတ်နာမ်ဓာတ်တွေ အလုပ်လုပ်နိုင်တာပါ။ လက်တွေ အာနာပါနသတိကမ္မားနှုန်းကို ရှုမှတ်ပွားများတယ်ဆိုတာ ဒီသဘဝတွေပါပဲ။ ဝင်လေထွက်လေကို ရှုမှတ်ပွားများတဲ့ အာနာပါနသတိကမ္မားနှုန်းထဲမှာ ဝင်လေထွက်လေဟာ အပြင် ကရှုတဲ့ ဝါယောဓာတု၊ ရုပ်ဓာတ်။ ဝါယောဓာတုက နှာခေါင်းထဲကနေ အဆုပ်ထဲရောက်အောင် ဝင်သွား။ အဆုပ်ထဲကနေ ပြန်ထွက်လာ။ ဒီလို ဝင်ခြင်းထွက်ခြင်းအလုပ်ကို လုပ်နေတာပါ။ ဒါသည် ရူပက္ခန္ဓာ၏ ရှင်ရေးအလုပ်ပါ။ ရူပက္ခန္ဓာ= ကာယ်။ ရှင်ရေးအလုပ်= သခ္ပါရ။ ကာယ်သခ္ပါရ ခေါ်ပါတယ်။

ကာယ်သခ္ပါရခေါ်တဲ့ ရှင်ရေးအလုပ်ကို ဝင်လေထွက်လေလေး က စဉ်ဆက်မပြတ် အလုပ်လုပ်နေတာပါ။ ဒီလို စဉ်ဆက်မပြတ် လုပ်နေ တဲ့အလုပ်ကို ရူပက္ခန္ဓာက လုပ်နေပေမယ့် နာမက္ခန္ဓာက (စိတ်က) အလုပ် လုပ်နေမှုန်း မသိပါ။ ကမ္မားနှုန်းတရားက အလုပ်လုပ်နေမှုန်း သိအောင် ကြိုးစားလို့ ပြောတာပါ။ ရူပက္ခန္ဓာက ဝင်လေထွက်လေနှင့် အလုပ်လုပ် နေတယ်။ ဝင်လေထွက်လေက ရှင်ရေးအတွက် လုပ်နေပါတယ်။ ဝင်လေ ထွက်လေလေး ဝင်တိုင်းထွက်တိုင်း နာသီးဖျားမှာရှုနေတဲ့ ကိုယ်အကြည် ရှပ် (ရုပ်ဓာတ်)နှင့် လေလေး ထိလိုက်တဲ့အခါ အတွေ့သဘော ဖြစ်ပါတယ်။ ဒီအတွေ့ကို ‘အာရုံ’လို့ ခေါ်ပါတယ်။ ဖော်လွှာအာရုံပါ။ ဖော်လွှာ အာရုံဆိုတဲ့ အတွေ့သဘောမှာ ခံစားမှုဝေဒနာလေး ပါပါတယ်။ ဒီဝေဒနာ လေးဟာ သူခဝေဒနာလည်း မဟုတ်၊ ဒုက္ခဝေဒနာလည်း မဟုတ်။ အဒုက္ခ မသူခဆိုတဲ့ ကြားဝေဒနာလေးပါ။ ဒီဝေဒနာလေးဟာ အဟုတ်တကယ်

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ရှိနေတာ၊ ဖြစ်နေတာ၊ ပျက်နေတာပါ။ ဖြစ်ခြင်းပျက်ခြင်းတို့ စဉ်ဆက် မပြတ် ဖြစ်လိုက်ပျက်လိုက် အလုပ်လုပ်နေတာပါ။ ဖြစ်ပျက်ခြင်းသည် သခ္ပါရ သခ္ပါရတွေသည် ရပ်သည်မရှိ။ ဆက်တိုက် အလုပ်လုပ်နေတာပါ။ ဆက်တိုက်လုပ်တာသည် သန္တတိ။ ဝေဒနာတို့၏ သန္တတိ၊ ရှုပ်တို့၏ သန္တတိ။

နာသီးဖျားမှာရှိတဲ့ အကြည်ရှုပ်လေးဟာ လေနှင့်ထိတိုင်း ရှုပ်က လေးက လျှပ်စစ်ဓာတ်တွေ ထူတ်ပေးပါတယ်။ လျှပ်စစ်ဓာတ်ဟာ ဓာတ် ကြောလေးတွေအတိုင်း ချက်ချင်းစီးသွားပြီး သတင်းပိုလိုက်ပါတယ်။ သတင်းပိုမှ သိတာပါ။ အဒုက္ခမသူခဝဒနာကို သိတာပါ။ အဒုက္ခမသူခ ဝေဒနာက ဝေဒနာက္ခန္တာ သိတာလေးက ဝိညာဏာက္ခန္တာ။ ကာယပသာဒ နှင့် လျှပ်စစ်ဓာတ်လေးတွေက ရှုပ်က္ခန္တာ။

သိရမည့်အချက်က လျှပ်စစ်ဓာတ်ဆိုတာ စီးဆင်းသွားလာနေတာပါ။ တစ်ချိန်စီးပြီးရင်း တစ်ချိန်စီးရင်းပါ။ လျှပ်စစ်ဓာတ်ဟာ ဖြစ်ခြင်း ပျက်ခြင်းနှင့် အလုပ်လုပ်နေတာပါ။ လျှပ်စစ်ဓာတ်ဟာ ရှုပ်ဓာတ်ပေမယ့် အလွန်လျင်မြန်သော ဖြစ်ခြင်းပျက်ခြင်းနှင့် အလုပ်လုပ်နေတာပါ။ အလုပ်လုပ်လို့ ဝေဒနာက္ခန္တာပေါ်တယ်။ ဝေဒနာက္ခန္တာပေါ်လာတာကို ဝိညာဏာက္ခန္တာက သိပါတယ်။ ဒီလို သဘာဝတရားတွေ အလုပ်လုပ်နေတာကို သဘောပေါက်ပြီးတော့ မိမိတို့၏ညာဏ်မှာ ထင်ထင်ရှားရှား အမြတ်း သဘာဝကပြောနေတဲ့ အမိပ္ပာယ်တွေကို သိအောင်၊ နားလည်အောင် စွဲစွဲမြှုမြှု ဖြစ်အောင် ဒီအာနာပါန သတိကမ္မာန်းကို ရှုမှတ်တာပါ။

ဒီအထဲမှာ ရှုပ်ပိုင်းဆိုင်ရာကလည်း ဖြစ်ခြင်းပျက်ခြင်းနှင့် အလုပ်

အာနာပါနရွှေကွက်များ

လုပ်နေပါတယ်။ ရှုပ်စာတ်ထဲမှာ လျှပ်စစ်စာတ်တွေ ပါပါတယ်။ လူတွေသုံး နေတဲ့ လျှပ်စစ်စာတ်လို ဖြစ်ခြင်းပျက်ခြင်းနှင့် အလုပ်လုပ်နေတာပါ။ အ လွန်မြန်ပါတယ်။ လျှပ်စစ်စာတ်တွေက အလုပ်လုပ်တိုင်း ဝေဒနာတွေက ဖြစ်ခြင်းပျက်ခြင်းနှင့် အလုပ်လုပ်နေပါတယ်။ ထင်ရှားတာသည် အဗ္ဗာ မသုခဝေဒနာပါ။ သိနေတာသည် ဝိညာက်။ ဝိညာက်ကလည်း ဖြစ်ခြင်း ပျက်ခြင်းနှင့် လုပ်နေပါတယ်။ ဘဝခရီးကိုလျှောက်ရာမှာ အလုပ်လုပ် တိုင်း ဖြစ်ခြင်းပျက်ခြင်းနှင့် လုပ်ရပါတယ်။ ရှုပ်အလုပ်လုပ်လည်း ဖြစ်ခြင်း၊ ပျက်ခြင်းနှင့် ဝေဒနာအလုပ်လုပ်လည်း ဖြစ်ခြင်းပျက်ခြင်းနှင့် ဝိညာက်အ လုပ်လုပ်လည်း ဖြစ်ခြင်းပျက်ခြင်းနှင့်ပါ။ ဒါဟာ အာနာပါန သတိကမ္မာန်းကြီး တစ်ခုလုံးက ရှုင်းလင်းဖော်ပြနေတဲ့ အဓိပ္ပာယ်တွေပါ။

ဒီအဓိပ္ပာယ်တွေကိုသိပြီး မိမိညာက်ထဲမှာ ခွဲမြှုပြီးတော့ စိတ်ထဲမှာ အမြတမ်း အမှန်တရားတွေ ထင်ဟပ်နေဖို့အတွက် ဘာဝနာအလုပ်ကို ပွားများကြာ အားထုတ်ကြရပါတယ်။ အားလုံး ဒီသဘာဝတွေကိုသိလျှင် ခန္ဓာ ၅-ပါးတို့၏ အနိစ္စလက္ခဏာကိုလည်း သိပါတယ်။ ရှုပ်ကွွန်း၏ အနိစ္စ ဝေဒနာကွွန်း၏ အနိစ္စ၊ ဝိညာဏာကွွန်း၏ အနိစ္စ။ ရတဲ့အချိန်ကလေး တွင်းမှာပဲ အာနာပါနသတိကမ္မာန်းက ဖော်ပြနေတဲ့ လက္ခဏာတွေ၊ ဝေဒနာ၏လက္ခဏာ၊ ဝိညာက်၏လက္ခဏာ၊ သခ္ပရ်၏လက္ခဏာတွေကို သိအောင် ရှုမှတ်ကြ ပွားများကြတာ ဖြစ်ပါတယ်။

အားလုံး လေးလေးနှက်နက် အဓိပ္ပာယ်ပေါက်ပြီး မြတ်သောက ရားများ၊ မြတ်စွာဘူရာရားပေးတဲ့ တရားများ၊ မိမိလက်ဝယ် ပိုင်ပိုင်နိုင်နိုင် ရအောင် ပွားများကြရတာပါ။ အာနာပါန သတိကမ္မာန်းကို ဝိရိယအား၊

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

သတိအားနှင့် ရှုမှတ်ကြ၊ ပွားများကြပါပြီးစိုး။

၁၂။ ၂၅-၄-၂၀၀၀

အခုသင်ယူထားတဲ့ အကြောင်းအရာက ဝေဒနာကို ရှုမှတ်ပွားများတဲ့နည်း၊ ဝေဒနာနှုပသုနာကမ္မာန်း။ အာနာပါန သတိကမ္မာန်းထဲမှ ဝေဒနာနှုပသုနာထဲက ထွက်ပေါ်လာတဲ့ ရှုမှတ်ပွားများမှ လုပ်ငန်းတွေကြောင့် အကြောင်းဖြစ်သော ကမ္မာ၊ အကျိုးဖြစ်သော ဝိပါက။ ဒါတွေကို ပိုင်းပိုင်းခြားခြား သိဖို့ပါ။ သေသေချာချာ နှုလုံးသွင်းတဲ့အခါလေလေး သဘာဝအတိုင်း သူဖာသာသူ ဝင်၊ သူဖာသာသူ ထွက်။ ဒီလို ဝင်နေထွက်နေတဲ့ လေလေး၏ ဝင်ခြင်းထွက်ခြင်း။ ဝင်သွားတဲ့ လေလေးနှင့် နှုသီးဖျားရှိ အကြည်ရုပ် ထိတယ်။ ထွက်သွားတဲ့လေလေးနှင့် နှုသီးဖျားရှိ အကြည်ရုပ် ထိတယ်။ ဒီလိုထိတိုင်း အတွေ့ဖော်ပွဲအာရုံး ဖြစ်ပါတယ်။

အတွေ့အာရုံးလေးထဲမှာ ခံစားမှုဝေဒနာ ပါပါတယ်။ ဒီဝေဒနာလေးဟာ သူခဲလည်း မဟုတ်ပါ။ ဒုက္ခလည်း မဟုတ်ပါ။ အဒုက္ခမသူခေဝနာနှင့် ခန္ဓာက ပြောပြနေတာပါ။ အဒုက္ခမသူခေဝနာအဖြစ် ပေါ်နေတာပါ။ ဒီဝေဒနာလေးဟာ ‘ဝိပါကဝေဒနာ’၊ ဝိပါကဝေဒနာ= အကျိုးဝေဒနာ။ အကျိုးဝေဒနာကိုမြှို့ပြီး နောက်ကလိုက်လာတဲ့ မနောဝိညာက်။ မနောဝိညာက်မှာပါတဲ့ ခံစားမှုမှာလည်း သောမနသုလည်း မဟုတ်၊ ဒေါမနသုလည်း မဟုတ်၊ ‘ဥပေက္ဗာဝေဒနာ’ပါ။ အလုပ်လုပ်နေတဲ့ ဝင့်သည်

အာနာပါနရှုကွက်များ

‘ကမ္မဝိုင်’။ ကမ္မဝိုင်မှာ ဥပောက္ဌအေဒနာနှင့် အလုပ်လုပ်ပါတယ်။ ဝိပါက ဝိုင်မှာ အဒုက္ခမသူခေဒနာနှင့် အလုပ်လုပ်နေပါတယ်။

အာနာပါန သတိကမ္မဇာန်းမှာ ဒီသဘောတရားများ ပါတာကို ခဲ့ခြမ်း၍ ရှုမှတ်လျှင် အာနာပါန သတိကမ္မဇာန်းသည်ပင်လျှင် ဝေဒနာ နုပသုနာကမ္မဇာန်းကို ရှုမှတ်တာပါ။ ဝိပါကဝိုင်လည်လို့ ဖြစ်ပေါ်လာတဲ့ ခံစားမှု အဒုက္ခမသူခေဒနာ၊ မနောဝိညာက်က ဆက်လုပ်လို့ ကမ္မဝိုင် လည်တော့ ဒီခံစားမှုသည် ဥပောက္ဌအေဒနာ။ ဒီဝေဒနာတွေနှင့် အလုပ်လုပ်နေတဲ့ အာနာပါန သတိကမ္မဇာန်း။

သေသေချာချာ သိရမည့်အချက်။ ဝိပါကဝိညာက်က သူ့ဟာသာ အကျိုးအဖြစ်နှင့်ပေါ်လာတော့ ကမ္မသတ္တိမထုတ်ပါ။ အဒုက္ခမသူခေဒနာ နှင့် အလုပ်လုပ်နေတာပါ။ မနောဝိညာက် အလုပ်လုပ်နေတဲ့ ကမ္မဝိုင် ရောက်တော့ ဒီကမ္မဝိုင်မှာ ‘အရှိန်’ အလုပ်၏အရှိန် ပါပါတယ်။ အလုပ်၏ အရှိန်ကိုပဲ ကမ္မသတ္တိ ခေါ်ပါတယ်။ ကမ္မသတ္တိတွေက ဥပောက္ဌအေဒနာနှင့် ထွက်နေပါတယ်။ ဥပောက္ဌအေဒနာနှင့် ထွက်နေတဲ့ ကမ္မသတ္တိ အလွန်အ စွမ်းကြီးပါတယ်။ သောမန်သုလည်း မဟုတ်၊ ဒေါမန်သုလည်း မဟုတ်။ နှစ်သက်ကြည်နဲ့တာလည်း မပါ။ မကြိုက်မနှစ်သက်တာလည်း မပါပါ။ ဥပောက္ဌအေဒနာလေးနှင့်တင်ပဲ ကမ္မဝိုင်ကို လည်အောင်လှည့်နေတာပါ။ ကမ္မဝိုင်က ကံစွမ်းအားတွေ ထွက်ပါတယ်။ ဒေါသမပါသော ကံစွမ်းအား၊ လောဘမပါသော ကံစွမ်းအား။ ဒေါသအကုသိုလ်။ လောဘအကုသိုလ်။

ဒီလို ရှုမှတ်နေတဲ့ အချိန်မှာ ဖြစ်ပေါ်နေသော ဥပောက္ဌအေဒနာ နှင့်တကွ အလုပ်လုပ်နေသော မနောဝိညာက်ထုတ်သော ကံစွမ်းအား

ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

ဟာ လောဘက်ငံးတယ်၊ ဒေါသက်ငံးပါတယ်။ လောဘက်ငံးသော၊ ဒေါသက်ငံးသောကံသည် ကုသလကမ္မာ ငါရှာ ငါမှတ်နှင့် နေသေးလျှင် ကုသိုလ်တော့ ရပါတယ်။ ဒီကုသိုလ်ဟာ ဘဝအသစ်ကို ထပ်ပြီး တည်ပါတီးမည်။ ဘဝအသစ်တည်တဲ့ ကုသိုလ်လည်း ဖြစ်နိုင်ပါ တယ်။ သို့သော် ဒီထက်အဆင့်ပိုမြင့်တာက ဝင်လေထွက်လေလေးက လေခာတ်၊ ဝါယောဓာတု သက်သက်ပါ။ ပုဂ္ဂိုလ်၊ သူ ငါ မပါ-ပါ။ ခန္ဓာကိုယ်ထဲဝင်နေတဲ့ လေလေးဟာ လေပဲ။ ထွက်သွားတာလည်း လေပဲ။ ထွက်သွားတဲ့ လေထဲမှာ ငါ မပါ-ပါ။ ဒီအထိအောင် ဝိပဿနာပညာက ပြောပြတာပါ။

ဒီလို မြင်လာတဲ့အခါကျတော့ လေဆိတဲ့ ဝါယာဓာတုခန္ဓာက ရှိနေတဲ့ ရွှေပက္ခန္ဓာကို ထောက်ပံ့နေလို့ ရွှေပက္ခန္ဓာက ရှင်နေတာပါ။ ထိသွားတိုင်း ဖြစ်ပေါ်လာတဲ့ ဖော်ကွွာအာရုံး၊ သဘာဝတရားကြောင့် လေလေးက ထိလို ဖော်ကွွာအာရုံကို ပြောပြနေတာ၊ သဘာဝအတိုင်း အလုပ်လုပ်နေကြတာပါ။ အာရုံနှင့် ဝိညာဏ်နှင့်ပါ။ အာရုံ= ဖော်ကွွာအာရုံ၊ ဝိညာဏ်= ကာယဝိညာဏ်။ သဘာဝအလုပ်ကို သူတို့လုပ်နေတဲ့အထဲမှာ ပုဂ္ဂိုလ်ဆိုတဲ့ ငါ မပါပါ။ မပါတာကို ပညာနှင့်ယဉ်၍ ဆင်ခြင်တတ်ပါတယ်။ ဒီလို ဆင်ခြင်တော့ ရွှေပောတုဖြစ်တဲ့ ဝါယာဓာတုကလည်း အလုပ်လုပ်တယ်။ မနောဓာတု၏ ကမ္မအလုပ်ကို သူလုပ်နေပါတယ်။ အလုပ်လုပ်တဲ့အထဲမှာ ဥပေက္ခာဝေဒနာနှင့် အလုပ်လုပ်နေပါတယ်။ ဒီလို ပြတ်ပြတ်သားသား၊ ပိုင်ပိုင်ခြားခြား ဝိပဿနာညာဏ်နှင့် ဆင်ခြင်ပြီးတော့ ရှုမှတ်တယ်ဆိုလျှင် ထွက်ပေါ်လာတဲ့ ကမ္မသတ္တိထဲမှာ ပုဂ္ဂိုလ်မပါ။ ငါ မပါပါ။ သို့သော် အလွန်

အာနာပါနရှုကွက်များ

အစွမ်းထက်ပါတယ်။ အစွမ်းထက်တဲ့ ကမ္မသတ္တိဟာ ဝိဝင့်နိသိတကမ္မသတ္တိ။ ဝင့်လည်စေသော ဘဝကိုလှည့်ပေးနေသော စွမ်းအား မပါပါ။ မပါချုမက၊ လျည့်နေတဲ့ ဘဝစွမ်းအားကို ရပ်အောင်လုပ်ပေးနိုင်တဲ့ ကုသလစွမ်းအား။ ဒီစွမ်းအားဟာ အမြှင့်ဆုံး၊ အမြတ်ဆုံးစွမ်းအားပါ။ ခန္ဓာ ၅-ပါးရှိသော သတ္တဝါတို့အဖို့ အမြတ်ဆုံးစွမ်းအားသည် ‘ဝိဝင့်နိသိတကုသလကမ္မစွမ်းအား’။ ဒါဟာ ဝေဒနာလမ်းကြောင်းနှင့် သွားနေလို့ ဝေဒနာနုပသုနာ။ ဒီဝေဒနာနုပသုနာသည်ပင်လျှင် ဝိဝင့်နိသိတကုသလစွမ်းအားကို ထုတ်ပေးနေပါတယ်။ ဒီပညာတွေဟာ အလွန်အရေးကြီးလို့ပိုင်းပိုင်းခြားခြားသိဖို့ လိုပါတယ်။ သိပြီးတော့မှာအားထုတ်လျှင် သံသရာမှုလွှတ်မြောက်ကြောင်းကုသိုလ်ကို ဖြည့်ပေးပါမည်။

ဒီအချိန်၊ ဒီအခါဟာ အမြတ်ဆုံး အမြတ်ဆုံးဖြစ်သော ကုသလကမ္မစွမ်းအားကို ထုတ်လုပ်နိုင်သောအချိန်၊ ထုတ်လုပ်နေတဲ့နေရာ၊ ထုတ်လုပ်နိုင်တဲ့ အကြောင်းတရား အားလုံးစုပါတယ်။ ဒီထုတ်လုပ်နေတဲ့ အဖြစ်ကို သတိအား၊ ဝိရိယအား၊ ဝိပသုနာပညာအားနှင့်ထိန်း၍ အာနာပါနသတိကမ္မဌားနှင့်သန်းကို ရှုမှတ်ပွားများရမှာ ဖြစ်ပါတယ်။ အားလုံး သဒ္ဓါအား ထက်ထက်သန်သန်၊ သတိအားကောင်းကောင်း၊ ဝိရိယအားကောင်းကောင်းနှင့် ရှုမှတ်ကြ၊ ပွားများကြပါစို့။

၁၃။ ၂၉-၄-၂၀၀၀

အာနာပါန သတိကမ္မဌားနှင့် ရှုမှတ်ပွားများတဲ့အခါမှာ သင်ပေးထားတဲ့အကြောင်းအရာ၊ ဝိပါကဝင့်နှင့် ကိုလေသဝင့် စက် J-ခု လည်

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ပတ်တဲ့သဘော အာနာပါန သတိကမ္မာဌာန်းထဲမှာ ပါဝင်နေတာ သိရပါ မည်။

လေလေးသည် အပြင်ဘက်ကနေပြီး ခန္ဓာအတွင်း (အဆုပ်)ကို ဝင်သွား၊ ဝင်တိုင်း နှာသီးဖျားမှာရှိနေတဲ့ အကြည်ရုပ်လေးကို ထိသွား၊ ထွက်တဲ့လေလေးကလည်း ထွက်တိုင်း အကြည်ရုပ်ကလေးကို ထိသွား၊ ဒီလို ထိသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ကလေး၊ လေနှင့် နှာသီးဖျားမှာ ရှိသော အကြည်ရုပ်တို့ ထိတဲ့အချိန်မှာ စိတ်ကလေးဖြစ်ပါတယ်။ ‘ထိသိ စိတ်’ပါ။

ထိသိစိတ်လေးသည် ပြောတာကိုကြားတဲ့ ကြားသိစိတ်လိုပဲ နှာ ခေါင်းမှာရှိသော အကြည်ရုပ်ကလေးက ထိသိစိတ်နှင့်ပြောပါတယ်။ ထိသိ စိတ်မှာ နာမ်သဘာဝ၊ နာမ်ဓာတ် င့်မျိုးစလုံး ပါနေပါတယ်။ ထိတာကို သိနေတဲ့၊ မှတ်နေတဲ့၊ ခံစားနေတဲ့၊ စွဲခေါ်တိုက်တွန်းနေတဲ့ င့်မျိုးစလုံး ထိတဲ့အထဲမှာ ပါပါတယ်။ ဒါသည် နာမ်ဓာတ်။

မိမိမှာရှိသော ကမ္မသတ္တိ နေကကံက အထောက်အပံ့ပေးလို့ ထိတာကို သိတာပါ။ သိတဲ့အားကိုက ကမ္မသတ္တိက ထောက်ပံ့ပေးလို့ ထိမှန်းသိတာပါ။ သိတာကို မှတ်၊ ခံစား၊ အားထုတ်။ နှုလုံးသွင်းရမည့် အချက်က- ဝင်လေထွက်လေလေး ရှူတိုင်း၊ ဝင်သွားတိုင်း၊ ထွက်သွား တိုင်း ဖြစ်ပေါ်လာသော ထိသိစိတ်ကလေး။ ထိသိစိတ်ကလေးဟာ ကမ္မ သတ္တိကြာင့် ပေါ်လာတာပါ။ ကမ္မသတ္တိမရှိလျှင် မပေါ်နိုင်ပါ။ ထိတာကို သိတယ်။ မှတ်လည်းမှတ်တယ်။ ခံစားလည်း ခံစားတယ်။ ဒါတွေကိုသိဖို့ အားထုတ်မှုလည်း ပါပါတယ်။ င့်မျိုးသော နာမ်ဓာတ်များသည် ကမ္မသတ္တိ

ကြောင့် ဖြစ်ပေါ်လာတာပါ။ ကမ္မသတ္တိသာမရှိလျှင် ထိမှန်းလည်း မသိပါ။ နာမ်ဓာတ်ဖြစ်ဖို့ အလွန်ခဲယဉ်းပါတယ်။ ကမ္မသတ္တိကမှ လုပ်ပေးနိုင်တာပါ။ ဒီအချက်ကို ပိုင်းပိုင်းခြားခြားသိမှ မိမိမှာရှိသော ကံစွမ်းအားသည် အလွန် အရေးကြီးသော ကမ္မာဌာန်းအလုပ်မှာ ထိတာကိုသိအောင် အထောက်အပုံ ပေးနေတယ်ဆိုတာ ဉာဏ်ကရောက်အောင် စဉ်းစားပါ။ ဒီလို ထိတာ လေးကို သိအောင်လုပ်နေတဲ့ စက်ကို ဝိပါကစက်။ အကျိုးဝိပါက။ ကံစွမ်းအား၏ အထောက်အကူဗျာင့် ဖြစ်ပေါ်လာတဲ့သိစိတ်မြှု အကျိုးစိတ်။ ဒီအကျိုးစိတ်တွေ ထပ်ခါထပ်ခါ ဖြစ်နေတော့ နောက်ကလိုက်ပြီး အတွင်းစိတ် မနောဝိဉာဏ်က အဓိပ္ပာယ်ပြန်ပါတယ်။ အတွင်းစိတ် မနောဝိဉာဏ်က အဓိပ္ပာယ်ပြန်ရာမှာ- သင်ပေးထားတဲ့ ပညာက ဝိပါကဝိဉာဏ် သည် သဘာဝအလျောက်၊ ကမ္မသတ္တိက ထောက်ပုံလို့ တွေ့ထိမှုကိုသိတဲ့ ဝိပါကဝိဉာဏ်လေး ဖြစ်နေတာပါ။ ဒီပညာ မတတ်တော့ အဓိပ္ပာယ်ပြန်လျှင် ငါထိမှန်းသိတယ်လို့ပဲ ပြန်နေတာပါ။ ဒါက တွဲနေတာပါ။ ကိုလေသဝင်၏ အားကိုးရာဖြစ်သော ဥပါဒါနကွန်းက ပေးနေတာပါ။ ဒီပညာကိုသင်လိုက်တော့ ဝိပါကဝိဉာဏ်သည် ကံစွမ်းအားကြောင့် ထိသိမှုဓာတ်လေး သူ့သဘာဝအတိုင်းဖြစ်တာလို့ ပညာရထားလျှင် ငါသိတာနှင့် မတူတော့ပါ။ ဒီ J-ခုကို ကွဲကွဲပြားပြား၊ ပိုင်းပိုင်းခြားခြား ဆင်ခြင်ရမည့် သဘာဝတရား၊ မှတ်နေတာလေးကို ငါသိတယ် ငါမှတ်တယ် ပြောနေလျှင် ကိုလေသဝင်မှာပါသော အတွေ့ဒိဋ္ဌာ ဦးစီးနေပါတယ်။ ဒါကို ဖယ်နိုင်ဖို့၊ ထိလိုသိတဲ့ သဘာဝလေးဟာ ကမ္မသတ္တိကထုတ်ပေးလို့ ဝိပါကဝိဉာဏ်ခေါ်တဲ့ အကျိုးဝိပါကအဖြစ်နှင့် ထွက်ပေါ်လာတာ အမှန်တ

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ရားပါ။ ဒီ အမှန်တရားကို မသိခြင်းကြောင့် ‘ငါသိတယ်’လို့
ဖြစ်နေတာပါ။ ဒီ ဂုဏ် ကွဲကွဲပြားပြား သိဖို့ပါ။ သိလာတော့ ငါသိ
တယ်ဆိုတဲ့ ငါအစွဲ လျှော့လာပါတယ်။ သဘာဝတရားတွေ အလုပ်လုပ်နေ
တာပါလို့ ပညာက ဖြေရှင်းပေးတော့ ငါသိတယ်ဆိုတဲ့ အစွဲ၊ ထိမှန်း ငါ
သိတယ်ဆိုတဲ့အစွဲက လျှော့ပါမည်။ အနေးကြီးတာက အစွဲလျှော့ဖို့ပါ။

အခုသင်ပေးတဲ့ ပညာတွေနှင့် အာနာပါန သတိကမ္မဋ္ဌာန်းနှင့်
ဒီလို့ ဆက်သွယ်နေတယ် ဒီလို့လုပ်မှ ဒီအစွဲလျှော့မည်ဆိုတာ သိပါပြီ။
ဒီပညာကိုရတော့ ငါအစွဲ လျှော့နိုင်ပါတယ်။ ငါအစွဲလျှော့ဖို့အတွက် သ
ဘာဝတရားက သင်ပေးပါတယ်။ မိမိတို့သိတားတဲ့ ပညာနှင့် ပိုပသနာ
ပညာနှင့် အခြေခံထားပြီးတော့ အာနာပါန သတိကမ္မဋ္ဌာန်းကို အတွေဒီ
ဥပါဒ်ပြုတဲ့အောင် ရှုမှတ်နိုင်သည့်အဆင့်သို့ ရောက်သည့်တိုင်အောင်
ကြိုးစားပြီးတော့ ရှုမှတ်ကြပါဉိုးစီး။

၁၄။ ၃၀-၄-၂၀၁၀

လေ့လာခဲ့တဲ့ အခြေခံဓမ္မသဘာဝများနှင့် မိမိတို့ အခု ပွားများနေ
တဲ့ အာနာပါနသတိကမ္မဋ္ဌာန်း ဆက်သွယ်ပြီး သဘာဝတရားများ၊ ရုပ်
ဓာတ်၊ နာမ်ဓာတ်များ အလုပ်လုပ်နေတာကို မိမိတို့ညောက်မှ ပြတ်ပြတ်သား
သား၊ ပိုင်းပိုင်းခြားခြား ဆင်ခြင်နိုင် စဉ်းစားနိုင်ဖို့ အခြေခံ ဓမ္မသဘာဝ
အဓိပ္ပာယ်သိဖို့ လိုပါတယ်။

အာနာပါန သတိကမ္မဋ္ဌာန်းဆိုတာ ခန္ဓာကိုယ်က လေလေးဝင်
သွားအောင် သူဟာသူလုပ်။ ခန္ဓာကိုယ်က လေလေးထွက်သွားအောင်

အာနာပါနရှုကွက်များ

သူဟာသူလုပ်။ ဒီလို လေလေး ဝင်ခြင်းထွက်ခြင်းအလုပ် လုပ်နေလို ရွှေပက္ခာက ရှင်နေတာပါ။ ရှင်ခြင်းသဘောလေးဟာ ဘဝနှင့် တိုက်ရိုက် ဆက်သွယ်နေတဲ့ သဘာဝ။ ရှင်တုန်းလေးပဲ ဘဝဆိုတာ ရှိတာပါ။ ရှင် နေတယ်ဆိုတာ ဝင်လေထွက်လေလေး ဝင်နေထွက်နေလို ရှင်ခြင်းကို ဆောင်ရွက်နိုင်တာပါ။ ဝင်လေထွက်လေဟာ ဘဝအတွက် သေခြင်းတရား၊ ရှင်ခြင်းတရား။ သေရေးအလုပ် ရှင်ရေးအလုပ်။ အလုပ် J-ခု စလုံးကို ဆောင်ရွက်နေတာပါ။ သေရေးကိုကာကွယ်၍ ရှင်ရေးကို ဆက်လက် တည်တုနိုင်ဖို့အတွက် ဝင်လေထွက်လေကလုပ်နေတဲ့ သဘာဝ လေးကို သိထားဖို့ပါ။

ဝင်လေထွက်လေ ဝင်တိုင်းထွက်တိုင်း နှာသီးဖျားမှာ ထိသွားတဲ့ ထိသိစိတ်ကလေး ပေါ်နေပါတယ်။ ဝင်လေဝင်တာကို သိတယ်။ ထွက် လေထွက်တာကို သိပါတယ်။ ဒါကို ထိသိစိတ် ခေါ်ပါတယ်။ ထိသိစိတ် သည် မြင်သိစိတ်၊ ကြားသိစိတ်တို့နှင့် သိမှုသဘော တူပါတယ်။ အဆင်း အာရုံကပေးလျှင် မြင်သိစိတ်၊ အသံအာရုံကပေးလျှင် ကြားသိစိတ်။ အတွေအာရုံကပေးလျှင် ထိသိစိတ်။ ထိသိစိတ်မှာ သိမှုသဘောလေး ပါပါ တယ်။ သိမှုသဘော- ဝိဉာဏာဓာတု။ ဝိဉာဏာဓာတုသည် ဝိပါက ဝိဉာဏာ ဓာတု။ ဝိပါကဝိဉာဏာဓာတုသည် မိမိခွန္ဗာတွင် ဝန်းရံနေသော ကံစွမ်း အား။ ကမ္မာသတ္တိအဖွဲ့ကြီး ခြဲလွမ်းပြီးတည်ရှုနေလို ပေါ်တာပါ။ ကမ္မာသတ္တိ အဖွဲ့ကြီးက ထိတာကိုသိသော ဝိဉာဏာဓာတ်လေး ထွက်လာအောင် ဆောင်ရွက်တာပါ။ ဒါကြား ဝိဉာဏာဓာတ်ကို အကျိုးဝိဉာဏာတ် ခေါ်ပါတယ်။ ဝိပါကဝိဉာဏာဓာတ်။

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်)

ဝိပါကဝိညာကဗာတ်လေး ပေါ်နေတာဟာ ကံစွမ်းအားကြောင့် ပါ။ ကံစွမ်းအားသည် မိမိတို့၏ခန္ဓာမှာ ရှိတာပါ။ က ၃-ပါး ကာယကံ၊ ဝစီကံ၊ မနောကံတွေလုပ်တိုင်း ကံစွမ်းအားတွေ ထွက်နေတာပါ။ ထွက်လေဝင်လေလေးကို ထွက်တာလည်း သိ၊ ဝင်တာလည်းသိတာသည် ဝိပါကဝိညာက်။ ထိတာကိုသိတဲ့ ဝိညာက်လေး၏သဘာဝကို အဓိပ္ပာယ်ပေါက်အောင် စဉ်းစားပါမည်။

လူတွေ နေစဉ်နှင့်အမျှ သိနေတဲ့ ကိုလေသဝါးခေါ်တဲ့ ဥပါဒိန်က အဓိပ္ပာယ်ကို မှန်ကန်အောင် မပြောနိုင်ပါ။ လူတွေ မှတ်ထားတဲ့ ဥပါဒိန်အဖွဲ့၏က နေစဉ်လုပ်နေတဲ့ အလုပ်တွေကိုသာ မှတ်တာပါ။ သဘာဝ အကြောင်းကို မှတ်ထားတာ မပါပါ။ အခုသည် သဘာဝအကြောင်း။ သဘာဝအကြောင်းက ထိသိလေး၊ သိတဲ့နာမ်မာတ်လေး ဖြစ်ပေါ်စေသောအကြောင်းသည် ဝန်းရုံနေသော ကံစွမ်းအားကြီး ရှိနေလိုပါ။ ဒါ သည် ထိသိလေးကိုနားလည်ဖို့ အဓိပ္ပာယ်ပါ။ ထိသိလေးဟာ ကံစွမ်းအားကြီးရှိနေလို ပေါ်လာတာပါ။ ဒါဟာ အဓိပ္ပာယ်ဖော်တာပါ။ အဓိပ္ပာယ်ဖော်တဲ့စက်က ဖော်ပုံဖော်နည်း မတူပါ။ ကိုလေသာတို့ ဖော်တဲ့သဘောနှင့် ပိုပသုနာက ဖော်တဲ့အဓိပ္ပာယ် အလွန်ကွာခြားပါတယ်။

ကိုလေသာက ထိမှန်း ငါသိတယ်လို အဓိပ္ပာယ် ဖော်နေပါတယ်။ သဘာဝအမှန်တရားက သိတဲ့စွမ်းအားလေး၊ ကံတွေက အထောက်အပံ့ပြုထားလို ကမ္မသတ္တိကြီးက မိမိခန္ဓာမှာ အဟုတ်တကယ်ရှိပြီး အဟုတ်တကယ် ဝန်းရုံနေလို ‘ထိသိမာတ်’လေးတွေ အကျိုးဝိညာက်အဖြစ်နှင့် ထွက်နေတာပါ။ ဒါသည် အဓိပ္ပာယ်အမှန်ပါ။ ငါသိတယ်ဆိုတဲ့ အစွဲကို ဖယ်

အာနာပါနရွှေကွက်များ

ပေးနေတာပါ။ ဝိပဿနာပညာနှင့် ဖယ်နေတာပါ။

သိတယ်ဆိုတဲ့ နာမ်ဓာတ်လေး၊ သိအားဖြစ်လာအောင် ကံစွမ်း
အား လုပ်ပေးနေတာပါ။ ဒီအချက်က ပိုင်ပိုင်နိုင်နိုင်သိမှ ငါသိတာမဟုတ်၊
ကမ္မပစ္စယနှင့် ဝိပါကပစ္စယတို့ ထောက်ပံ့နေလို့ သိတဲ့သဘာလေး ပေါ်
တာပါ။ ဉာဏ်နှင့်ပိုင်းခြား၍ သိအောင် အာနာပါနသတိကမ္မဌာန်း မလုပ်
ခင်ကတည်းက ဒီပညာတွေကို သင်ထားပါ။ ဒီပညာမှုမသိလျှင် အား
ထုတ်လို့မသိနိုင်ပါ။ ကြိုတင်ပြီး ပညာရပ်အဖြစ်နှင့် ဆည်းပူး၊ စုအောင်း
ထားပါ။ ရှုမှတ်တဲ့အခါ ဝင်သွားလို့ သိတာဖြစ်ဖြစ်၊ ထွက်လို့ သိတာဖြစ်ဖြစ်၊
ထိသိလေးဟာ ကံစွမ်းအားကြောင့် ဖြစ်ပေါ်နေတဲ့ အကျိုးဝိညာကာတ်
လေးလို့ အာရုံယူ၍ သိအောင်ဆင်ခြင်ရပါမည်။ ဆင်ခြင်ပါများတော့
ငါသိတယ်၊ ငါရှုမှတ်တယ်ဆိုတဲ့အစွဲက လျှော့သွားပါမည်။ အရေးကြီး
တာက ငါဆိုတဲ့အစွဲ လျှော့ဖို့ပါ။ ပညာကို သိဖို့ပါ။

ရှုမှတ်နေတဲ့ အချိန်အခါမှာ လေလေးက ထိသွား၊ ထိမှန်းလည်း
သိ၊ ထွက်ပြန်တော့လည်း ထိသွား၊ ထိမှန်းလည်း သိ။ သိတဲ့သဘာဝလေး
ဟာ မိမိပြုထားသော ကုသလကမ္မစွမ်းအားကြောင့် သိနေတာပါ။ ကုသ
လကမ္မလုပ်ထားလို့ ကုသလဝိပါကဝိညာက်လေး ဖြစ်တာပါ။ ကုသလ
ဝိပါကဆိုတာ ထိသိလေးထဲမှာ ခံစားနေရတဲ့ ခံစားမှုလေးက နှိုပ်စက်တဲ့
ဝေဒနာမပါ။ အဒုက္ခမသူခဝေဒနာလေးနှင့် လုပ်နေတာပါ။ ဒီသဘောဟာ
ကုသလကမ္မက ထောက်ပံ့လို့ ကုသလဝိပါကဆိုတဲ့ ဝိညာက်လေးနှင့်
ဝေဒနာလေး ထွက်နေတာပါ။ ဝိညာကာနှင့် ဝေဒနာထဲမှာ နှိုပ်စက်ညြုံး
ပမ်းတဲ့ ဆင်းရဲဝေဒနာ မပါပါ။ ဖြစ်ပေါ်လာသော အကျိုးသည် ဆိုးကျိုးမ

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

ပေးပါ။ သက်သက်သာသာနှင့် သိနေရတာပါ။

မိမိပြုခဲ့သော အတိတ်ကံ၏ ကုသလကမ္မစွမ်းအားများဟာ ပစ္စပုန်တွင် ကုသလဝိပါကအဖြစ်နှင့် ထွက်ပေါ်နေတယ်ဆိုတာ ပိုင်းခြား ပြီးတော့ သိတတ်ရပါမည်။ ဒီလို မနာမကျင်ဘဲ သဘာဝအလုပ်လေးကို ချက်မှန်မှန် သိတဲ့ဓာတ်က သိအောင်လုပ်။ ဝင်တဲ့လေလေးကလည်း ချက်မှန်မှန် ဝင်နေထွက်နေ၊ ဝင်နေထွက်နေတဲ့လေ- ကာယ်။ ချက်မှန်မှန် သိနေတာ- စိတ္တ။ ကိုယ်နှင့်စိတ် J-ခု ညီညီညွတ်ညွတ် ကမ္မဋ္ဌာန်းအလုပ် ကို ဆောင်ရွက်နေတာပါ။ ဆောင်ရွက်နိုင်တဲ့အဖြစ်သည် ရုပ်နှင့်နာမ်တို့ ဖြောင့်ဖြောင့်တန်တန်း သွားနေတာပါ။ ရုပ်က ဝင်ခြင်းထွက်ခြင်းနှင့် သွားနာမ်က ဖော်ပွာအရုံကိုသိခြင်းနှင့် သွားနေတာပါ။ ဒီ J-ခု ညီညီညွတ် ညွတ် သွားနေတဲ့အခြေအနေကို 'ဥဇ္ဈကတာ' ကာယ်ဉာဏ်တာ၊ စိတ္တဗုဇ္ဇ ကတာ။ ဒီသဘာဝတရားတွေ မိမိမှာ အဟူတ်ရှိ၊ အဟူတ်ဖြစ်နေသော် ဌားလည်း ဒီလိုပုဂ္ဂိုလ်သုတေသနများ မရတော့ အာရုံမယူနိုင်၊ နှလုံးမသွင်းနိုင်ပါ။ အာရုံယူ၊ နှလုံးသွင်းနိုင်ဖို့ သင်ပေးနေတာပါ။ အာနာပါနသတိကမ္မဋ္ဌာန်း ထဲမှာ အာရုံယူစရာ၊ သတိထားစရာ၊ နှလုံးသွင်းစရာ သဘာဝတွေပါ။

ဒီအကြောင်းအရာကိုသိပြီး နှလုံးသွင်း၊ ထပ်တလဲလဲပွားများ တော့ ကုသလကမ္မစွမ်းအားတွေ တို့ပွားနေပါတယ်။ ဒါနကုသိုလ်၊ သီလ ကုသိုလ်၊ အတ္ထဒိုဒ်နှင့်ပြုနေတဲ့ ကုသိုလ်များနှင့် မတူပါ။ လေက လေဓာတ်၊ ရုပ်နာမ်သဘာဝထဲမှာ ရုပ်တရား၏ သဘာဝတစ်မျိုး၊ နာမ်ဓာတ်ကလေးက ဖော်ပွာအာရုံ၊ အတွေအာရုံကို တွေ့နေတဲ့ နာမ်ဓာတ်သဘော၊ ရုပ်နာမ်တို့ အလုပ်လုပ်နေတာ ဘဝကိစ္စပါလား။ ဘဝကိစ္စဆိုတာ ပုဂ္ဂိုလ်

အာနာပါနရှုကွက်များ

သတ္တဝါတိနှင့် လုပ်လိုမရ၊ ရုပ်စွမ်းအား၊ နာမ်စွမ်းအား၊ ကံစွမ်းအားတို့ လုပ်မှ ဘဝကိစ္စဆောင်ရွက်နိုင်တာ ပိုင်းပိုင်းခြားခြားသိတဲ့ ပညာကို ပိုပသူ နာပညာ ခေါ်ပါတယ်။ ဒီပညာတွေ တိုးပွားနိုင်အောင် ဝင်လေထွက်လေ အလုပ်က အထောက်အပံ့ပြုနေတာပါ။ အထောက်အပံ့ပြုနေသော ကု သို့လ်ဟာ ဘဝအသစ်မတည်သော၊ ဝဋ် ၃-ပါး သံသရာမှ ထွက်မြောက် စေနိုင်သော ကုသလက္မာ၊ ဝိဝင့်နိုင်သိတကုသို့လ်ပါ။ ဝိဝင့်နိုင်သိတကု သို့လ်ဆိုတဲ့ ပါရမီကုသို့လ်အဆောက်အအုံ ကြီးသည်ထက်ကြီးအောင် ကြီးစားနေရပါတယ်။ ဒီအဆောက်အအုံကြီးမှ မင်္ဂလက်ဖိုလ်ညာကို ရနိုင်မှာပါ။ မင်္ဂလက်ဖိုလ်ညာကို အထောက်အကူပြုပေးမည့် ဝိဝင့် နိုင်သိတကုသလက္မာ အဆောက်အအုံ။ ဒါကို အာနာပါန သတိကမ္မ ဌာန်းနှင့် ဖြည့်နေတာပါ။

ဒီအလုပ်မျိုးကိုလုပ်နိုင်တာ သမ္မာသမ္မာဒ္ဓ၏ တပည့်သာဝက ဖြစ် လာလို့၊ သမ္မာသမ္မာဒ္ဓ ညန်ကြားပေးတဲ့ပညာများကို ရလိုသာ လုပ်နိုင် တာပါ။ ဒီအကြောင်းအရာတွေကို နှလုံးသွေးနိုင်လျှင် သမ္မာသမ္မာဒ္ဓ၏ ဂုဏ်ကျေးဇူးတွေကိုလည်း နှလုံးသွေးနိုင်ပါတယ်။ အာရုံယဉ်နိုင်ပါတယ်။ နည်းလမ်းပေးနေတဲ့ ဘုရားဟာ ဘယ်လောက်သိမ့်မွေ့တယ်၊ နူးညံ့တယ်၊ ခက်ခဲတဲ့သဘာဝများကို သင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ပါလားလို့ သိတာပါ။ ဒါ ကြောင့် သတ္တာ= ဆရာ။ သတ္တာဒေဝမနှင့်သာနံ= လူနတ်တို့၏ဆရာ။ ဝိဝင့်နိုင်သိတကုသို့လ်များ ဖြစ်သည့်တိုင်အောင် ပွားများတဲ့ပညာတွေကို ပေးလို့ ‘ဆရာ’လို့ ခေါ်ရတာပါ။

ဘုရားရှင်၏ အဆိုအဆုံးအမများ၊ ဘုရားရှင်ပေးတဲ့ ပညာများကို

ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေအောင်)

သိမ်းပိုက်ပြီး ဘဝသံသရာဝင့်ဒုက္ခမှ ထွက်မြောက်နိုင်အောင် အာနာပါန သတိကမ္မာနာန်းကို ကြိုးစားပြီးတော့ ပွားများကြပါစို့။

၁၅။ ၁ - ၅ - ၂၀၁၀

ခန္ဓာ ၅-ပါးနှင့် လျည့်ပတ်နေတဲ့ ဝင့် ၃-ပါး၊ (ဝိပါကဝင့် ကိုလေ သဝင့် ကမ္မာဝင့်) လည်နေတဲ့အထဲမှာပဲ ဘဝစက်ကြီးက ပါဝင်ပြီး လျည့်ပတ်နေရပါတယ်။

ဘဝစက်ကြီး အရိန်အဟုန်ပြင်းစွာနှင့် လည်နေရတဲ့ အကြောင်း အရာတွေဟာ ဝင့် ၃-ပါးမှာ ဒုတိယဝင့်ဖြစ်တဲ့ ကိုလေသဝင့်။ ကိုလေသ ဝင့်သည် ဘဝကိုရတဲ့အချိန်ကစပြီးတော့ အာရုံတွေ မြင်အာရုံ ကြားအာရုံ အတွေအာရုံ အနုံအာရုံ အရသာအာရုံ။ ဒီအာရုံတွေထဲမှာ သင့်တော် တယ်ပြောတဲ့ အာရုံတွေက သူခင်ဒါနာပေး၊ ပေးတဲ့ သူခင်ဒါနာကို စွဲနေတယ်။ သညာကွန်းကလည်း စွဲ၊ ဝိသာဏကွန်းကလည်း စွဲ၊ ဝေဒနာ ကွန်းကလည်း စွဲနေပါတယ်။ စွဲနေတဲ့ အစွဲတွေ ပုဂ္ဂိုလ်တွေ၊ သတ္တဝါတွေ၊ သူတွေ၊ ငါတွေနှင့် တွဲဖက်ပြီး စွဲနေတဲ့ အစွဲတွေ၊ အကြိုက်စွဲတွေလည်း ပါတယ်။ မကြိုက်စွဲတွေလည်း ပါပါတယ်။ ဒါတွေဟာ ကာမူပါဒါန်-ကာမူပါဒါန်တွေပါ။ ကာမူပါဒါန်တွေ လှုံးဆော်လိုင်း ခန္ဓာမှာ ဘဝအဆက် ဆက်က လိုက်ပါလာတဲ့ အနုသယာတ်တွေ၊ ကာမရာဂါန်သယတွေက ကိန်းဝပ်နေရာက၊ ကိုလေသဝင့်က မနောဝိညာဏ်က လှုံးဆော်လိုက်တာ နှုတစ်ပြိုင်နက် ကိန်းဝပ်နေတဲ့ ကာမနုသယတွေ၊ လောဘနုသယတွေ၊ ဒေါသနုသယတွေက ချက်ချင်းထွက်လာတယ်။ ထွက်လာပြီး လောဘနှင့်

အာနာပါနရှုကွက်များ

ဦးစီးပြီး အလုပ်လုပ်၊ ဒေါသနှင့် ဦးစီးပြီး အလုပ်လုပ်။ ဒီ သဘာဝတွေက အစဉ်အမြဲ နိုးရိုးပုထုဖော်တို့၏ခန္ဓာမှာ ဆရာတိုးအဖြစ်လုပ်ပြီး ဘဝခရီကို သွားနေတာပါ။ ဥပါဒါနနှင့် အနုသယတို့၏ စွမ်းအားတွေ အလွန်ကြီးပါ လားလို့ ဆင်ခြင်နိုင်မှုသိတာပါ။

ရှုတ်တရက် လောဘတွေထွက်၊ ရှုတ်တရက် ဒေါသတွေ ထွက်။ ရှုတ်တရက် ထွက်လာတာက အနုသယလောဘတွေ၊ အနုသယဒေါသ တွေ။ သူတို့ကို လုံးဆော်ပေးနေတဲ့ အစွဲဥပါဒါနတွေက လုံးဆော်ပေးလို့ ကာမူပါဒါနတွေ လုံးဆော်တိုင်း ကာမာနုသယတွေက တက်လာတာပါ။ ပြီးတော့ ကမ္မဝင်းက လည်အောင်လှည့်ပါမယ်။ ကမ္မဝင်း အရှိန်ပြင်းပြင်း နှင့်လှည့်တိုင်း ဘဝတွေက ဆက်ခါဆက်ခါဖြစ်နေပါတယ်။

ဒီသဘာတွေကို နားလည်ပြီဆိုလျှင် သဘာဝအတိုင်း လုပ် နေတဲ့ ဥပါဒါနကိုလည်း ထိန်းချုပ်နိုင်ရမည်။ ဥပါဒါနက လုံးဆော်လိုက် တိုင်း ထွက်လာတဲ့ အနုသယတွေကိုလည်း ထိန်းနိုင်ရမည်။ သိမ်းနိုင်ရပါ မည်။ ထိန်းနိုင်၊ သိမ်းနိုင်ဖို့အတွက် ပညာတွေက သင်ပေးတာပါ။ ဒီပညာ တွေတတ်ပြီး ဒီသဘာတွေကိုသိလျှင် သတိအား၊ သမ္မဇာည်ပညာအားနှင့် ထိန်းရပါတယ်။ သမ္မဇာည်ပညာသည် ဖြစ်နေတဲ့စိတ်ကလေးနှင့် ယူဉ်တွဲပြီး ပညာရှုံးဆောင်တဲ့ အလုပ်က အခုသင်ယူထားတဲ့ ပညာတွေ၊ ဗဟိုသုတ အဖြစ် ရပါတယ်။ ရထားတဲ့ ဗဟိုသုတတွေကို စိန္တာမယဉာဏ်နှင့် စဉ်းစား။ မိမိခန္ဓာမှာ ဘဝအဆက်ဆက် လိုက်ပါလာတဲ့ အနုသယကိုလေသာတွေ ကလည်း ကြီး။ ချက်ကနဲ့ဆို လောဘက ထွက်၊ ချက်ကနဲ့ဆို ဒေါသက ထွက်။ ဒီလောဘ၊ ဒေါသတွေ ခိုင်းတိုင်းလုပ်နေရပါလားလို့ သိလာတော့

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောင်)

သူတိုကို မထွက်အောင်၊ မဖြစ်အောင် ကြီးစားမည်ဆိုလျှင် သတိအား လိုပါတယ်။

သတိအားကို သတိပဋိနာအလုပ်နှင့် ပြုလုပ်ရမည်။ အာနာပါ နသတိပဋိနာအလုပ်ဟာ သတိအားကောင်းလာပြီးတော့ သမ္မဇာုပညာ နှင့် တွဲပြီးတော့ ပွားများနေလျှင် အလွတ်စပယ်ထားလို့ ထွက်ချင်တိုင်း ထွက်နေတဲ့ လောဘတွေ၊ ဒေါသတွေကို ပထမအဆင့်အနေနှင့် ထွက်တဲ့ အကြိမ် နည်းသွားအောင်၊ လောဘအရှိန်၊ ဒေါသအရှိန် နည်းသွား အောင် သတိစွမ်းအားနှင့် ပညာအားက ထိန်းပေးပါတယ်။ ဒါဟာ လက် တွေကျင့်နေမှ ရတာပါ။ ဝိပဿနာပညာအားနှင့် သတိဝိရိယတဲ့ပြီးတော့ လေ့ကျင့်ခန်းတွေလုပ်လာမှ ကိုယ့်နာမ်ခာတ်၊ ကိုယ့်စိတ်ကို စနစ်နှင့် ဘုရား ပေးထားတဲ့ ပညာများသုံးပြီး ဘုရားသင်ကြားပေးတဲ့ ဝိပဿနာပညာများ ကို ရှုပွားပြီး အာနာပါနသတိကမ္မဋ္ဌန်း အားထုတ်နေလျှင် သဘာဝအ တိုင်း ဝင်သွားတဲ့လေကို ဝင်လျှင်ဝင်၊ ထွက်လျှင်ထွက်၊ ဝင်မှုထွက်မှုနှင့် ဒီခန္ဓာကို လေလေးက ထောက်ပံ့နေပါလား။ လေလေး ထောက်ပံ့မှုရတုန်း ခန္ဓာက ရှင်တာပါ။ ရှင်မှုဆိုတာ ဘယ်လောက်မှမကြာပါ။ လေလေး တစ်ခါဝင်၊ တစ်ခါထွက်၊ တစ်ခါရှင်ကိစ္စလေး လုပ်နေလို့ ဆက်၍ဆက်၍ ခန္ဓာက ရှင်တာပါလားဆိုတဲ့ သမ္မဇာုပညာခေါ်တဲ့ စဉ်းစားဆင်ခြင်တဲ့ ပညာလေး အခြေခံရှုထားလျှင် လေလေးက ဝင်သွားတိုင်းပြောတဲ့ အမိုာယ်၊ ထွက်သွားတိုင်း ပြောတဲ့အမိုာယ်။ လေဆိုလေပဲ။ ပုဂ္ဂိုလ်၊ သတ္တ ဝါ၊ သူ၊ ငါ မဟုတ်။ အလွန်အရေးကြီးတဲ့ ရုပ်ကွန်ဘရှင်ရေး လေလေးက စဉ်းဆက်မပြတ် ထောက်ပံ့နေလို့ ရှင်နေလို့ ဘဝရှုတာဆိုပြီး

အာနာပါနရှုကွက်များ

သေသေချာချာ သဘောပေါက်ပြီး ဒီအသိလေး စွဲလာပြီ၊ စွမ်းအားတက် လာပြီဆိုလျှင် သတိအား၊ ပညာအားများက အခုပြောတဲ့ အနှစ်သယကို လေသာ၊ လောဘအနှစ်သယ၊ ဒေါသအနှစ်သယ ထွက်ကြိမ် နည်းပါမည်။ ထွက်လာတဲ့အခါ အားလည်း နည်းလာပါမည်။ ဒါဟာ စိတ်စွမ်းအားတွေ ထိန်းသိမ်းလို့ ရလာတာပါ။ ဒီအလုပ်ဟာ အာနာပါန သတိကမ္မာဌာန်း ၏အလုပ် ဖြစ်ပါတယ်။ ဒါဟာ ကိုလေသာတွေကို ထိန်းချုပ်နိုင်တယ်။ အားထုတ်ထားတဲ့ ဘာဝနာအားတွေ ကောင်းလာလျှင် ဥပါဒါနကွန်းမှာ တွဲနေတဲ့ ကာမူပါဒါနတွေကို ဖယ်နိုင်မည်။ ကိန်းဝင်လိုက်ပါလာတဲ့ ကာမာ နှစ်သယတွေကိုလည်း နှုတ်ပယ်ပစ်နိုင်ပါမည်။ နှုတ်ပယ်ပစ်နိုင်တာနှင့် တစ်ပြိုင်နက် ကမ္မာဝင်ကလွှတ်သွားပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၏ ချုပ်ရာ၊ ပြုမ်းရာ နိုဗာနဓာတ်ကို ဒီနာမ်လေး၊ မဂ်ပညာ ဖိုလ်ပညာက အာရုံပြုပြီး နိုဗာန်ကို ကိုယ်တိုင်ခံစားနိုင်ပါတယ်။

ဒီအကြောင်းအရာတွေဟာ သမ္မာသမ္မားက သင်ပေးလို့သာ ကြားရသိရတာပါ။ ထူးထူးခြားခြား ဘုရားသင်ပေးတဲ့ ပညာများကို လေးလေးစားစားနှင့် သိမ်းပိုက်ပြီးတော့ တရားများ အားထုတ်နိုင်မှ ဝင့်ဆင်းရမှ လွှတ်မှာပါလားဆိုတဲ့အသိနှင့် အာနာပါနသတိကမ္မာဌာန်းကို သတိအား ကောင်းကောင်း၊ ဝိရိယအားကောင်းကောင်းနှင့် ရှုမှတ်ကြ၊ ပွားများကြပါစို့။

၁၆။ J-၂-၂၀၁၀

သဘာဝတရားတွေ၊ စာတ်တွေ အလုပ်လုပ်နေတာကို ပိုင်းပိုင်း ခြားခြားသိအောင် ကမ္မာဌာန်းတရားက ဆောင်ရွက်ပေးပါတယ်။ ရွှေသွင်း

ဆရာတီးပြီးငွေးအောင် (မဟာသုဒ္ဓမ္မအောက်မှာ)

ရှူထုတ်လုပ်နေရတဲ့အလုပ်မှာ ဝင်သွားတာလည်း လေဓာတ်၊ ထွက်လာတာလည်း လေဓာတ်၊ လေဓာတ်က ရုပ်ဓာတ်၊ ရုပ်ဓာတ်ဖြစ်သော လေဓာတ်က အထောက်အပံ့ပေးလို့ ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ထောင်ထားတဲ့ ကလာပ်စည်းပေါင်း ကုဋ္ဌတစ်သိန်းကျော်က ရှင်နေတာပါ။ ရှင်နေလို့ အလုပ်လုပ်နှင့်တာပါ။ လေလေးဝင်တာထွက်တာကို အထိခံရတဲ့ အရေပြားလေးထဲမှာ အရေပြားဖြစ်အောင် တည်ဆောက်ထား သော ကလာပ်စည်းလေးတွေ ပါပါတယ်။ အရေပြားဖြစ်အောင် တည်ဆောက်ထားတဲ့ ကလာပ်စည်းထဲမှာ ကိုယ်အကြည်ရုပ်ခေါ်တဲ့ ကာယပသာဒ ပါပါတယ်။ ကိုယ်အကြည်ရုပ်စွမ်းအားက လေလေး ထိတာနှင့် တစ်ပြိုင်နေက် ထိသွားတဲ့ထိမှုလေး၊ (အတွေအာရုံလေး)ကိုသိတဲ့ နာမ်ဓာတ်လေး၊ ထိတဲ့အာရုံ= ဖော်ပွဲအာရုံ။ ဖော်ပွဲအာရုံကို သိနေတဲ့စိတ်=ကာယဝိညာက်စိတ်။

ဖော်ပွဲအာရုံကို သိနေတဲ့စိတ်သည် ကာယဝိညာက်စိတ်၊ ထိသွားတာက ဖော်ပွဲအာရုံ။ ထိတဲ့နေရာက ရှိနေတဲ့ ကိုယ်အကြည်ရုပ် - ကာယပသာဒ။ ကိုယ်အကြည်ရုပ်သည် ရုပ်ဓာတ်။ ထိတာကို သိသော ကာယဝိညာက်လေး၊ ထိတာကိုသိတဲ့ နာမ်ဓာတ်လေး။ သိတဲ့သဘောသည် ဝိညာဏာဓာတ်။ ကိုယ်ကာယမှာ မိုး၍ဖြစ်သော ထိသိမှုကို ကာယဝိညာဏာတဲ့ ဒါသည် နာမ်ဓာတ်။ ကိုယ်အကြည်ရုပ်သည် ရုပ်ဓာတ်။

ကိုယ်အကြည်ရုပ်ခေါ်တဲ့ အကြည်ရုပ်ကိုယ်တိုင်က ရှူသွင်းထားတဲ့ လေလေးတွေ။ အကြည်ရုပ်ခေါ်တဲ့ ကလာပ်စည်းထဲမှာ ဝင်ရောက်ပြီး အလုပ်လုပ်မှ ရှင်တာပါ။ နှာသီးဖျားမှာရှိသော ကိုယ်အကြည်ရုပ်ကလေး

အာနာပါနရှုကွက်များ

တွေသည် ကလာပ်စည်းလေးတွေပါ။ ကလာပ်စည်းလေးတွေက လေ ဓာတ်ရမှ ရှင်တာပါ။ ရှူးသွင်းရှုထုတ်လုပ်နေတဲ့ လေဓာတ်ဟာ ကလာပ် စည်းလေးတွေ ရှင်အောင်လုပ်ပေးလို့ ပသာဒရှုပ်လေးက ရှင်တာပါ။ ပသာဒရှုပ်လေးက ရှင်လို့ ထိသိလေးက ဖြစ်တာပါ။ နာမ်ဓာတ်နှင့် ရှုပ် ဓာတ်တွေ အလုပ်လုပ်နေတာပါ။ ဒါဟာ သဘာဝတရား၊ အမှုန်တရား။

ပစ္စပ်အချိန်၊ နှာသီးယူးမှာ အတွေအာရုံးဖြစ်တာပါ။ တည်နေ ရာလေးက နှာသီးယူးမှာ ရပ်တည်တယ်။ အတွေအာရုံကို ယူတယ်။ ကိစ္စက ထိသိကိစ္စ။ ရှင်ရာရှင်ကြောင်းဖြစ်သော ဝင်လေထွက်လေက လေဓာတ်အလုပ်လုပ်နေတာ အမှုန်ဆိုတဲ့အဓိပ္ပာယ်ကို ပြောပါတယ်။ လေ ဓာတ်က လေဓာတ်အဖြစ်နှင့် အလုပ်လုပ်ပေးတယ်။ ပသာဒရှုပ်တွေက သူတို့၏ဓာတ်တွေနှင့် အလုပ်လုပ်ပေးတယ်။ နာမ်ဓာတ်ကလည်း နာမ် ဓာတ်အဖြစ်နှင့် အလုပ်လုပ်ပေးတယ်။ ဒီအလုပ်တွေဟာ ဓာတ်တွေ အ လုပ်လုပ်တာပါ။ အလုပ်လုပ်တဲ့ ဓာတ်တွေမှာ ဖော်ပွဲအာရုံ (အတွေ အာရုံ)လေးကို အာရုံယူပြီး သိအောင်လုပ်နေတဲ့ဓာတ် - ဝိညာကဗာတ်။ ထိတာကို မှတ်မိအောင်လုပ်တာက သညာ။ သိအောင် ဝိညာကဗာတ်။ သိမှုမှတ်မှုစွမ်းအား တိုးသည်ထက်တိုးအောင် သတိအားနှင့်လုပ်ပါတယ်။ သတိအားအလုပ်လုပ်နိုင်အောင် တိုက်တွန်းပေးတာက ဝိရိယအား။ နာ မည်တစ်ခုစီ သဘောချင်းမတူလို့ ခွဲပြုနေပေမယ့် သူတို့ဟာ ဓာတ်ကလေး တွေပါ။ ရှုပ်ဓာတ်ကလေးတွေ၊ နာမ်ဓာတ်ကလေးတွေ အလုပ်လုပ်နေ ကြတာပါ။ ပစ္စပ်ဆိုတဲ့ အချိန်ကလေးထဲမှာ အလုပ်လုပ်နေတာ အမှုန်ပါ။ နှာသီးယူးလေးမှာ အတွေအာရုံကိုမိမြို့ပြီး အလုပ်လုပ်ပါတယ်။

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်စင်)

ရုပ်တရားဆိုတဲ့ ဓာတ်၊ နာမ်တရားဆိုတဲ့ ဓာတ်တွေကို ပိုင်းပိုင်း ခြားခြား နှုလုံးသွင်းတာကို ဓာတုပရီဖွေးပညာ။ ဓာတုမန်သိကာရပုညာ။ ဓာတ်တွေ အလုပ်လုပ်တဲ့ အထဲမှာ ရုပ်ဓာတ်လည်း ပါတယ်။ နာမ်ဓာတ် လည်း ပါတယ်။ ရုပ်ဓာတ်ကို နှုလုံးသွင်းတော့ ရွှေပပရီဖွေးပညာ။ နာမ် ဓာတ်ကို နှုလုံးသွင်းတော့ နာမ်ပရီဖွေးပညာ။ J-ခုပေါင်းတော့ နာမျှပ် ပရီဖွေးပညာ။

ဒီပညာတွေဟာ မိမိတို့ခန္ဓာမှာ ကုသလကမ္မသတိအဖြစ်နှင့် စေးနေပါတယ်။ စုဝေးတဲ့ အားတွေ ပိုကောင်းလာအောင် ပွားများရပါ တယ်။ ဒီလို ကုသလအားတွေဟာ သံသရာမှုထွက်မြောက်နိုင်ရန် အ ကြောင်းဖြစ်တဲ့ ဝိဝင့်နှီသိတကုသိုလ်စွမ်းအားများ တိုးပွားနေပါတယ်။ ဒါကြောင့် အာနာပါန သတိကမ္မာန်းကို ရှုမှတ်တဲ့ အခါမှာ ဓာတုမန်သိ ကာရလည်း ပါတယ်။ ဓာတုပရီဖွေးညွက်လည်း ပါတယ်။ နာမျှပ် ပရီဖွေးညွက်တွေလည်း ပါပါတယ်။ ပညာနှင့်ဆင်ခြင်တိုင်း တစ်မျိုးစီ၏ အဓိပ္ပာယ်ထူးတွေကိုလည်း သိလာပါတယ်။ သိလာလို့ မိမိတို့ကိုယ်တိုင် ပွားများအားထုတ်နေတဲ့ ကုသလကမ္မတွေ၏ အကြောင်း၊ သဘာဝကို သချုပညာနှင့်တွက်သလို ကောင်းသော ကုသလကမ္မတွေ တည်ဆောက် ပြီးတော့ ဘဝမှာ အမြတ်ထွက်အောင် ကြိုးစားနေရပါတယ်။ လူဖြစ်ကျိုး နပ်အောင် ကြိုးစားနေရပါတယ်။ ဒါကြောင့် အာနာပါနသတိကမ္မာန်းကိုလည်း သဒ္ဓိတရား ထက်ထက်သန်သန်၊ သတိအားကောင်းကောင်း၊ ဝိရိယအားကောင်းကောင်းနှင့် ရှုမှတ်ကြ၊ ပွားများကြပါပြီးစိုး

၁၃။ ၆-၅-၂၀၁၀

မဂ္ဂင်ရှစ်ပါး (သမ္မာဒီဇိုင်မဂ္ဂင်၊ သမ္မာသက်ပွဲမဂ္ဂင်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာနီဝါ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ)၊ အာနာပါန သတိကမ္မာန္တာန်းကို ရှုမှတ်ပွားများတယ်ဆိုတာ သတိအားများ တိုးပွားလာအောင်၊ သမ္မာဝါယာမ အားထုတ်မှု၊ အားထုတ်ထားတဲ့ ပိရိယ နှင့် သတိအား ၂-ခု တိုးပွားဖို့ပြု။ သတိအား ပိရိယအားကောင်းမှု သမာဓိ အားလည်း ကောင်းပါတယ်။

အခြေခံအားဖြင့် မိမိ၏နေ့စဉ်အလုပ်မှာ သီလသိက္ဌာ စင်ကြယ မှု သီလသိက္ဌာစင်ကြယ်ခြင်း၏ သဘာဝတရားတွေကို သိရပါမည်။ သီလ သိက္ဌာ စင်ကြယ်အောင်နေနိုင်လျှင် မိမိ၏ပညာက ညွှန်ပြုလို အနေမှန် လာပါတယ်။ ပုံထုအောင်တို့၏ခန္ဓာမှာ အမြတ်များ ပူးကပ်ပါဝင်နေတဲ့ သော ကာ စိုးရိမ်ခြင်း၊ ကြောင့်ကြခြင်း၊ ပူးပန်ခြင်း၊ သောကပရိဒေဝါ ဒုက္ခမန် သာဆိုတဲ့ စိတ်မှာစွဲကပ်ပြီးဖြစ်နေတဲ့ အကြောင်းအရာတွေဟာ သမာဓိတ ရားကို အားထုတ်တဲ့ ပူးရှုံးလိုတွေအတွက် များစွာသော အန္တာကိုအ ယုက်တွေ ဖြစ်ပါတယ်။ ဒါတွေကိုသိလို ကြိုတင်ပြီး မိမိတို့ဘဝနှင့် ပတ် သက်ပြီး အသိပညာများ တိုးတက်လာအောင်၊ ဘဝအမြင် ကျယ်ဝန်းလာ အောင်၊ နက်နက်ရှိုင်းရှိုင်းသိလာအောင် အခုလို ဗဟိုသူတတွေ စု ဆောင်း၊ ရထားတဲ့ ဗဟိုသူတာပေါ် အခြေခံပြီး ကိုယ်ပိုင်ညာက်နှင့် ဘဝ အမိပွာယ်ကို နားလည်အောင်ဆင်ခြင်၊ ဒီလိုဆင်ခြင် စဉ်းစားတဲ့အကြိမ် တွေများလာတော့ တဖြည်းဖြည်း အသိတွေ ရန့်ကျက်လာပါတယ်။ နှုတ် အမူအရာ၊ ကိုယ်အမူအရာတွေလည်း ပြောင်းလဲလာပါတယ်။ ဒီလို

ဆရာတီးဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

ရင့်ကျက်လာတဲ့ ပုဂ္ဂိုလ်ဟာ သမာဓိထူထောင်ဖို့ လွယ်ကူလာပါတယ်။
စိတ်၏ တည်ပြုမှုတွေလည်း ရလာပါတယ်။

ဒီလုပ်ငန်းစဉ်မှာ သူသဘာဝလေးနှင့်သူ ဆက်ခါဆက်ခါ တစ်ခု
နှင့်တစ်ခု အဆက်မပြတ်၊ ပစ္စယသတ္တိတွေနှင့် အလုပ်လုပ်နေတာပါ။
အရေးကြီးတဲ့ သမ္မာဒီဇို့မဂ္ဂင်ကအ သမ္မာဒီဇို့ သမ္မာသက်ပွဲမဂ္ဂင် J-ပါး
က ခန္ဓာ ၅-ပါးကို မြင်အောင် ရှုမှုတ်တာပါ။ ခန္ဓာ ၅-ပါး၏ အလုပ်တွေကို
သိအောင်လုပ်တာပါ။ အာနာပါနသတိကမ္မဋ္ဌာန်းကို ရှုမှုတ်ပွားများနေ
တယ်ဆိုတာ ခန္ဓာ၏အလုပ်ပါ။

ရွှေပက္ခန္ဓာ ရှိနေသေးသမျှ အသက်က မရှာလို့မရ၊ ရှာကို ရှာနေရ^၁
တာပါ။ ရှာနေလို့ ရှင်နေတာပါလားဆိုတဲ့ အသိလေးဟာ ပညာနှင့်ယဉ်၍
သိသော အသိပါ။ ဘဝအဓိပ္ပာယ်ကိုသိတာက လေက စဉ်ဆက်မပြတ်
ထောက်ပံ့နေသေးသမျှ ဘဝရှိနေသေးတာပါ။ သူရပ်လျှင် သေခြင်းတရား
နှင့် ရင်ဆိုင်ရပါပြီ။ ဒီအသိတွေဟာ အတ္ထဒီဇို့ဥပါဒါန်၏ အစွဲဖြစ်သော
ငါးဘဝ၊ ငါ့ပိုင်တယ်၊ ငါ့နိုင်တယ်လို့ စွဲနေတဲ့အစွဲတွေကို လျော့အောင်
လျော့ပေးတာပါ။ ဝင်လေထွက်လေက ပြောနေတဲ့ အဓိပ္ပာယ်ကို မိမိ၏
စိန္တာမယပညာ၊ တွေးတော်ဆင်ခြင်နိုင်တဲ့ ပညာအားကောင်းလို့ ဒီလေ
လေးနှင့်ဒီဘဝ ဆက်စပ်နေပါလား။ ဆက်စပ်ပုံ၊ ဆက်စပ်နည်းကလည်း
ဝင်ခြင်းထွက်ခြင်းနှင့် ဆက်စပ်နေရတာပါ။ ဝင်ခြင်းထွက်ခြင်းမှာ ဝင်တဲ့
လေလည်း မမြေ၊ ထွက်တဲ့လေလည်း မမြေ။ မမြေတဲ့သဘောနှင့် ဘဝအလုပ်
လုပ်နေရတာပါ။ ဘဝအလုပ်ဆိုတာ ခန္ဓာရှိလျှင် မလုပ်လို့မရတဲ့ အလုပ်ပါ။
ဒီအလုပ်နှင့်ပဲ သွားနေရတာ လူတိုင်း၊ သတ္တိဝါတိုင်းပါ။ ဒီအသိတွေ

အာနာပါနရှုကွက်များ

အမြင်တွေ ရလာတော့ အမြင်မှန် သမ္မာဒီဇို့ ရပါတယ်။ သမ္မာဒီဇို့ ရပြီး
တော့ သမ္မာသက်ပွဲ အတွေးမှန်၊ အတွေးအမြင်မှန်လာမှ အပြောမှန်၊
အလုပ်မှန်၊ အနေမှန် ဖြစ်လာပါတယ်။

အပြောမှန်၊ အနေမှန်ဆိုတာ - ပြောတာက မှန်ကန်တယ်။ လုပ်
တာ မှန်ကန်တယ်။ အနေကလည်း မှန်လာပြီဆိုလျှင် သီလသိက္ဌာကြောင့်
ရရှိလာတဲ့ အကျိုးတွေက ပူးပန်ရတာ၊ ကြောင့်ကြရတယ်ဆိုတဲ့ သဘော
တွေက ပြောမှုလုပ်မှုပေါ်မှာ သဘာဝမကျ၊ အတ္ထခိုင်းသမ္မာတွေပြော၊ အတ္ထ
ခိုင်းသမ္မာတွေ လုပ်၊ အတ္ထခိုင်းသမ္မာနှင့် နေနေရတဲ့ လူတွေအဖွဲ့ အစဉ်အမြှ
ပူးပန်ခြင်း ကြောင့်ကြခြင်းနှင့် နေရတာပါ။

ပူးပန်မှု၊ စိုးရိမ်မှု၊ ကြောင့်ကြမှုကို စောင့်ထိန်းထားတဲ့ သီလတွေ
က ကာကွယ်ပေးပါတယ်။ အပြောမှန်၊ အလုပ်မှန်၊ အနေမှန်လာတော့
စိတ်ကလေးက ဦးမျှမျှ ရလာပါတယ်။ ဦးမျှမျှရမှ၊ စိတ်ကလေး
တည်ပြုမှ ဒီသမာဓိအလုပ်ကို တည်ထောင်နိုင်ပါတယ်။ သမာဓိအလုပ်
ဆိုတာ သမ္မာဒီဇို့နှင့် သမ္မာသက်ပွဲမဂ္ဂင် J-ပါးနှင့် တည်ထောင်တာပါ။
အတွေးမှန်၊ အလုပ်မှန်တယ်ဆိုတဲ့ သဘာဝ J-ခါ။ ပညာမဂ္ဂင် J-ပါး။
သမ္မာဒီဇို့ဆိုတဲ့ အမြင်မှန်ခြင်း၊ သမ္မာသက်ပွဲဆိုတဲ့ အတွေးမှန်ခြင်း၊ အခြေ
ခံ J-ပါး အားကောင်းမှ သီလမဂ္ဂင် စင်ကြယ်ပါတယ်။ သီလမဂ္ဂင် စင်ကြယ်
မှ စိတ်ကလည်းစင်ကြယ်တယ်။ စိတ်ကလည်းစင်ကြယ်မှ တရားများ အား
ထုတ်လို့ လွယ်ပါတယ်။

တရားများအားထုတ်ရမှာ သမာဓိရဖို့အကြောင်း အားကောင်း
ပါတယ်။ ဒီသဘာဝတရားတွေ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါလားဆိုတာ

ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

ညက်နှင့်ယျဉ်ပြီး ဆင်ခြင်တတ်ဖို့ ဒါလေးတွေကိုပဲ မပြတ် နှုလုံးသွင်းနေဖို့
ဒီလို နှုလုံးသွင်းနေတော့ ဝိပဿနာသမ္မာဒီဇို့ အမြင်တွေရလာတယ်။
နေ့စဉ်နှင့်အမျှ လူဘဝ လူကိစ္စတွေ ဆောင်ရွက်တဲ့အထဲမှာပဲ အသိလေး
အမြင်လေးတွေ ပါဝင်နိုင်အောင် လူမှုကိစ္စအဝဝကို မနက်မိုးလင်းသည်
ကစ၍ ညအိပ်သည်ထိ လုပ်နေရသော်ငြားလည်း လုပ်နေတဲ့အထဲကပဲ
လုပ်နေတဲ့အလုပ်များဟာ ခန္ဓာနှင့်လုပ်နေရတာ။ ဒီရုပ် ဒီခန္ဓာဆိုတာ ဒီ
အရှုံး၊ ဒီအသားနှင့် တည်ဆောက်ထားတဲ့ ခန္ဓာ။ ဒီခန္ဓာလေးက ဓာတ်
လေးပါး ညီညွတ်နေလို့ ကျွန်းမာနေသေးသဖြင့် ဒီအလုပ်လေးတွေ လုပ်
နိုင်တာပါ။

အမိကအားဖြင့် အသက်ကလေး မှန်မှန်ရှာနေလို့ အသက်ရှင်နေ
တာပါ။ အသက်ရှင်နေလို့ အလုပ်လုပ်နိုင်တာပါဆိုလို့ သဘာဝတရား
တွေကို တစ်ခုနှင့်တစ်ခု ဆက်စပ်ပြီးတွေးနိုင်တဲ့ ပညာပါ။ ဒီပညာများဟာ
အဆင့်ဆင့်တက်လှမ်းပြီး အမြင်မှန် အတွေးမှန်တွေ ရလာတယ်။ အမြင်
မှန် အတွေးမှန်ရလို့ အပြောမှန် အလုပ်မှန် အနေမှန်လာပါတယ်။ အပြော
မှန် အလုပ်မှန် အနေမှန်ရလာမှ အောက်မေ့မှုဆိုတဲ့ သမ္မာသတီ ဆင်ခြင်
မှာ ကြိုးစားမှု သမ္မာဝါယာမာ အား ဂ-ပါးနှင့် စိတ်၏တည်ပြုမှုနေတဲ့ သမ္မာ
သမာဓိအဆင့်ကို တက်လှမ်းရတာပါ။ ဒီအလုပ်တွေကို လက်တွေ အာ
နာပါန သတိကမ္မဋ္ဌာန်းကို ပွားများတဲ့အချိန်မှာ မိမိတို့၏ နာမ်ခန္ဓာဟာ
အလွန်ကြည်လင်သန့်ရှင်းသော မဂ္ဂင်လမ်းပေါ်ကို လျှောက်နေပါပြီ။
ဘုရားရှင်ပေးသော ပညာအမွှများကို ဒီနည်းနှင့်ရအောင် သိမ်းပိုက်
နေပါလားလို့ ကိုယ့်အဖြစ်ကိုကိုယ်သိပြီး ဝမ်းမြောက်ဝမ်းသာ ဘုရား၏

အာနာပါနရှုကွက်များ

တပည့်သားမြေးကောင်းပါသစွာ လေ့ကျင့်နိုင်တဲ့အဖြစ်ကို သိပြီးတော့ မိမိတို့ဘဝခရီး တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သည်ထက် မြင့်တက် အောင် အာနာပါနသတိကမ္မားနှင့် ရှုမှတ်ပွားများကြပါစို့။

၁၈။ ၃-၅-၂၀၁၀

သမထဘာဝနာ ပွားမည်ဆိုလျှင် ယောဂါများ အဆင့်ဆင့် မိမိ၏ နာမ်စွမ်းအား၊ ဝိညာက်၏စွမ်းအား တက်လာအောင် ဘယ်ပုံလေ့ကျင့်ရ တယ်ဆိုတာ နားလည်ပါပြီ။ တစ်ဆင့်ပြီးတစ်ဆင့် ဌာမြိမ်လေးထိုင်ပြီး ဘာဝနာများ ပွားများမည်ဆိုတော့ စိတ်၏တည်ပြုမှုကို အနှောက်အ ယှဉ်ပေးနေတဲ့ ‘ဝါစာ’ဆိုတဲ့ စိတ်ထဲက အသံမထွက်ဘဲ စကားတွေပြော နေလျှင်လည်း ဒီစကားပြောမှုသည် မိမိ၏စိတ်တည်ပြုမှုဖြစ် သမာဓိရဖို့ အတွက် အနှောက်အယှဉ် ဖြစ်ပါတယ်။ ဒါကိုလည်း ပယ်ဖျောက်ရမှာ ပါ။ သတိအား၊ ဝိရိယအားနှင့် ပယ်ဖျောက်ပါ။

ဒီလို့ ပယ်ဖျောက်လို့ မနောတိညာက် စကားပြောနေတာ ချုပ်သွားပြီ၊ ရပ်သွားပြီဆိုလျှင် ‘ဝါစာချုပ်’တယ်ဆိုတဲ့အဆင့်ကို ရောက်ပါတယ်။ ဝါစာချုပ်သွားပြီဆိုလျှင်လည်း ‘ဝိတတ္ထာ’ - အရာအမျိုးမျိုးကို ကြံစည်နေ တာတွေ၊ တွေးတောနတာတွေ၊ ဒါတွေဟာလည်း သမာဓိအားကို အ နှောက်အယှဉ်ပေးတဲ့အတွက် သူ့ကိုလည်း ချုပ်အောင်၊ ဌာမြိမ်းအောင် သတိအား၊ ဝိရိယအားနှင့် ဖယ်ရှားရပါတယ်။ ‘ဝိစာရ’ သုံးသပ်ဆင်ခြင်တဲ့ အလုပ်ကလည်း အနှောက်အယှဉ် ပေးပါတယ်။ အနှောက်အယှဉ်ပေး တဲ့ ဝိတက်၊ ဝိစာရလည်း ဖယ်နိုင်ပြီဆိုလျှင် စိတ်ကလေးဟာ အာရုံတစ်ခု

ဆရာတီးဦးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

တည်းမှာ တည်တည်ပြခြင် အာရုံပြုး ဝိညာက်က သိတဲ့အလုပ်လေးကို
လုပ်နိုင်တဲ့အတွက် သဘာဝအတိုင်း ကြည်နှုန်းနှစ်သက်တဲ့ 'ပီတီ' ဖြစ်ပေါ်ပါ
တယ်။

ကြည်နှုန်းနှစ်သက်တဲ့ အားငွေးပေါ်တော့ ချမ်းသာတဲ့ 'သူခဲ့' ပေါ်
ပါတယ်။ သမာဓိအားကို တည်ထောင်တဲ့နေရာမှာ ပိတိခေါ်တဲ့ ကြည်နှုန်းမှာ
နှစ်သိမ့်မှုဆိုတဲ့ သဘာဝဟာလည်း သမာဓိအားကို မပေးပါ။ ပိတိခေါ်တဲ့
ကျေနှုပ်နှစ်သက်နေတဲ့ သဘောကိုလည်း တဖြည်းဖြည်း ပပျောက်သွား
အောင် ကြိုးစားရပါတယ်။ ပိတိဖြစ်ပြီး ချမ်းချမ်းသာသာလေးနှင့် ကျေနှုပ်
နေတဲ့ သူခဝေဇနာဟာလည်း သမာဓိအားကို အနောက်အယှက် ပေးပါ
တယ်။ ချမ်းသာကို ကျေနှုပ်နေလို့ သမာဓိမရပါ။ ဒါကြောင့် သူခကိုလည်း
ပယ်ရပါမည်။ သူခဝေဇနာနှင့်တွက် ဖြစ်နေတဲ့ သောမနသုဝေဇနာငွေး
ကို ပယ်လိုက်တော့ သောမနသုဝေဇနာငွေး ချုပ်ပြုမှုမျှလေးကို နာမ်
ဓာတ်၊ မနောတိညာက်က နှလုံးသွေးနှင့် ဆင်ခြင်နိုင်ပါတယ်။

သမာဓိအားဖြင့် ဧကဂုတာနှင့် ဥပေါက္ဍာဝေဇနာလေး တွဲပြီး
အလုပ်လုပ်နေလျှင် စတုတွေအဆင့်ဖြစ်တဲ့ ရာန်ကို ရပါတယ်။ ဒါဟာ
ဒေသနာမှာ အဆင့်ဆင့်တက်တဲ့ လမ်းစဉ်ကို ဖော်ပြတာပါ။ အာနာပါန
သတိကမ္မာနာန်းကို ရှုမှတ်နေ၊ ပွားများနေတယ်ဆိုတာဟာလည်း သတိ
အားနှင့် ဝိရိယအားနှင့် ဝင်လေထွက်လေလေး ဝင်ခြင်းသဘော၊ ထွက်
ခြင်းသဘောကို စူးစူးစိုက်စိုက် ရှုမှတ်ပွားများတာပါ။ ဒါဟာ တည်ပြုမှု
သမာဓိအားကို ရအောင် အထောက်အပံ့ပေးတဲ့ အမိက ကမ္မာနာန်းအလုပ်

အာနာပါနရှုကွက်များ

ဖြစ်ပါတယ်။ ဒီသဘောသဘာဝတွေကို နှုလုံးသွင်း ဆင်ခြင်ထားပြီးသား ဖြစ်တော့ မိမိ၏စိတ်ကလေးဟာ သမာဓိရအောင် ဘယ်ပုံဘယ်နည်း တက်လှမ်းနေတယ်ဆိုတာကို သဘောပေါက်ပါပြီ။ ရထားတဲ့ အချိန်အ တော့အတွင်းမှာ မိမိ၏ ဝိညာဏေခေါ်တဲ့ သိအားလေး တစ်ဆင့်ပြီးတစ် ဆင့်တက်ပြီး ရုံနှုန်းတဲ့အဆင့် ကိုလေသာများကို ပယ်ဖျက်နှင့်တဲ့ သဘာ ဝ၊ ပထမစျောန်၊ ဒုတိယစျောန်၊ တတိယစျောန်၊ စတုတ္ထစျောန် အဆင့်ဆင့် တက်လှမ်းနိုင်ပြီး မိမိဘဝကိုစွဲ အဆင့်မြင့်သည်ထက်မြင့်အောင် ကမ္မားနှင့် တရားကို ပွားများအားထုတ်ကြရတာ ဖြစ်ပါတယ်။ သွို့တရား ထက် ထက်သန်သန်၊ သတိအားကောင်းကောင်း၊ ဝိရိယအားကောင်းကောင်း နှင့် ရှုမှတ်ပွားများကြပါစို့။

၁၉။ ၈-၅-၂၀၁၀

ဒေသနာမျာပါတဲ့ အကြောင်းအရာ၊ ဘူရားရှင် သင်ကြားပေးတဲ့ နည်းပညာ၊ အာနာပါန သတိကမ္မားနှင့်ဟာ ဘူရားရှင် သင်ကြားပေးတဲ့ နည်းပညာပါ။

ဒီနည်းပညာနှင့် အားထုတ်လေ့ကျင့်လျှင် ဒီလေ့ကျင့်မှုကြောင့် ထူးသောစွမ်းအားများ ထွက်ပေါ်လာနိုင်ပါတယ်။ ထွက်ပေါ်လာဖို့ အ ခြေခံပညာ၊ ဘူရားရှင်ပြောပြတဲ့ သဘာဝတွေဟာ ဝေးဝေးလဲလဲ မသိနား မလည်နိုင်သော အကြောင်းအရာတွေကို သင်ပေးတာမဟုတ်။ အဟုတ် တကယ် မိမိကိုယ်တိုင် သိနားလည်နိုင်တဲ့ သဘာဝအကြောင်းအရာ တွေပါ။

ဆရာတီးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

သဘာဝအကြောင်းအရာသည် 'ဓာတ်'တွေပါ။ ဓာတ်တွေ အဟုတ်တကယ် အလုပ်လုပ်နေတာပါ။ အခုခု ရှုမှတ်ပွားများတဲ့ အာနာပါန သတိကမ္မာန်းဟာ ဓာတ်ပေါ်မှာ အခြေတည်တာပါ။ ခန္ဓာကိုယ်ကို ထောက်ပံ့နေတဲ့ လေဓာတ်ပါ။ လေဓာတ်က ဝင်ခြင်းထွက်ခြင်းအလုပ်နှင့် ရူပက္ခန္ဓာကို ထောက်ပံ့နေတာပါ။ ထောက်ပံ့နေတဲ့အတွက် ရူပက္ခန္ဓာ ရှင်နေတာပါ။ ရှင်နေလို အခုလို တရားအားထုတ်နိုင်တာပါ။ မရှင်လျှင် အားမထုတ်နိုင်ပါ။ ကျိုးမာနေလို အားထုတ်နိုင်တာပါ။ မကျိုးမာလျှင် အားမထုတ်နိုင်ပါ။

ရှင်အောင်၊ ကျိုးမာအောင် လေက စဉ်ဆက်မပြတ် မရပ်မနား နေ့ရောညပါ ထောက်ပံ့နေတာပါ။ ဒါသည် အမှန်သဘာဝ။ လေဓာတ်က ရူပက္ခန္ဓာရှင်ရေးအတွက် ထောက်ပံ့နေတာ အမှန်တရား ဖြစ်သော်ပြား လည်းပဲ အမှန်တရားတွေ သဘာဝဓာတ်တွေ၊ ခန္ဓာကိုယ်အတွင်းမှာ လေ တွေ၊ သွေးတွေ ပုံနှံစီးဆင်းနေလို ခန္ဓာကိုယ်ရှင်တာပါ။ ရှင်နေချုတင်မက ကျိုးမာတာပါ။ ကျိုးမာသနစွမ်းပြီး ရှင်နေတဲ့ခန္ဓာကိုယ်ရှိလို တရား အားထုတ်နိုင်တာပါ။ အဆင့်ဆင့် သဘာဝတရားတွေ အလုပ်လုပ်ပုံကို စဉ်းစားရ ဆင်ခြင်ရပါတယ်။ စဉ်းစားဆင်ခြင်သော နည်းပညာ၊ စဉ်းစား ဆင်ခြင်နိုင်အောင် သင်ပေးတာပါ။

လေနှင့် တရားအားထုတ်ခြင်း ဆက်သွယ်ပုံပါ။ လေ မှန်မှန် ကန်ကန် ဝင်ထွက်နေလို ရှင်တာ၊ ကျိုးမာတာပါ။ ရှင်နေ၊ ကျိုးမာနေလို တရားအားထုတ်နိုင်တာ၊ ဘာဝနာကို ပွားနိုင်တာပါ။ ဒီအမှန်တရားထဲမှာ ထောက်ပံ့နေတဲ့ လေလေး၏ ထောက်ပံ့ပုံ ထောက်ပံ့နည်းကို နာမ်ဖြစ်တဲ့

အာနာပါန၏ကွက်များ

စိတ်က မသိပါ။ ဒါကို သိအောင် သုတမယပညာအဖြစ်နှင့် သင်ယူပါတယ်။ သဘာဝအကြောင်းကို နားလည်အောင် စီးနာမယပညာနှင့် စဉ်းစားပါတယ်။ စဉ်းစားပြီးတော့မှ အမှန်သဘာဝကို မိမိနာမ်ဓရတ်နှင့် ထိစပ်သည့်တိုင်အောင် ကြိုးစားတာပါ။

နာမ်ဓရတ် (ဝိညာဏာတ်)နှင့် လေကပေးသော သဘာဝပညာကို ထိသောသဘော (ဖော်ဖွဲ့အားလုံး)နှင့် သိတာပါ။ ထိမှုသဘောကပေါ်လာလိုက်၊ ရပ်သွားလိုက်။ ပေါ်လိုက်၊ ပျောက်လိုက် အမှန်ပါ။ မိမိ၏ခန္ဓာမှာ ရပ်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်သော နှာသီးဖျားမှာ ဖြစ်နေတာပါ။ ထိမှု ဖော်ဖွဲ့သဘာဝလေး ဖြစ်ပေါ်လာတယ်၊ ပျောက်ကွယ်သွားပါတယ်။ ဒီလို ပေါ်ခြင်းပျောက်ခြင်းအလုပ် စဉ်ဆက်မပြတ် ဖြစ်နေတာသည် အမှန်တရား။

ဒီအမှန်တရားကို စိတ်ဆိုသောစိတ်၊ ဝိညာဏာဆိုတဲ့ သိအားက မသိပါ။ သဘာဝဓရတ်နှင့် ဝိညာဏ် အဟုတ်မထိလိုပါ။ ဖော်ဖွဲ့နှင့် ဝိညာဏာ အဟုတ်မထိပါ။ မထိလို အဟုတ်မသိပါ။ အဟုတ်သိအောင် သတိအား၊ ဝိရိယအား သုံးရပါမည်။ အဟုတ်‘ထိ’တာကို အဟုတ်‘သိ’သည့်တိုင်အောင် ဝိညာဏာအား ကောင်းလာအောင် ဘာဝနာအလုပ်ကို ပွားများတာပါ။ သိအား စဉ်ဆက်မပြတ် သိလာပြီဆိုလျှင် အာရုံနှင့် စိတ်တို့ သေသေချာချာ အပ်ကျမတ်ကျ ထိနေတာပါ။ ဓကဂ္ဂတာ။ ဓကဂ္ဂတာဆိုတဲ့ သေသေချာချာထိနေတဲ့ အဆင့်သို့ တက်နိုင်သည့်တိုင်အောင် သတိအား၊ ဝိရိယအား လိုပါတယ်။

ဒါကိုပဲ စိုက်စိုက်မတ်မတ် ပွားများရဲ အားထုတ်ရပါမည်။ ဒီ

ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

အလုပ်ကိုပဲ အာနာပါန ‘သတီ’ကမွှေ့ဌာန်း။ သတီအားကောင်းဖို့ လုပ်နေတဲ့ ကမွှေ့ဌာန်း။ မိမိတို့ကိုယ်တိုင် ပွားများနေ၊ အားထုတ်နေတဲ့ ကမွှေ့ဌာန်း၏ အဓိပ္ပာယ်ကို နားလည်ဖို့ ပေါက်ရောက်ဖို့ သဘာဝကို အဟုတ်တကယ် ထိသိသည့်တိုင်အောင် အဆင့်မြင့်လာဖို့ တိုးစားရပါတယ်။ သဒ္ဓါတာရား လည်း ရှိ၊ ဝိရိယလည်း ရှိ၊ သတီအားလည်း ကောင်းရပါတယ်။ ဒါမှ သမာဓိအား တက်လာမှုပါ။ သမာဓိအား ရှု ဝိဇ္ဇာဉ်၊ မင်ဉာဏ်၊ ဖိုလ်ဉာဏ်တွေကို ထွန်းပေါက်အောင် ဆောင်ရွက်နိုင်တာပါ။ ဒါတွေဟာ စိတ်ရှည်ရှည်နှင့် စူးစူးစိုက်စိုက် ပွားများရဲ အားထုတ်ရတဲ့တရား ဖြစ်ပါ တယ်။ မိမိတို့ကိုယ်တိုင် သဒ္ဓါတာရား ထက်ထက်သန်သန်၊ ဝိရိယအား ကောင်းကောင်း၊ သတီအားကောင်းကောင်းနှင့် ရှုမှတ်ကြ၊ ပွားများကြပါစို့။

သာဓာ၊ သာဓာ၊ သာဓာ။